



နိုင်ငံတော်



မန္တိသနရုံး

ပထားပြန်လည် နှင့် ပွဲခွဲ

နိုင်ငံတော်

<http://myanmarpyithar.net>

စာရေးသူ



ချုစ်ဦးညီ

စာရေးဆရာ ချုစ်ဦးညီကို ၁၉၄၇ ဒီဇင်ဘာ ၃၀တွင် မန္တလေးမြို့၌
အဖ ဦးရွှေခေါင်းညီ။ အမိ ဒေါ်စိန်ရင်တို့မှ ဖွားမြင်သည်။
မွေးချင်း ၇ ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ
ဦးကျော်စွာ ဖြစ်သည်။ မန္တလေးမြို့၊ နန်းတော်ရွှေ၊ မတ္ထရာတိုက်၊
မူလတန်းကျောင်းတွင် အမြေခံပညာ ဆည်းရှုံးခဲ့ပြီး ၁၉၅၆ တွင်
မန္တလေးမြို့ ဝက်စလီကျောင်းနှင့် ဘီဘီအိုအေကျောင်းများ၏
အလယ်တန်းတက်ရောက်ခဲ့သည်။ မန္တလေး အထက်(၁)မှ ဆယ်
တန်းအောင်ခဲ့ပြီး ၁၉၆၂တွင် မန္တလေးတူဗ္ဗသို့လို့ ဥပစာတို့
(က) တန်း တက်ရောက်သည်။ ၁၉၆၃ – ၆၄တွင် ရန်ကုန် ပိုများ
သို့ တူဗ္ဗသို့လို့ ဒသာနိကာဇာဌအမိကာဖြင့် တက်ရောက်ပြီး

၁၉၆၈တွင် ဂုဏ်ထူးသုံးဘာသာဖြင့် ဝိဇ္ဇာဘွဲ့ရရှိသည်။ မဟာဝိဇ္ဇာ ဆက်လက်တက်ရောက်ခဲ့သည်။

၁၉၇၀မှစ၍ လုပ်သားများကောလိပ်၊ စစ်တွေ ကောလိပ်၊ ဗဟို သမဝါယမ သင်တန်းကော်မြို့တွင် နည်းပြဆရာ အဖြစ် အမှုထမ်းခဲ့ကာ ၁၉၇၅တွင် အမှုထမ်းဘဝကို စွန့်လွှတ် ပြီးနောက် ၁၁တ်အဖွဲ့၊ ၁၁တ်ညွှန်းနှင့် ဒါရိက်တာ၊ ကျော်ဆရာ အဖြစ် ကျင်လည်ခဲ့သည်။

၁၉၇၀၊ အောက်တိုဘာလထုတ် မိုးဝေစာပေမရှုစင်း တွင် ပထမဆုံး ပုနိုင်စာများအဖြစ် 'ရန်ကုန်မြို့အလယ်' ဝိဇ္ဇာတိဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မိုးဝေစာပေမရှုစင်းနှင့် ရူမဝ ရပ်စံမရှုစင်းများတွင် ဝိဇ္ဇာ၊ ဆောင်းပါး၊ ဘာသာပြန်များ ရေးသား ခဲ့သည်။ ပထမဆုံး လုံးချင်းဝိဇ္ဇာမှာ 'လက္ဌာဒီပရ့စ်သူ' (၁၉၇၇) ဖြစ်ပြီး သူ၏ အထင်ရှားဆုံး ဝိဇ္ဇာလည်းဖြစ်သည်။ သူ၏ အခြားထင်ရှားသော ဝိဇ္ဇာများမှာ 'ပရ့စ်သောပါဒေကရီ' (၁၉၇၉)၊ 'နှင့်ကေသရာပရ့စ်တဲ့သူရဲကောင်း' (၁၉၇၉)၊ 'သုဝဏ္ဏဘူမ် ဝေဒနာ' (၁၉၈၀)၊ 'ရန်အီမီတန်းက မရှုမ်းဘုံး' (၁၉၈၁)၊ 'တိမ်တိမ်တွေဖုံးပါလို့ အန်းမြိမ့်မြိမ့်ည်' (၁၉၈၂) (၂၀၀၄)၊ 'ရွှေတိုက်စိုး' (၁၉၈၆)၊ 'ရတနာဂါရီ အကျဉ်းသား' (၁၉၈၉)၊ 'မထိစန္ဒာဥဒီန်း' (၁၉၉၁)၊ 'ဘဒ္ဒို' (၁၉၉၃)၊ 'ရာဇာမာရ' (၁၉၉၄)၊ 'ရှင်စောပု' (၁၉၉၆)၊ 'လောကဓိနှင့် လမ်းလျောက် အတူထွေက်ခြင်း' (၁၉၉၉)၊ 'သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေမယ့်

စကားများ' (၁၉၉၉) တို့ ဖြစ်ကဲသည်။ စာရေးသက် ၂၅ နှစ်
အတွင်း ဂုဒ္ဓယဉ်ကျေးမှု နောက်ခံဝါယာ၊ ၁၄ အပ်၊ သမိုင်း
နောက်ခံဝါယာ၊ ၁၆ အပ်၊ ဝါယာတို့၊ ဝါယာရှည် ပေါင်းချုပ် ၈ အပ်၊
လူမှုရေး အတွေးအခေါ်ဆိုင်ရာ ၈ အပ်၊ သုတေသန စာတမ်း ၅
စောင် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

ချုပ်ဦးညီသည် စာပေရေးသားရှင်း သဘင်မရွှေ့င်း
စာတည်းချုပ် (၁၉၈၃-၁၉၈၈)နှင့် ရွှေပြည်တန်ဂျာနယ် စာတည်း
ချုပ်(၁၉၉၉-၂၀၀၀) အဖြစ် လုပ်ခဲ့သည်။ ၁၉၉၇တွင် တဗ္ဗာသိုလ်
ဘုန်းနိုင်၏ 'သူကျွန်မခံပြီ' ဝါယာ ကို ရပ်ရှင်ရိုက်ကူးရှုံး အတ်
ညွှန်းနှင့် အနုပညာဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ဆုံး၊ က၊
ရေး၊ တီး ပြုပွဲ၊ အတ်သဘင် ပြုပွဲကဏ္ဍတွင် အကဲဖြတ် အဖွဲ့
ခေါင်းဆောင်အဖြစ် နှစ်စဉ်တာဝန်ယူလျက်ရှိသည်။ ၁၉၉၈-၂၀၀၂
နှစ်များအတွင်းတွင် စင်ကာပူ၊ အီးနီးယာ၊ တရာတ်၊ ထိုင်း၊
မလေးရားနှင့် အမေရိကန်နိုင်ငံများသို့ စာပေနှင့် ယဉ်ကျေးမှု
အနုပညာဆိုင်ရာ လုပ်ငန်းများအတွက် သွားရောက်ခဲ့သည်။

ယခုတိုင် စာပေရေးသားခြင်း၊ အတ်ညွှန်းရေးသားခြင်း
လုပ်ငန်းများအပြင် ရန်ကုန် ယဉ်ကျေးမှုတဗ္ဗာသိုလ်တွင် ပညာရေး
အဖွဲ့၎င်း၊ ပြင်ပ စာစစ်မူးနှင့် အတ်သဘင်ပညာဌာန အကြံပေး
အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။



မေတ္တာပနိဝင်

ချုပ်လီယံ

ထောင်

“ခရမ်းရောင်နဲ့ အစိမ်းရောင်တောာက်နေတဲ့ ကောင်းကင်ကို ဆရာ အရင်တုန်းက မြင်ဖူးသလား၊ ဆရာတော့ မသိဘူး။ ကျွန်တော် တော့ ဒီရောက်စု မြင်ဖူးတော့တာပဲ။ ကောင်းကင်မှာ ဒီအရောင် ထွက်နေတာကို ကျွန်တော် သိပ်သောကျေတယ်”

“ချာ....”

ကုလားတန်မြစ်ကို ပြတ်လာသည် ပင်လယ်လေက ကျွန်တော်တို့ နှစ်ယောက်ကြားမှ တိုးရွှေ့သွားသည်။ နွေးထွေး သော ပင်လယ်လေ၏ အတွေ့အထိကို အမှတ်တရ ခံစားနေမိ သောကြာ့င့် ဆရာ ဦးရင်မောင်၏ စကားကို ကြားပါလျက် ကျွန်တော် နားမလည်။

ကောင်းကင်၊ ခရမ်းရောင်၊ အစိမ်းရောင်....

“ဆရာ ဘာပြောလိုက်တာလဲ”

“ဟိုမှာ ကြည့်လေဗျာ”

အနောက်ဘက်မိုးကုပ်စက်ရိုင်းခံသို့ ဆရာတီးရင်မောင်က ကျွန်ုင်သည်။ ကျွန်ုင်တော် လိုက်ကြည့်သည်။ ဝင်အုံ နေခြည်ဖြာလက် နေသော တိမ်စု၊ ကောင်းကင်တစ်ခွင်တစ်ပြင်....

“ဘာတွေလဲဗျာ”

“တိမ်တွေ တွေ့တယ်လေ”

“တိမ်တွေက ဘာရောင်ထောက်နေသလဲဗျာ”

တိမ်တွေက....

သူပြောမှုပင် အသွေးဖုံးယူက်ဖြာသော တိမ်စုတို့ကို ကျွန်ုင်တော် ဂရိစိုက်ကြည့်မိသည်။ ဝင်လှဆဲနေ၊ ဝင်လယ်ပြင် ဈေးအနားကွပ် တိမ်ဖြူ။ တိမ်နီ၊ တိမ်ဝါ၊ ထို့နောက် ကောင်းကင်ပြာ။

မြင်ရသည့်အတိုင်းပင် ကျွန်ုင်တော် အမြဲဖော်လိုက်သည်။ “အနိရောင်၊ အဝိရောင်၊ ဈေးရောင်များ။ ဒါ.... နေဝန်းဆည်းဆာရဲ့ သမားရှိုးကျေအရောင်တွေပဲပေါ့။ ဘာဖြစ်လို့လဲ”

“အသေအချာကြည့်ပါဘိုးဗျာ”

ကျွန်ုင်တော် ထပ်ကြည့်သည်။

“အဲ.... ဟုတ်ပြီ၊ ငွေရောင်ဗျာ၊ ပြီးတော့ ခဲ့ရောင်”

“ထပ်ကြည့်ပါဘိုးဗျာ”

ဆရာတီးရင်မောင်ကို ကျွန်ုင်တော် လက်လျှော့ရပြီ။ သူသည် ဤဖွင့်ကာစ ‘စစ်တွေကောလိပ်’သို့ ပထမဦးစွာ ပြောင်းရွှေ့

ရောက်ရှိလာကြကုန်သော ကျွန်တော်တို့ နည်းပြဆရာများထဲတွင် အနုစညာ ဝါသနာ အထုံးဆုံး၊ အနုပညာဓာတ်ခံ အကြီးမားဆုံး လူတစ်ယောက် ဖြစ်သည်ကို ဆရာတွေသာမက ကျောင်းသူ ကျောင်းသား အသိင်းအစိုင်းကလည်း သိထားသူ ဖြစ်သည်။

ပြီးတော့ သူသည် ဒဿနကဗေဒဒ္ဒနနည်းပြ၊ သူပညာ သူဘာသာရပ်နှင့် သူသာဝတို့ လိုက်လျောညီတွေရှိချေသည်။ သူ စကားကို အေးဆေး ဖြည်းလေးစွာ ပြောတတ်သည်။ တွေးတော့မျို့နဲ့ဆရှိသည်။ နှုန္တုံးသိမ်းမွှေ့သည်။ သူနှင့် အနီးကပ်ဆုံး ကျွန်တော်သည် သူအကြောင်းကို အသိဆုံးလည်းဖြစ်သည်။

အတွေးအခေါ်သမား သူ၏ စကားလုံးတိုင်း အနာက်ကွပ်တွင် သူ တွေးထားသည့် အတွေးများအပြင် ကြားရသူ နာရသူပါ လိုက်တွေးစေတတ်သော အတွေးများ ပါရှိတတ်သည်။

ဦးရင်မောင်သည် နှုတ်ဖျားမှ လာသော စကားမျိုးကို ဘယ်တုန်းကမှ မပြောဆိုပူးခဲ့၊ သူနှုတ်တွေက် စကားလုံးတိုင်းမှာ အတွေးအင်အားတို့ ပါနေသည်ချည်းသာပင်။ ထို့ကြောင့် တစ်ခါတစ်ရဲ သူစကားအသုံးတို့မှာ ရှုတ်တရက်အဖို့ အမိပ္ပါယ် ငါပိနေတတ်သည်။ ဘာဆိုလိုသည်ကို မသိရ။

ယခုလည်း အနောက်ဘက် ကောင်းကင်၏ မိုးကုပ် စက်ရိုင်းဆီမှ တို့မြတ်တွေကို ညွှန်ပြရင်း တို့မြတ်၏ အရောင်တွေကို ကျွန်တော်အား ကြည့်ခိုင်းနေသည်။ ကျွန်တော် မြင်သမျှ ပြောသည်။ မဟုတ်သေးတဲ့။

နေဝါယာ၏ တိမ်တောက်ရောင်များမှာ ဘာဆန်းသလဲ။

ရွှေရောင်၊ အနီရောင်၊ အဝါရောင်၊ ငွေရောင်၊ ခဲရောင်၊ ဒါပရီမည်။ ကျွန်ုတ်မြင်ရသည်မှာလည်း ဒါတွေပဲဖြစ်သည်။

“ဆရာပြောတဲ့အထဲမှာ အနီရောင်၊ ရွှေရောင်၊ အဝါရောင်၊ ပြီးတော့ ကောင်းကင်ပြာလဲ ပါတယ်နော်”

“အင်းလေများ”

“ဟိုး မြောက်ဘက်ယွန်းယွန်း အလိပ်လိပ်ထေနတဲ့ အစုထဲကို ကြည့်စမ်းများ။ ကောင်းကင်ပြာနဲ့ ပုဇွန်ဆီရောင်နဲ့ မထိတတိလေး ဓတ်နေတဲ့နေရာမှာ ဘာရောင်လေး တောက်နေသလဲ”

သူ ပြသည့်နေရာသို့ ကျွန်ုတ်ကြီးစား၍ ကြည့်ရသည်။

“အား.... ဟုတ်ပြီဗျို့။ အနီနဲ့အပြာနဲ့ မရမ်းရောင်”

“မရမ်း မဟုတ်ဘူးမျှ။ ခရမ်း၊ ခရမ်း၊ ဗို့င်အိုလက်၊ ခရမ်းက အနီနဲ့အဝါဘက်ကို လုတယ်။ ခရမ်းက အပြာဘက်ကို လုတယ်။ ခရမ်းရောင်ရဲ့ အမိပွာယ်က ရွှေပ်ထွေးနက်ရှိုင်းခြင်း၊ မဟာဆန်ခြင်း၊ အလုမ်းကွာခြင်း၊ ငါပ်လျှိုးတိမ်မြှုပ်ခြင်း....တဲ့”

“ဟုတ်ပါပြီ.... ခရမ်းရောင်”

“နောက်တစ်ခုကြည့်ဦးများ။ ဟိုတောင်ဖက်နားဆီမှာ အမျှင်စလေးတွေယုက်နေတဲ့နေရာတွေလား၊ အဲဒီမှာ ကောင်းကင်ပြာရဲ့ အပြာအားက အတော်ကြီးတယ်။ တိမ်က ပါးပါးလှပ်လှပ်ကျွေသွားလေတော့ နေရောင်ကလဲ ဖောက်ထွေက်နေလေတော့”

ရွှေဝါရောင်ဖျော့ဖျော့လေး စွန်းထင်းနေတယ်။ အဲဒီ ရွှေဝါရောင် ပေါ်မှာ ကောင်းကင်ရဲ့ အပြာနဲ့ ထပ်လိုက်စမ်းဖျား။ ဘာရောင် ထွက်နေသလဲ”

“ဟုတ်တယ် အစိမ်းရောက်ကို ကျွန်တော် တွေ့ရပြီ”

“ကိုင်း ဟုတ်ပြီလား၊ ကျွန်တော်ပြောတာ ဓရမ်းရောင်နဲ့ အစိမ်းရောင်တိမ်ကို ဆရာ ဘယ်မှာ တွေ့ဖူးသလဲ”

သူ ပထမဆုံး ပြောလိုက်သည့် စကားကို ယခုမှုပင် ကျွန်တော် လိပ်ပတ်လည်တော့သည်။ ဓရမ်းရောင်နှင့် အစိမ်းရောင် ထွက်နေသော ကောင်းကင်။

“မလှဖူးလား”

“တကယ် လှတာပေါ့များ”

ကျွန်တော်တို့ နှစ်ယောက်စလုံး ရယ်မိကြသည်။ သူ ရယ်သံကား မြှောက်သွေ့နေပေသည်။

“အင်း.... ကျွန်တော်တို့မှာလဲ ကောင်းကင်ကြည့်လိုက်၊ ပင်လယ်ကြည့်လိုက်၊ ကုလားတန်မြစ်ရေပြင်ပေါ်က လှိုင်းကြပ်ခွဲပေးတွေ့ကြည့်လိုက်၊ တစ်ခါတစ်ခါ အုန်းတောာသွားလိုက်၊ နေခွဲပြိုင့်သွား၊ သောင်ပြင်မှာ ပျော်ပွဲစားလိုက်နဲ့ ပြန်တွေးကြည့်တော့သဘာဝအလှတွေ့နဲ့ရည်း အရျိန်ကုန်နေရတော့တာပဲ”

သူလေသံသည် ညည်းညှုသံမဟုတ်၊ တရားသံစေယူသံ လိုလို ဖြစ်နေသည်။ ဆရာ ကိုရင်မောင်ကား လောကကို အမြဲတမ်း ဤသို့ စွဲင့်လွှတ်သော မျက်လုံးများဖြင့် ကြည့်တတ်သူပင်။

သာမန်အားဖြင့် ကြည့်လျင် ဆရာကိုရင်မောင်သည် အတွေးသမား၊ အဆွေးသမားဟု ထင်စရာ။ နှုံးညွှန်သာသော သူလှပ်ရှားမှုနှင့် ပြောပုံဆိုပုံများကကို မိတ်ကူးယဉ်သမားဟု ထင်စရာ။ သို့သော် သူသည် ကျွန်တော်တို့အားလုံးထဲတွင် တကယ်တမ်း ခံနိုင်ရည်ရှိသူပေပါ်။

ကျွန်တော်တို့ဟုသည်ကား ဤဖွင့်စ စစ်တွေကောလိပ်သို့ ပိုင်အိုးနီးယားအပ်စုအဖြစ် ဦးမွန်မဆွဲ ရောက်ရှိလာကြသည့် ဌာန အသီးသီးက ကျူးတာများ ကထိကများပင်တည်း။

အနယ်နယ် အရပ်ရပ် တူဗ္ဗာသို့လ်ကောလိပ်မှ ‘ထရန်စဟ’ ရလာခဲ့ကြန်သော ကျွန်တော်တို့သည် စစ်တွေတွင် လာရောက် တွေ့ဆုံးကြသည်။ ကောလိပ်ဖွင့်သည့်ကာလ ဆိုသော်လည်း သင်တန်းများက အပြည့်အစုံ မဖွင့်သေး။ ကျွန်တော်တို့ ဆရာ တစ်စုသည် အဆောက်အအုံသစ်ကြီး၏ အပေါ်ထပ် အခန်း ကျယ်ကြီးတွင် ဘော်ခါကျောင်းသားများလို ခုတင်တစ်လုံးနဲ့ စားပွဲတစ်လုံးနဲ့ဖြင့် စနေကြရသည်။သည်ရောက်မှ တစ်ယောက်ကို တစ်ယောက် မိတ်ဖွဲ့ကြရသည်။

စစ်တွေသည် ဆရာအားလုံးအတွက် ဒေသစိမ်း၊ နယ်စိမ်း ဖြစ်နေသည်။ အတွေ့အကြီးသစ်၊ နေရာသစ်၊ ဘဝသစ်။

နေရာင်းညာရှင်း၊ မိတ်ဆွေဖွဲ့လိုက်ကြရသော ဆရာတွေ အချင်းချင်းကလွှဲ၍ စစ်တွေမြို့ပေါ်တွင် အသီအကျမ်းမနိကြ။ ဘယ်သွားလို့ ဘယ်လာရမှန်း မသိကြ။

‘ထရန်စဟအောင်ဒါ’တွင် ‘စစ်တွေ’ဟု ဆိုလိုက်ကတည်းက
အားလုံးစိတ်ထဲတွင် တစ်ခုတည်းသောအသီ ဝင်လာခဲ့ကြသည်။
‘အဝေးကြီးပါလား’ ဟုသော အသီ။

ဆရာတွေချင်းပင် ယခုမှ အသီမိတ်ဆွဲဖြစ်ကြရသည်
အတွက် ဆရာမတွေဆိုလျှင် ပြောစရာ မလိုဘော့။ ဆရာမတွေက
ကျောင်းအဝင်ဝက ပိုလ်တဲ့လို အီမ်ကလေးမှာစုနောက်သည်။
ဆရာမတွေကိုလည်း ကျွန်တော်တို့ မတွေ့ဖူးသေး။ အသီအကျမ်း
မဖြစ်ကြသေး။

ထိုအခါ ဌာနအသီးသီးက ဆရာများအားလုံးထံမှ ညီညာ
ဖြော မျှတသော ညည်းသံများ ထွက်လာကြတော့သည်။

အကိုလိပ်စာဌာနက ကထိကဆရာ ဦးအောင်ဘန်းသည်
ညနေတိုင်ဆိုလျှင် အဆောင်လက်ရမ်းပေါ်တွင် လက်ထောက်ရင်း
ကျောင်းဝင်းထဲက အရွက်မဲ့ အရိုးပြုင်းပြုင်း သစ်မြောက်ပင်ကြီးကို
ကြည့်ကာ ‘အိုး.... ဟောန်တက်ခံထရီး.... ဟောန်တက်ခံထရီး’ ဟု
ညည်းနေတတ်သည်။ ဆရာသည် အကိုလိပ်စာ ဆရာအဖြစ်ကို
ရုတ်မြောက်ပီသစ္စာ ပိုင်ဆိုင်ထားသူပင်။ တတွေတ်တွေတ် အကိုလိပ်လို
ရော့တ်ကာ သူ ထရန်စစ္စတာ အီတ်ဆောင် ရေဒီယိုလေးကို
ထုတ်လျက် အကိုလိပ်ပိုင်း အသံလွှင့်ချက်ကိုဖမ်းရင်း သူကိုယ်သူ
နှစ်သီမှုနေတတ်သည်။

ဆရာတွေထဲတွင် စားဖိုမျှူးတာဝန်ကျသော အကိုလိပ်စာ
ဌာနမှ ဆရာဦးလွန်းဦးအား မနာက်ရေးဝယ်ရာမှ ပြန်လာတိုင်း

“ဘယ်လောက်ချေးမှန်းလဲ မသိဘူး။ အပုံလိုက် အပုံလိုက်တွေလို့
ဝယ်ချလာတာပဲ။ ငါးတွေ၊ ပုံစွန်တွေကတော့ ပေါ့မှ ပေါ့မျှ။
ဒါပေမယ့် ကျွန်တော်ပြောတာလဲ သူတို့မသိ။ သူတို့ ပြောတာလဲ
ကျွန်တော် နားမလည်။ ပြဿနာပါပဲများ” ဟု တညည်းညည်း
တည်းညုးဆိုရင်း ကြီးမားဝန်းငါးသော သူခန္ဓာကိုယ်ကို ပေါ့ပါးစွာ
သယ်ဆောင်သွားသည်။

ရန်ကုန်တွင် ကျွန်ရှစ်သော ဇနီးထံ အချိန်ရှိသွေ့ စာရေးနေ
တတ်ပြီး ကျောင်းနှင့် စာတိုက်ကို တစ်နေ့နှစ်ခေါက် မှန်မှန် သွား
တတ်သည့် သမိုင်းငြာနာက ဆရာဂျိုးအက်သန်းမောင်။

မန်က်တိုင်း ချေးထဲသွားကာ ချစ်သူအတွက် ရရှိင်လုံချည်
တစ်နေ့တစ်ထည်နှစ်းလောက် ဝယ်ရင်း အလွမ်းဖြေတတ်သည့်
ပထဝိဝင်ငြာနာက ဆရာ ဦးပြည်ဌြိမ်း။

တစ်ခုတင်ပြီး တစ်ခုတင် ပြောင်းရင်း စကားတွေ
ဖောင်ဖောင်ပြောကာ တစ်ခုခုအတွက် သူ့အလွမ်း သူ ဖြေနေပုံ
ရသော ရှုပေြုဒြာနာက ဆရာ ဦးခင်မောင်မောင်သန်း။

‘တွေးနေ ခွေးနေရင် သွေးလေးတယ်မျှ။ ငုက်ဖျားဝင်
လာမှာလဲ ကြောက်ရသေးတယ်’ဟု တစ်ယောက်တည်း ထဲ
ကြွေးကြွောကာ ရက်ကက်ကိုကောက်ကိုင်၍ အသေးကစား ခန်းမထဲ
ဆင်းပြီး သဲသဲမဲ့ ကြက်တောင်ရှိက်တတ်သော ဆရာ ဦးမြင်းခွေး။

“ကိုယ့်လူတို့ထကြ.... ထကြ၊ ကမ်းနားလမ်းလျောက်မယ်။
ပြီးတော့ မြို့ထဲဝင်ပြီး ဘဲသားမှန့်နဲ့ အိုဗာလ်တင်းသောက်မယ်” ဟု

နိုးဆောင်တတ်သည့် စာတူဖော်ဆရာ ဦးစီနှင့်သင်း။

သူနည်းသူဟာနဲ့ပြင့်တော့ အားလုံး အလွမ်းဖြေနေကြသည် ချည်းသာပင်။ ဖော်ကျွာဝေး၊ ခွေးစီတ်ပို့၊ တစ်ကိုယ်တည်း၊ အထိုးကျွန်စီတ်များက ကျွန်တော်တို့ဆရာတွေ ကြားထဲမှာ ကူးယျက် ပုံးရုံးနေကြသည်။ တစ်နည်းနှင့်တော့ ကိုယ့်အလွမ်းကိုယ် ဖြေသိမ့်ကြရသည်ချည်းသာ။

သည်အထဲတွင် ဆရာ ဦးရင်မောင်သည် လူမျှအရဆုံးဟု ကျွန်တော်မြင်သည်။ သူနှင့် ပေါင်းသင်းကြည့်သောအခါလည်း သူသည် ပင်ကိုကပင် ဤမြတ်သက်သူဖြစ်ကြောင်း တွေ့ရသည်။

နေရာသစ်၊ အတွေ့အကြံသစ်၊ လူသစ်၊ ဘဝသစ်၊ သူမိမ်းဆန်းသော လောကသစ်ထဲတွင် ဦးရင်မောင်သည် ထူးပြီး မခံစားတတ်တော့သော ခံစားမူမျိုးဖြင့် ရင့်ကျက်နေလေသည်။

“ကျွန်တော်က ဆရာတို့ လက်စလက်နဲ့ မရှိဘူး။ စာရေးချင်စီတ်ထက်၊ စာဖတ်ချင်စီတ်က ပိုများနေတယ် ထင်တယ်။ စာဖတ်နေရရင် ကျွန်တော် အားလုံးကို မေ့ပျောက်ထားလို့ရတယ်” ဟု သူ ကျွန်တော်ကို ပြောတတ်သည်။ ပြောသည့်အတိုင်းလည်း အချိန်ရှိသရွှေ၊ စာအုပ်နှင့် မျက်နှာမဆွာ။ ယုတ်စွာအဆုံး ထမင်းစားခန်းထဲမှာပင် စာဖတ်သည့် ‘စတင်း’ လေးတစ်ခုကို စားပွဲပေါ်တင်း၊ စာအုပ်ကိုဖွံ့ဖြိုးပို့ စာဖတ်ရင်း ထမင်းစားတတ်သူ။

ဦးရင်မောင်နှင့် ကျွန်တော် တွဲမိခြင်းမှာလည်း စာရေးစာဖတ် ဝါသနာတူကြသောကြောင့်ပင် ဖြစ်သည်။ ထို့ပြင်

ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ နည်းပြဆရာလုပ်သက် တစ်နှစ် ခဲ့စီခန့်သာ ရှိကြသေးသည်။ သူက ကျွန်တော်ထက် အသက်နှစ် နှစ်လောက်ကြီးသည်။ ‘ဦး’ တပ်၏နေကြသော်လည်း ကျွန်တော် တို့မှာ အသက်သုံးဆယ်ပင် မပြည့်တတ်ကြသေး။ ကျွန်တော်က မဆိုလေးတဲ့ သို့လို့ ပြောင်းရွှေ့လာသူ။ သူက ရှိကုန် လုပ်သားကောလိပ်က ပြောင်းရွှေ့လာသူ။ စစ်တွေကောလိပ် ရောက်မှ သိကြခြင်းဖြစ်သော်လည်း ‘စာဝါသနာ’က ကျွန်တော်တို့ နှစ်ယောက်ကို လျှင်မြန်စွာ နီးကပ်သွားစေခဲ့သည်။

ထိုကြောင့် ဦးရင်မောင်ကို အမြား ဆရာတွေထက်ပို၍ ကျွန်တော်က နားလည်သည်ဟု ကျွန်တော်ယုံသည်။ သူသည် အဆွေးသမား မဟုတ်သော အဆွေးသမား။

သို့တိုင်အောင်ပင် တစ်ခါတစ်ခါ အမိဘာယ် ငုပ်လွှန်းသော သူစကားစတို့ကို ကျွန်တော် နားမလည်ရှိရခဲ့သည်။

“ဆရာ၊ ဘာတွေ စဉ်းစားနေတာလဲ”

ဦးရင်မောင်၏ အမေးကြောင့် ကျွန်တော် ပြန်ပြောင်း သုံးသပ်ချက် အတွေးတို့ လက်စသတ်သွားရမလာသည်။

“အားလုံးအကြောင်းပါပဲ”

“စစ်တွေကောလိပ်ရောက် ကျွန်တော်တို့ရဲ့ အကြောင်းလား”

သူကို ကျွန်တော် တအုံတသု ကြည်မိသည်။

“ခုလို ဉာဏ်အချိန်၊ ခုလို ကုလားတန်မြစ်ရှိုးတစ်လျှောက် လမ်းလျှောက်ရင်း ဆရာအပို့ တွေးစရာက ဆရာရေးနေတယ်

ဆိုတဲ့ ပြောတ် ဘတ်ညွှန်း အကြောင်းသော်လည်းကောင်း၊ ဒါမှမဟုတ် ကျွန်တော်တို့ အကြောင်းသော်လည်းကောင်း ဒီနှစ်ခု အနက် တစ်ရပဲ ဖြစ်ရမယ်”

“ဒီဆရာက အားလုံးအကြောင်းပါပဲ ဆိုလိုက်တော့ ဘတ်ညွှန်းအကြောင်း မဖြစ်နိုင်တော့ဘူးလေ။ ကျွန်တော်တို့ အကြောင်းပဲ ဖြစ်ရတော့မှာပေါ့ မဟုတ်ဖူးလား”

“တွေးလုံးတယ်နိုပ်ပါလား ဆရာကြီး”

ဦးစံရှားကို ဦးသီန်းမောင်က ထောက်လိုက်သည့် လေသံ မျိုးဖြင့် ကျွန်တော်က ရော့တ်လိုက်သည်။ ကျွန်တော့ ဟာသကို သဘောပေါက် နားလည်စွာ သူ ပြီးရယ်လေသည်။

“ကျူပ်က ကြောင်းကျိုးဆက်စပ် တွေးခေါ်နည်းကို လေ့ကျင့်ထားတာကလား ကိုသီန်းမောင်ရဲ့”

ကျွန်တော်တို့ နှစ်ယောက်စလုံး ရယ်ဖြစ်ကြလေသည်။ ရယ်ရင်းမှ တစ်စုံတစ်ရုက္ခာ ကျွန်တော် သတိရလိုက်သည်။

“နေစမ်းပါဉီး ဆရာ၊ တိမ်ခရမ်းရောင်နဲ့ အစီမ်းရောင် အကြောင်းကို ဆက်စမ်းပါဉီး။ ဆရာပြုလို့ ဒီအရောင်နှစ်ရုက္ခာ ကျွန်တော် မြင်လိုက်ပြီးပြီ၊ အဲဒီလိုမြင်ရတော့ ဘာဖြစ်သလဲ”

သူအရယ်လည်း ရပ်တန်းသွားသည်။ ထုံးစံအတိုင်း အဝေးဆီသို့ တမ္မာ်တော် သူ ငေးကြည့်သည်။

“အရောင်တွေရဲ့ အဓိပ္ပာယ်ကို ပြောတာပါ”

“အရောင်တွေရဲ့ အဓိပ္ပာယ်”

“ဟုတ်တယ်။ ခရမ်းရောင်ဆိုတာ မဟာဆန်ခြင်း၊ လျှို့ဂုဏ်ခြင်း၊ ရွှေပွဲတွေးနက်ရှိုင်းခြင်း၊ ဝေးကွာလွှင့်စပ်ခြင်း အဓိပ္ပာယ်ကိုဆောင်တယ်။ အစိမ်းရောင်ကတော့ ရှင်းပြီးသားပဲ”

“အစိမ်းရောင်က စိမ်းကားခြင်း၊ မုန်းတိုးခြင်းများ က အဲဒီတော့ကော့ ဘာဖြစ်သလဲ”

“ဘာမှုမဖြစ်ပါဘူးများ ဒါပါပဲ၊ ကိုင်းမူားတော့မယ် ပြန်ကြရအောင်”

ဦးရှင်မောင်သည် စကားကို တုံးတိတိဖြတ်ချကာ ကော်လိပ် ဘက်သို့ ချိုးကျွေးသော လမ်းအတိုင်း လျှောက်သွားသည်။ လမ်းမီးတိုင်တို့ ပွုင့်လာကြသည်။ ဆည်းဆာရောင် တောာက်ဆဲဖြစ်၍ မီးရောင်သည် လမ်းပေါ်သို့ ဖြာမကျနိုင်။ မီးပွုင့်ရောင်နှင့် ချူပ်ညရှိ အလင်းရောင်ကြားတွင် အဆင်မပြေသော နီကြန်ကြန်အရောင် ဖြစ်ပေါ်နေသည်။ လင်းလည်းမလင်း မမှာ်လည်းမမှာ် ကျွန်းတော့ရင်ထဲတွင်လည်း မတင်မကျွဲ



၂၆

ညနေခင်းက ရာသီဥတုသာယာသလောက် ညဘက်တွင် မိုးသား
တို့ တစ်ခဲနှင်း ပိတ်ဆိုလာကြကာ စစ်တွေတစ်မြို့လုံး အပေါ်သို့
တိမ်ခဲကြီးများ အပ်မိုးလိုက်သလို ဖြစ်သွားသည်။

အခန်းကျယ်ကြီးထဲတွင် ဆရာတွေစုပြီး ဟောလီးဂျာ့
ကစားကြသည်။ စကရယ်ဘလ် ကစားကြသည်။ ဓာတုဖော
ဦးစိန်သင်းက နေ့ခင်းက ရုဝယ်ခဲ့ကြသော မာလတီစိုက်တာမင်
ဆေးလုံးတစ်တောင့်ကို ရှုံးတွင်ပုံကာအချိုးကျခွဲနေသည်။ ပထဝီ
ဝင် ဦးပြည်ဌ်မြဲမြဲးက သူ 'မမလေး' အတွက်ဝယ်ထားသော ရရှိင်
လုံချည်တွေကို သေ့စွားထဲမှ ထုတ်ကြည့်သည်။ အကိုလိပ်စာ
ဦးအောင်သန်းလည်း သူထရန်စစ္စတာကိုပွေ့ပိုက်လျက် ရတင်
ပေါ်မှာ စောင်အထပ်ထပ်နှင့် ကျွေးသည်။ ဦးခင်မောင်မောင်သန်းက

အဘိဓာန်တစ်အပ်နှင့် စကာရယ်ဘလ် ဂိုင်းနားတွင် ထိုင်သည်။ ဖိုက်တာမင် ဆေးလုံးကြေး ကစားနေကြသော ဟောလီးဂုဏ်ဂိုင်းက အသံအကျယ်ဆုံး။

ရေးလက်စ ပြောတ် အတ်ဉာဏ်းစာရွက် ဖိုင်ကိုယူ၍ ကျွန်တော် အခန်းထဲမှ ထွက်ခဲ့သည်။ ကျွန်တော်တို့၏ အခန်းကျယ်ကြီး၏ တစ်ဖက် လျေကားထိပ် စကြံအတိုင်းသွားလျှင် အင်းလိပ် အကွာရာ ‘အီး’ ပုံစံ၏ အလယ်တန်းအဆောင်သို့ ရောက်သည်။ ထိုအဆောင်တွင် ဌာနအသီးသီး၏ ရုံးခန်းများရှိသည်။ ကျွန်တော်ဌာန အခန်းမီးကိုဖွင့်ကာ အတ်ဉာဏ်းပိုင်ကို စားပွဲပေါ်တင်လိုက်သည်။

အပြင်ဘက်တွင် ဝိန်းဝိတ်သားမောင်နေပြီ။ သို့သော် အခန်းထဲတွင်မူ မီးရောင်လင်းသည်။ အတ်ဉာဏ်းကို ဖွင့်လိုက်သည်။ အီနှီးယပြောတ် ‘သသီးလေခါ’ ကို စင်တင်ကရှန် ကျွန်တော် အတ်ဉာဏ်း ခွဲလက်စဖြစ်သည်။ ရန်ကုန်မှ အတ်အဖွဲ့၊ တစ်ဖွဲ့၊ သို့၊ ပေးရန် ကျွန်တော် ကတိခဲ့ပြီး ဖြစ်သည်။ အခြားသူများလိုပင် စံစားရသော အီမ်လွှမ်းစိတ်၊ အထိုးကျွန်စိတ်ကို အတ်ဉာဏ်းရေး မြင်းဖွင့်သာ ကျွန်တော် ဖြော်ပြုရတော့မည်။

အတ်ဉာဏ်းစာရွက်လှန်ရန် စာရွက်ပေါ်သို့ လက် တင်လိုက်သည်အချိန်မှာပင် တစ်ဖက်ခန်းမှ အသံတစ်သံ ကြားလိုက်ရသည်။ စာရွက်လှန်သံ။

ထိုအခန်းကား ဒသသနိကဗောဓာနာ ရုံးခန်း။ အထဲမှာ

ရှိနေသူသည် ဦးရင်မောင်မှတစ်ပါး အခြားမဖြစ်နိုင်။

“ဆရာ ဦးရင်မောင်လား”

“ဟုတ်တယ် ဆရာရေး။ ဆရာ ဘတ်ညွှန်း ရေးမလို့
မဟုတ်လား၊ ဆရာဝင်လာတာ ကျွန်ုတ်သော် သိတယ်။ မနောင့်
ယုက်ချင်တာနဲ့”

သူအသံ ပြတ်သွားသည်။ အမှတ်တမဲ့ပင် ပိန်းပိတ်
မည်းမောင်လျက်ရှိသော အပြင်ဘက်ဆီသို့ ကျွန်ုတ်ကြည့်မီ
သည်။ အပြင်တွင် တစ်ခဲနှင့်အမောင်။ အခန်းထဲတွင်ကား
မီးရောင်ဖြင့် လင်းလျက်။

ညနေက အဖြစ်ကို ဖြတ်ခနဲ့သတိရလိုက်သည်။ လမ်းမီး
တိုင်မှ မီးပွဲနှင့်များကလည်း မလင်းတတ်သေး၊ ညနေအို၏
အလင်းစတို့လည်း မမောင်တတ်သေးသော နီမြန်းမြန်း အဆင်း
ကာလ၊ မောင်လည်းမမောင်၊ လင်းလည်းမလင်း။ ထိုအတူ
ညနေက ဦးရင်မောင်နှင့် ပတ်သက်သော ကျွန်ုတ်နှင့်အတွေး
တို့လည်း မတင်မကျုံ။

ယခု အပြင်တွင် ပကဗော်အမောင်အခန်းထဲတွင် အလင်း၊
အမောင်နှင့် အလင်းသည် ဤသို့သာ ပြတ်သားတိကျွဲ့ရှိနေ
သင့်သည်။ မောင်ချင်လည်း မောင်၊ လင်းချင်လည်း လင်း။ မလင်း
မမောင်ကို ကျွန်ုတ်မကြော်၊ ထိုအတူ ဦးရင်မောင်၏ စကားတွေ
နှင့်ပတ်သက်သော ကျွန်ုတ်နှင့်အတွေးကိုလည်း ကျွန်ုတ်
သည်အတိုင်း လက်မခံချင်း။

သီလိမိတ်ပြင်းပြစွာ သူအခန်းဘက်သို့ ကူးခဲ့သည်။

“လာ.... ဆရာ.... ထိုင်၊ အတ်ညွှန်း ဘယ်အခန်းရောက်
ဖော်ပြုလဲ”

ထုံးစံအတိုင်း သူစားပွဲပေါ်တွင် ဖတ်လက်စပွင့်လျက်သား
စာအုပ်တစ်အုပ်ကို တွေ့ရသည်။ သို့သော် ပွင့်နေသော စာမျက်နှာ
ပေါ်တွင် တစ်စုံတစ်ခုရှိနေသည်။ ထိုအရာကား.... စာအိတ်
တစ်အိတ်။

“ဘာဖတ်နေသလဲ ဆရာ”

ဦးရင်မောင်က အဖုံးဘက်သို့ ငဲ့စောင်းပြသည်။

‘ခင်မျိုးချုစ်’၏ ‘အနော်ရထာအုပ်ဘားမား’

“ဖတ်ပြီးသားပါ။ ပြန်ဖတ်နေတာ”

သူကို စကားပြောခွင့်မပေးတော့ရန် ကျွန်တော် ဆုံးဖြတ်
လိုက်သည်။ သူစကားလုံးတို့နောက်တွင် ရှာဖွေယူရမည် အတွေး
အမို့ပွားယ်တို့ ပါလာကြော်းမည်။ ကျွန်တော် မဆိုင်းမတွေ ပြောလိုက်
သည်။ လိုရင်းကိုသာ ဦးတည်လိုက်သည်။

“ညာနေက ခရမ်းရောင်နဲ့ အမိမ်းရောင်အကြောင်း စကား
ဆက်ကြရအောင်များ”

အေးဆေးပြီမြတ်သက်လှသော သူအသွင် ရှတ်တရဂ် တုန်
လှပ်သွားသည်ဟု ထင်ရသည်။ လှပ်လှပ်ရှားရှား ဖြစ်သွားသော
ဤအမူအယာမျိုးကို သူထံတွင် ကျွန်တော် မတွေ့ဗျားခဲ့။

ကျွန်တော်တို့ အတန်ကြောအောင် မျက်လုံးချင်ဆိုင်လျက်

ရှိကြသည်။ မျက်လုံးနှစ်စုတို့သည် အပြန်အလှန် ရှုံးစမ်းရွာဖွေ
နေကြပေမည်။ လူနိပ်လုကဲ မိတ်သဘာဝကို မြင်တတ်လွှန်းသော
သုက ကျွန်ုတ်အကြည်များ၏ အခိုပ္ပာယ်ကို ဦးစွာ နားလည်
သွားဟန်တူသည်။

ထိုဓဏေမှာပင် အလုံးစုံကို သူ နားလည်သွားဟန်
တူသည်။

“ထိုင်.... ဆရာ”

ကျွန်ုတ်ဝင်ထိုင်လိုက်သည်။

“ဉာနေက အရောင်အသွေးစုံတဲ့ တိမ်တွေကို ကြည့်ရင်း
ကျွန်ုတ်ဝါတ်တွေ ပုံးပွင့်သွားခဲ့တယ်။ ဒါကို မျိုးသိပို့စို့ သတိမရ^၁
ခဲ့ပဲ ဆရာကို ကျွန်ုတ်တော် တစ်စွဲန်းတစ်စ ဖွင့်ထုတ်မိခဲ့တယ်။ ခရမ်း
ရောင်နဲ့ အစိမ်းရောင်တဲ့၊ ဆရာ ဘာကိုမဲ နားမလည်ခဲ့ပဲ သည်
အတိုင်း ကျွန်ုတ်ခဲ့တယ်။ ဟုတ်တယ်၊ ဆရာသိချင်မှာပဲ။ တစ်ဝက်
တစ်ပျောက်နဲ့ လျှို့ဂျက်စွာ အသိပေးခဲ့တာဟာ မိတ်ဆွေကောင်းတို့ရဲ့
ရင်းနှီးမှုမဆံဘူး။ အကျိုးမဲ့စေတတ်တယ်။ မယုံမကြည်ဖြစ်ရာ
ရောက်တယ်။ ကျွန်ုတ် မှားသွားတယ်။ အခု ဆရာကို
ကျွန်ုတ်ပြောပြတော့မယ်”

“အချစ်အတ်လမ်းလား”

“အချစ်အတ်လမ်း.... အင်း.... သံယောအော်အတ်လမ်း
ဆိုတဲ့ စကားလုံးက ပိုကောင်းလိမ့်မယ်ထင်တယ်။ အချစ်လို့
ကျွန်ုတ် မသုံးချင်ဘူး”

စကား အသုံးအနှစ်နှင့်အတွက် မဆွေးနွေးလိုသောကြောင့် ကျွန်တော် ပြီမဲနေလိုက်သည်။

“စောစောက ကျွန်တော်ပြောခဲ့တယ် မဟုတ်ဘား။ တစ်ဝက်တစ်ပျက်နဲ့ လျှို့ဝှက်စွာ အသိပေးခြင်းဟာ အကျိုးမှုစေ တတ်တယ်လို့၊ ရှင်းရှင်းဆိုရရင်တော့ နေရာတကာ သို့သို့ သိပ်သိပ်နိုင်လွန်းတာ မကောင်းဘူး။ အုံပုန်းလို့ ခေါ်ရမလား မသိဘူး။ ကျွန်တော်.... အဲ.... သံယောဇ္ဈာတ်အတ်လမ်းကတော့ အောင်လိပ်စကားပုံလိုပဲ။ မရဲသောသူသည် မိန်းမချောကို ဘယ်တော့ မှ မရနိုင် ဆိုတဲ့အဖြစ်မျိုး....”

‘အနောက်အမြတ်ဘားမား’ ကို သူ.... ပိတ်လိုက်သည်။ အထဲမှ စာအိတ်၏အစွမ်းကို မြင်နေရသည်။

“ထရိုင်အင်ဂယ်လပ်ဖော်များ”

ရယ်သွမ်းသွေးရင်း သူက ဆိုသည်။

သုံးပွဲနှင့်ဆိုင် အချုစ်။ ရိုးစင်းသော အမည်း၊ ရိုးစင်းသော စာတ်လမ်းမျိုးဖြစ်သော်လည်း ပုဂ္ဂိုလ်ကြောင့် တရားမင်းသည့်နှယ် ဆရာတိုးရင်ဆာင်၏စာတ်လမ်းကို ကျွန်တော် ထက်သန့်စုံနိုင်စွာ နားစွဲနှင့်လိုက်သည်။

“ပဏာမစကားပြောမယ်များ။ ဆရာက စာရေးဝါသနာ ပါသူ တစ်ယောက်ဖြစ်လေတော့ တစ်ချိန်သောအခါမှာ အခုံ ကျွန်တော် ပြောပြုမယ့်အဖြစ်ကို ဝတ္ထုတစ်ပုဒ်အဖြစ် မရေးစေ ချင်ဘူး”

ကျွန်တော် ဤမြန်မာလိုက်သည်။

“မာတ်ကောင် သုံးယောက်ပါတယ်။ ကိုရင်မောင်၊
ကိုမင်းဆွဲနဲ့ မလေး ခေါ် မလေးစင်စင်”

မာတ်လမ်းစလေသည်။



၂၁ မြန်မာစာ

မြန်မာစာ

<http://myanmarpyithar.net>

၁၅။

ဖန်တစ်ရာတောအောင် ကြားစူးနားဝရှိထားသည့် အတ်လမ်းမျိုး။
ကိုရင်မောင်နှင့် မလေးတို့သည် ရပ်ကွက်ချင်းမတူသော်လည်း
တစ်နယ်တည်းနေသူများဖြစ်ကြသည်။ သူတို့ချင်း အစကမသီ
ကြ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း ဆက်သွယ်ပေးခြင်း
မရှိခဲ့။

ဘုရားပွဲတော် ရက်တစ်ရက်တွင် ကိုရင်မောင်နှင့် မလေး
တို့ သူတို့အလိုအလျောက် စွေးဆုံးမြတ်ကြသည်။ ထိုစဉ်က ကိုရင်
မောင်က ရှစ်တန်း။ အမျိုးသားကော်း။ မလေးက ခုနှစ်တန်း
အခြားကော်းတစ်ကော်း။ ကော်းချင်းလည်း မတူ၊ ရပ်ကွက်
ချင်းလည်းမတူ။ ထိုအရပ်တွင် ကိုရင်မောင်နေ၍ သည်အရပ်တွင်
မလေးနေသည်ဟုလည်း အစကမသီခဲ့ကြ။

ဘုရားတန်ဆောင်းထဲမှာ ကိုရင်မောင်နှင့် သူသူငယ်ချင်းတို့ စာသွားကျက်ကြသည်။ ဉာဏ်ဖက်တွင် ပြန်ခဲ့ကြသည်။ ထို အပြန်ခရီးမှာပင် မလေးကို ကိုရင်မောင် တွေ့ခဲ့ခြင်းဖြစ်သည်။ တန်ယောက်ကိုတန်ယောက် အမှုမှုအမှုတိမှု ကြည့်မိကြရာမှ တမင်တကာ အကြည့်ချင်းဆုံးမြင်လာသည်။ မလေးမျက်နှာ ပေါ်တွင် အကြည့်ချင်းဆုံးတိုင်း အပြီးရိပ်တို့ ဖြာသွားကြသည်ဟု ကိုရင်မောင် ထင်မိသည်။

မလေးကလည်း သူငယ်ချင်း မိန်းမဖော်တစ်ယောက်နှင့်။ မလေးတို့က ဘုရားတန်ဆောင်းမှထွေက်ကာ အီမ်သို့ ခြေလျှင် လျှောက်ပြန်သည်။ ကိုရင်မောင်နှင့် သူသူငယ်ချင်းက စက်ဘီး တစ်စီးဖြင့် မလေးတို့ကို ကျော်တက်လိုက်၊ စောင့်နေလိုက် ကျော်တက်လိုက် အစအဆုံး လူရေးပြခဲ့ကြသည်။

အောက်ဆုံး သစ်ပင်ရိပ်တစ်ခုတွင် ကိုရင်မောင်တို့ စက်ဘီး ထောင်၍ စောင့်နေရိုက် မလေးတို့က ဘုန်းကြီးကျောင်းတစ်ကျောင်း၏ မှစ်ပေါက်တက်သို့ ရှိုးကွေ့သွားသည်ကို တွေ့လိုက်ကြရမလေသည်။

“ဟေ့ကောင်.... ဘုန်းကြီးကျောင်းထဲက ဖြတ်ပြန် တော့မယ်ထင်တယ်။ ကျောင်းထဲထိလိုက်ရင်တော့ မကောင်းဘူး။ အခုနေ သွားစကားပြောလေ”

သူငယ်ချင်းက ကိုရင်မောင့်ကို တိုက်တွန်းသည်။ ကိုရင်မောင်ကား သည်အရာမျိုးတွင် အစွမ်းအစ မရှိသွား။

“ငါဘာမြောရမလဲ။ ခုမြင် ခုကြိုက် ခုစကားမြောအားနာစရာ”

“ရည်းစားစကား မမြောနဲ့သီးပေါ့ကွာ။ နာမည်မေးပေါ့။ ဘယ်မှာနေသလဲမေးပေါ့။ မြန်မြန်သွားကွာ။ ဟိုမှာ ကျောင်းထဲ ဝင်သွားတော့မယ်။ စက်ဘီးယဉ်သွား။ ငါ ဒီက စောင့်နေမယ် သွားကွာ.... မြန်မြန်”

ဘုန်းကြီးကျောင်းပေါက် ကုလ္ပာပိုပင်ရိပ်တွင် အရိပ်ခိုနေကြသော မလေးတို့ထံသို့ ကိုရင်မောင် စက်ဘီးနင်းသွားသည်။ မလေးအနီးတွင် စက်ဘီးကိုရပ်လိုက်ပြီး စက်ဘီးပေါ်က မဆင်းပဲ မြေပေါ်သို့ မြေကတစ်ဖက်ထောက်ကာ ကိုရင်မောင် စကားမြောလေသည်။

“နာမည် ဘယ်လိုအော်သလဲ”

မလေးမျက်နှာ နှီရဲသွားသည်။

“ဟို.... ဟို.... ဘယ်မှာနေလဲ....ဟင်”

ဒေါင်းငှံသွားသည်။

အဝါပါလာသော သူငယ်ချင်းက “သွားကြနို့” ဟု မြောကာ မလေးတို့နှစ်ယောက် ကျောင်းထဲဝင်သွားကြလေသည်။ တစ်ချက်ကလေးမှ မကြည့်ရဲတော့ပဲ ကိုရင်မောင်လည်း သူငယ်ချင်းစောင့်နေသည့် သစ်ပင်ဆီသို့ မြေကုန်သုတ် နင်းခဲ့တော့သည်။

“ဟောကောင်.... ဘာတဲ့လဲ”

သူငယ်ချင်းက အော်မေးသည်။ ကိုရင်မောင် မပြဖိုင်း

သူငယ်ချင်းနားသို့ စက်ဘီးအရှိန်လျှော့နှင်းရင်း “တက်”ဟုသာ
ပြောလိုက်သည်။ သူငယ်ချင်းက ဆာင်တန်းပေါ်သို့ တင်ပါးလွှာ
တက်လိုက်ရင်း။

“နာမည်သိခဲ့ရပြီလားကွာ”

“မမယ်မ”

“ဟုတ်လား၊ နာမည်ကလဲတောာဆန်း....၊ အာ ဒီကောင်
အကောင်းမေးတာဘက္ဗာ”

“မသိဘူးကွာ.... မသိဘူးကွာ”

ကိုရင်မောင် စက်ဘီးကို အပြင်းနှင့်ခဲ့သည်။ သူငယ်ချင်းအား
တစ်လျဉ်းတစ်ဖန် နှင့်ခိုင်းရမည်ကိုပင် သတိမရ။

သူငယ်ချင်း အိမ်ဝင်ပိုပြီးနောက် စက်ဘီးနှင့်ထွက်လာ
ကာနီး၌ သူငယ်ချင်းက လုမ်းပြောလိုက်သည်။

“လှတော့ အတော်လှတယ် မောင်၊ မင်းမြောက်မနေရင်
မင့်မမယ်မအကြောင်းကို ငါ ဖုစ်မေးပါမယ်”

စတင် တွေ့ဆုံးကြစဉ်သည် လှပဆွတ်ပျုံဖွယ် ဖြစ်ရပ်မျိုး
မဟုတ်ဟု ဆိုနိုင်လေသည်။ သို့သော်....

“ဟောကောင်.... မမယ်မအကြောင်း ငါ သိခဲ့ပြီ မောင်”

ဘုရားကအပြန် တွေ့ဆုံးခဲ့ပြီးသည်၏ ရက်သတ္တု
တစ်ပတ်ခန့် အကြောတွင် သူငယ်ချင်းရောက်လာကာ အားပါးတရ
ဆိုလေသည်။ ကိုရင်မောင် ရင်ထဲမှာ ဟိုနေ့ကလို ကြောက်ချုံး
ခြင်းမျိုး ဝင်လာသည်။

“ဟုတ်လား၊ နာမည် ဘယ်လိုခေါ်သတဲ့လဲ၊ ဘယ်မှာ
နေသလဲ။ ကျောင်းနေသလား။ ဘယ်နှစ်တန်း....”

“ဒီလို မရဘူးလေ။ ရပ်ရှင်ပြု၊ ဉာဏ်းတန်းမှာ ထမင်း
ပေါင်းကျွဲး”

“ငါမှာ ပိုက်ဆံမှုမရှိပဲကွာ”

“ရအောင်ရှာလေ။ ဒါမင့်ကိစ္စပဲ”

ကိုရင်မောင် လုံချည်တစ်ထည် ရောင်းလိုက်ရလေသည်။
သို့ဖြင့်ပင် လေးခင်ခင်ဟူသော မလေး၏အမည်။ ခုနှစ်တန်း
ကျောင်းသူဟူသော ဂုဏ်ဖြပ်နှင့်တစ်ကွဲ နေရပ်၊ ကျောင်းတို့ကို
သိခွင့်ရခဲ့လေသည်။

သည့်နောက်ပိုင်းတွင် ကိုရင်မောင်သည် မလေး၏
ကျောင်းသို့ နှေ့လယ်ကျောင်းဆင်းချိန်တွင် စက်ဘီးဖြင့် သွားတတ်
လာသည်။ မလေးအီမံရှုံးမှုလည်း ဉာဏ်ဖောက်တွင် ခေါက်တူး
ခေါက်ပြန် စက်ဘီးနှင့်တတ်လာသည်။ သည်နှစ်ခုထက် ပို၍
ဘာမှ မဆက်ရဲသေး။ ပြီးရိပ်ပြီးယောင် မျက်လုံးများဖြင့်
အကြည်ချင်း ဆုံးကြသည်ကလွှဲ၍ စကားတစ်ခွန်း မဆိုဖြစ်သေး။

သို့သော် အခြေအနေ ထူးမြားလာသည်က မလေးသည်
ကျောင်းကားဖြင့် ကျောင်းတက်လာသည်။ ကျောင်းသူတွေကို
ဝင်ခေါ်သော ကျောင်းကားကြီးသည် ကိုရင်မောင်တို့ရပ်ကွက်၊
ကိုရင်မောင်တို့ အီမံရှုံးမှ မနက်တိုင်း ဖြတ်ဖြတ်သွားသည်။ ဒါကို
သိလိုက်သော ကိုရင်မောင်သည် ကျောင်းကား အီမံရှုံးမှ

ဖြတ်သွားချိန်ကို အမိအရယူကာ အီမ်ရှေ့သို့ ထွက်၍ စောင့်သည်။ သည်လိုနှင့် ကျောင်းပွင့်သော နံနက်တိုင်း နံနက်တိုင်း ကိုရင်မောင် နှင့် မလေးတို့ အပြီးခြင်းလဲလှယ်နှုတ်ဆက်ခွင့်ရသည် အခြေထိ တိုးတက်လာခဲ့သည်။ တစ်ဖက်လမ်းဆီမှ ကားသံကြားလျှင် ကိုရင်မောင် အီမ်ရှေ့သို့ ထွက်ပြီ။ မလေးသည်လည်း ကိုရင်မောင့် အီမ်ဘက်ကျသော ခုံတန်းနောက်ဆုံးအစွမ်းတွင် မှန်မှန်ထိုင်တတ် လာကြောင်း ကိုရင်မောင် သီဇနပြီ။ ညနေကျောင်းဆင်းချိန်တွင် ကိုရင်မောင်သည် စက်ဘီးဖြင့် မလေးကျောင်းဘက်သို့ သွား စောင့်သည်။ ကျောင်းကားသည် မလေးကိုကြို၍ ထွက်လာသည်။ ကျောင်းကားက မြှုတဲ့ရှိ အမြားရပ်ကွက်များသို့ပို့ပေးပြီး မလေးတို့ အီမ်ကို နောက်ဆုံးမှပို့သည်။ ကိုရင်မောင်အကြိုက် တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်ရပ်ကွက်ဝင် တစ်ရပ်ကွက်ထွက်။ ကား မောက်မှ စက်ဘီးကို ခြေကုန်သုတ်နင်းကာ လိုက်ရသည်။ ကားကို စက်ဘီးဖြင့်လိုက်ခြောင်းကြောင့် ကိုရင်မောင် မသက်သာ။ သို့သော် လမ်းချိုးအကွဲမှာ ပေါ်လာတတ်သော ကားနောက်ဆုံး ခုံတန်းဆီက မလေး၏ အပြီးကို တွေ့လိုက်ရသည် ဆုံးလျှင် စက်ဘီးခြေနင်းကွင်းပေါ်က ခြေထောက်များမှာ အင်အားအပြည့် ပြန်ရသွားလေသည်။ တစ်ခါတစ်ရုံ ကားထွက်လာမည့်နေရာက စောင့်၊ တစ်ခါတစ်ရုံ ကားဝင်သွားမည့် နေရာက စောင့်၊ ကိုရင်မောင် ကျွမ်းကျင်လာသည်။ နောက်ဆုံး မလေးတို့အီမ် ဘက်သို့ ကားချိုးကွဲဝင်သွားတော့မှ တစ်နှုတာ၏ နှုတ်ဆက်

အပြီးကို ရယူကာ ကိုရင်မောင် အိမ်ပြန်သည်။

ကိုရင်မောင် အိမ်ပြန်ရောက်ချိန်မှာ ကျောင်းဆင်းချိန်နှင့်
တစ်နာရီကျော် ကွာခြားနေတတ်သည်။

သူငယ်ချင်းကာပင်....

“မင်း ကမ္ဘာအိုလံပစ် ပြိုင်ပွဲမှာ စက်ဘီးဝင်ပြိုင်လို့ပြီ။
တစ်ကမ္ဘာလုံးမှာ မင်းဟာ အမောအဇ္ဈား ချုန်ပိုယ်ဖြစ်နေပြီကွဲ”
ဟု ပြောလာပေပြီ။

မလေးနှင့် ကိုရင်မောင်တို့၏ အနီးစပ်ဆုံးနှင့် အမြင့်
မားဆုံး ဆက်သွယ်မှု ပထမအဆင့်။



“ကျွန်တော်မှာ မလေးဆိုတဲ့ ချစ်သူရှိခဲ့ဖူးတယ်လို့ ပြောလိုက်
ရင်လဲပြီးပါတယ်လဲ။ ဒါပေမယ့် ကျွန်တော် ရှစ်တန်းကျောင်းသား
ဘဝမှာကတည်းက မလေးကိုချစ်ခဲ့မိတာ။ စတွေ့ပုံလေးတွေ
ပြောပြချင်တာကြောင့် အတ်လမ်းကို ဒီက စလုန်တာပဲဖျား။
ကျွန်တော်တို့ ဖတ်ရတဲ့ ဝဇ္ဇာတွေထဲက လိုတော့ လူလှပပလေး
လွမ်းမောဆွတ်ပုံးစရာလေး မဟုတ်ပါဘူးနော်။ ဆရာ ကြားခဲ့တဲ့
အတိုင်းပဲ ပေါ့တီးပေါ့ရွှေတဲ့ ရယ်စရာကောင်း မနေဖူးလား”

ဦးရင်မောင်က ရီဝေါ့ဗျာ ပြီး၍ ဆိုလေသည်။

“ဆရာကိုယ်နှီးကော် ဒီအတ်လမ်းအစကို အဓလိ
ပြန်ပြောတဲ့နေရာမှာ ရယ်ချင်နေသလား။ မန္တားမန်ပ်အရွယ်ကို ပြန်

တွေးပြီး ရယ်ချင်နေလို့လား”

ကျွန်တော် သူ့ကို စေ့စွဲကြည့်၍ မေးလိုက်သည်။ သူ ဘာမှမဖြော်၍ ကျွန်တော် ဆက်ပြောလိုက်သည်။

“စတင်တွေ့ဆုံးကြရုံးကို အစချိလိုက်ကတည်းက ဒီ အတိတ်လေးကို ရထိ ဆရာအသေးစိတ်မှတ်မိနေတယ်။ တသသ ဖြစ်နေတယ်ဆိုတာ ကျွန်တော်သိလိုက်ပြီ။ ဒါကြောင့် ဒီအတ်လမ်း အဖွင့်ဖြစ်ရပ်ကို ကျွန်တော် မရယ်ချင်ပါဘူး။ ပေါ့တီးပေါ့ရွတ် လို့လ မထင်ဘူး။ အလွန်ရိုးစင်းပြီး လွမ်းစရာကောင်းတဲ့ အဖြစ် ကလေးပဲ”

ဦးရင်မောင်၏ နှုလုံးသားကို ကျွန်တော် ရိုက်ပုတ်ရာ ရောက်သွားပြီဟု သိလိုက်သော်လည်း ယင်းအတွက် ကျွန်တော် စိတ်မကောင်း မဖြစ်တော့။ သူ့အတ်လမ်းကို သိလိုစိတ်ကသာ များနေသည်။

ဦးရင်မောင် လျော့ရွှာ ပြီးသည်။

“အင်း.... ဆရာဟာ ကျွန်တော့ထက် ငယ်ပေမယ့် ကျွန်တော့ထက် ပိုပြတ်သားတယ်။ ကျွန်တော်က ဆရွဲလို့ မပြတ်သားလို့ ခုက္ခရောက်ခဲ့ရတာ”

“နော်းလေ ဆရာ၊ ခုက္ခရောက်တဲ့အထိ မရောက်သေး ငင်မှာ ကြားထဲက အဖြစ်အပျက်တွေ ရှိသေးတယ်လေ”

“ကျွန်တော် ဆက်ပြောမှာပါ”



၁၁၁

ကိုရင်မောင် ဆယ်တန်းရောက်သည့်နှစ်မှာပင် ကိုရင်မောင်နှင့်
မလေးတို့ ချစ်သူဘဝသို့ ရောက်ခဲ့ကြလေသည်။ ထို့ကြောင့်
စတွေခဲ့သည့်မှ အပြန်အလှန် အသီပေး လက်ခံသည့်အချိန်ထိ
တစ်နှစ်ကျော်ကြာခဲ့သည်။ တစ်နှစ်ကျော် ကာလပတ်လုံး
သံယောဓိကိုယ်စိတိ ထိန်းသိမ်းမွေးမြှုပ်နည်း။ တည်ဆောက်ခဲ့ကြ
သည်ဟု ဆိုရပေမည်။

ဒါကို မလေးအိမ်က ဂိုးတိုးရှိတ်တိတ်သိသည်။ မလေးတို့
မိသားစုမှာ မလေးသည် အထွေးဆုံးဖြစ်သည်။ မိသားစုမှာ
ဆွဲမျိုးသားချင်းအသိက်အမြှုပြုကြီးမားသော မိသားစုအလယ်တွင်
ရင်မောင်ဟူသော ကောင်လေးတစ်ယောက်အတွက် မလေးကို

လူကြီးများက စိုးရိမ်ပုပန်ခြင်း မရှိကြ။ သွေနှစ်သင်ဆုံးမနိုင်စွမ်း အရှိန်အဝါ များပြားသည်မို့ မသိလိုက်မသိဘာသာ နေခဲ့ကြ လေသည်။ သဘောတူ မတူအထိ ပြောကြရအောင်ကလည်း ကိုရင်မောင်နှင့် မလေးတို့မှာ စာချင်းသာ အဆက်အသွယ်ရှိရှိက သေးသည်။ ကိုရင်မောင်သည် အရေးထားစရာ ပြသုနာတစ်ခု မဟုတ်ဟု မလေး၏မိသားစုက တွက်လိုက်ကြသည်။

သို့ဖြင့်ပင် ကိုရင်မောင် ဆယ်တော်းအောင်သည်။ မန္တေသား တူဂျာသို့လ်သို့ ဆက်တက်သည်။ ထိုစဉ်က အမိကဘာသာစနစ် မဟုတ်၊ ဘာသာကွဲစနစ်။ ကိုရင်မောင်သည် ဝိဇ္ဇာဘာသာတွဲ အဖြစ် သမိုင်း၊ သချိုာနှင့် လောကျစာတွဲ ယူလိုက်သည်။ စင်စစ် ကား ဖြစ်သင့်သည်မှာ သချိုာယူလျှင် လောကျစ်နှင့် ဘောဂေါဒ ယူရမည်။ သမိုင်းယူလျှင် စိတ်ကြိုက်မြန်မာစာနှင့် လောကျစ် ယူရမည်။ ကိုရင်မောင်က သမိုင်းလည်း ပါသည်။ သချိုာလည်း ပါသည်။ ဝိဇ္ဇာဘာသာတွဲ စစ်စစ်လည်း မဟုတ်၊ သိပ္ပါတွဲ စစ်စစ်လည်း မဟုတ်။

ထိုနှစ်မှာပင် ကိုရင်မောင့်ဖစ် အလုပ်ပြောင်းရွှေ့သော ကြောင့် မိသားစု တစ်စုလုံး ရန်ကုန်ပြောင်းသွားကြသည်။ တူဂျာသို့လ် အိုင်အေး ပထာမနှစ် တက်လက်စ ကိုရင်မောင်သည် အဘွားနှင့်အတူ မန္တေသားမှာ နေရစ်ခဲ့ရသည်။ မိသားစုနှင့် ခွဲနေရခြင်းကတစ်ကြောင်း၊ အိုင်အေး ပထာမနှစ် သချိုာတန်းကို လစ်၍ မလေးကျောင်းကို သွားသွားနေခဲ့ရသည်က တစ်ကြောင်း၊

နုတိကတည်းက သရီးရှာကို မသန်ရသည့်အထဲတွင် အဂိုလိုပ်
ဘာသာဖြင့် သင်ရသည်က တစ်ကြောင်းတို့ကြောင့် ကိုရင်မောင်
အိုင်အေ ပထမနှစ်ကို သရီးရှာဘာသာ နှစ်ဆယ့်သုံးမှတ်ဖြင့်
အကျကြီး ကျေလေသည်။

လိုနှစ်က ရပ်ကွက်ထဲမှ ဆယ်တော်းအတူအောင်ပြီး
တရ္တာသို့လိုအတူတက်ရသူများအားလုံး ကိုရင်မောင်မှတစ်ပါး
စာမေးပွဲအောင်ကြသည်။ သူတို့ အားလုံး၏ ဘာသာတွဲမှာလည်း
ကိုရင်မောင်လို ဂိမ္မာမက သိပ္ပါမကျ၊ သရီးရှာ၊ သမိုင်း၊ လောကျစ်
မဟုတ်။ ဂိမ္မာတွဲစစ်စစ် စိတ်ကြိုက်မြန်မာစာ၊ သမိုင်း၊ လောကျစ်။

အမြိုအနေ အရပ်ရပ်က ကိုရင်မောင့်ကို စာမေးပွဲကျရန်
ပို့ဆောင် ထောက်ကူနေကြသည်။

ကိုရင်မောင် စာမေးပွဲနှစ်ခု ကျသည်ဟု ဆိုရမည်။

အရင်က ဖြူသည်၊ မည်းသည် ဘာမှ ဝင်မစွက်ခဲ့သော
လူကြီးများသည် ရပ်ကွက်ထဲတွင် သိသိသာသာ တစ်ယောက်
ထိုးတည်း၊ ကိုရင်မောင် အိုင်အေ ပထမနှစ် ကျကျနှစ်ရံခဲ့သော
ထိုအခါကျမှ မလေးကို အတည်အလင်းချုပ်ရှုယ်လိုက်ကြသည်။
ထိုအခါ မလေးသည် ကိုရင်မောင့်အပို့ 'မျှူးသက' ဖြစ်သွားပေပြီ။
စာချင်း အဆက်အသွယ်တွင် သူငယ်ချင်းလိပ်စာ၊ လျှို့ဝှက်
လိပ်စာများကို ကိုရင်မောင် အသုံးပြုရပြီ။

သည်လိုဖြစ်နေစဉ်တွင် အဆိုးလား အကောင်းလား
မပြောနိုင်သော အကြောင်းတစ်ခု ဖန်လာသည်။

ကိုရင်မောင် စာမေးပွဲအမှတ်စာရင်းက စလေသည်။
 သချို့ နှစ်ဆယ့်သုံးမှတ်ဖြင့် စာမေးပွဲ ကျခဲ့သော်လည်း
 ကျိန်ဘာသာတွေ အားလုံးမှာ ကိုရင်မောင် အောင်မှတ်ရခဲ့သည်။
 ကျိန်ဘာသာတွေအနက် လောဂျစ်။ ထိုစဉ်က တဗ္ဗားမောင်
 မြောက်ဆယ့်ရှစ်မှတ်ရသည်။ ဂုဏ်ထူးအမှတ်။ ထို့ကြောင့်
 ကိုရင်မောင့်ကို သက်ဆိုင်ရာမှ ဖီလိုဆိုပါ (ထိုစဉ်က သဘာဝတွေ
 မောင်) အမိကဖြင့် ရန်ကုန်တဗ္ဗားသို့လ် ဝိဇ္ဇာ ပထမနှစ် တက်ရောက်
 ခွင့်ပြုလိုက်သည်။ အမိကဘာသာစနစ် စတင်သည့်နှစ်။

မိသားစုကလည်း ရန်ကုန်သို့ ပြောင်းကြပြီ။

သည်မှာကလည်း တစ်ယောက်ထိုးတည်း ဆိုင်အောင်
 ပထမနှစ် ကျရှုံးထားသည်။ မလေးအိမ်ကလည်း မကြည်ဖြူ။
 မနှစ်မြို့။

“ရန်ကုန်တဗ္ဗားသို့လ် တက်ခွင့်လည်းရတယ်။ အဖေတို့
 ကလဲ ရန်ကုန်ပြောင်းခဲ့တော့လို့ ခေါ်တယ်။ ကျိန်တော်ကလဲ
 အရပ်ထဲမှ စာမေးပွဲကျသူ ဖြစ်နေတယ်။ အကြောင်းကြောင်းတွေ
 ကြောင့် ရန်ကုန်ဆင်းတော့မယ်လို့ ကျိန်တော် ဆုံးဖြတ်
 လိုက်တယ်”

ဦးရင်မောင်မှာ ကုန်လွှန်ခဲ့သော ကာလများတွင် နှစ်မြို့
 ကျရောက်နေလေသည်။

“ရန်ကုန်သွားတော့မယ့်အကြောင်း မလေးကို စာနဲ့
 အသိပေးလိုက်တယ်။ သွားကာနဲ့မှာ စကားပြောရင်း တွေ့ပါရမဲ့

လို့ ခွင့်တောင်းလိုက်တယ်လေ။ ဒီလိုနဲ့ မသွားခင် တစ်ရက်မှာ မလေးတို့ကျောင်းပဲ၊ မြောက်ဘက် လမ်းကေးက ခေါက်ဆွဲဆိုင် လေးတစ်ဆိုင်မှာ ချိန်းတွေ့ကြတယ်။ အဲဒီအကြိမ်ဟာ မလေးနဲ့ ကျွန်းတော် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ချိန်းတွေ့ခြင်းပါပဲ”

ဝွေဗြာတစ်ပုဒ်။ အာတ်လမ်းတစ်ခုအနေဖြင့် ယခုအထိ ဖိတ် ဝင်စားစရာ မကောင်းလှသေးသော်လည်း ပုဂ္ဂိုလ်ရင်းဆွဲလိုက်၍ နားထောင်လက်စနှင့် ကျွန်းတော် ဆက်၍ နားထောင်ရလေသည်။ ဖိတ်ဝင်စားစရာ တစ်ခုတော့တွေ့လာရလိမ့်မည်ဟုလည်း ကျွန်းတော် မြှော်လင့်ထားသည်။

ကိုရင်မောင်နှင့် မလေးတို့ ခေါက်ဆွဲဆိုင်မှာ ချိန်းတွေ့သော ခွဲခွဲသူတဲ့ဆက်ခန်းမှာလည်း ဘာနဲ့ ထူးထူးမြားမြား ပြောပလောက်အောင် မရှိပြန်။

မှာထားသော သီချက်ခေါက်ဆွဲနှစ်ပွဲမှာ အရာမယွင်း။

ဟင်းချို့ချိန်းပင် နေရာမရွှေ့။

အေးစက်နေသော ခေါက်ဆွဲပန်းကန်လေးတွေ့ကို အလယ်မှာထားလျက် နှစ်ယောက်သား စကားမပြောနိုင်ဘဲ တိတ်ဆိတ်စွာ ထိုင်ကြသည်။

ပထမဆုံးအကြိမ် နှစ်ယောက်တည်း ချိန်းတွေ့ခြင်း ဆိုသောအသီကြောင့် ရင်ဖို့နေကြသည်။ နောက်တစ်နေ့မှာ တစ်နယ်စီ ဝေးကြရတော့မည် ဟူသောအသီကြောင့်လည်း ရင်ထဲမှာ နာကျင်နေကြသည်။

ကိုရင်မောင်လည်း ဘာပြောရမှန်းမသိ။ မလေးလည်း ဘာပြောရမှန်းမသိ။

“ရောက်ရောက်ချင်း စာရေးလိုက်နော်။ စာအိတ်ထောင့်မှာတော့ ဘာမှမရေးနဲ့။ အိမ်က သိသွားလိမ့်မယ်”

“အိမ်လိပ်စာနဲ့ပဲလား ဟင်....”

“လောလောဆယ်တော့ အိမ်လိပ်စာနဲ့ပဲ ရေးလေး။ နောက်မှ သူငယ်ချင်း တစ်ယောက်ယောက်လိပ်စာ ပေးမယ်။ မလေးလဲ ဘာလုပ်ရမှန်း မသိဘူး”

“တစ်နှောကျရင်တော့ အိမ်က သဘောတူရမှာပေါ့....နော်မလေး”

“အင်းပေါ့”

“အစကတော့ ရန်ကုန်သွားချင်တယ်။ အခု မသွားချင်တော့ဘူး။ စာမေးပွဲကျလိုက်တာ သိပ်ဆိုးသွားတာပဲမလေး”

“ရန်ကုန်တ္ထာသို့လိမှာ စာကြိုးစားပေါ့အစ်ကိုမောင်”

စာထဲတွင်သာ ဖတ်ခဲ့ရသော ‘အစ်ကိုမောင်’ ဟူသည့်အသုံးအနှစ်းကို မလေးနှုတ်မှ ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်လေသည်။

“မလေးအိမ်က ဘာပြောကြေးသေးလဲ”

“ပြတ်သွားပြီလို့ မလေး ပြောထားတယ်။ ဘာဓာမမေးတော့ဘူး”

“ရောက်ရောက်ချင်း စာရေးလိုက်မယ်။ မလေးလဲ

ချက်ချင်း စာပြန်နော်”

မလေးထံမှ စကားသံ မကြားရတော့။ ခေါင်းငှုံးထားသည်။ ကြည့်နေရင်းမှာပင် ခေါက်ဆွဲပန်းကန်ဘား စားပွဲပေါ်သို့ မျက်ရည်နှစ်ပေါက် ကျေသွားသည်ကို တွေ့လိုက်ရလေသည်။

“မင့်ပါနဲ့ မလေးရယ်။ ကျောင်းပိတ်ရက်ကျူ ပြန်လာခဲ့မှာပါ”

မလေး၏မျက်ရည်သည် ချစ်သုတိ၏ ရင်းနှီးပွင့်လင်းမှုကို ဖြစ်ပေါ်စေလေသည်။ ကိုရင်မောင် ရင်ထဲမှာ ဆိုနေရင်းကပင် ပြောရဲဆိုရဲရှိလာသည်။

“သွားတဲ့သွားထက် ကျေန်နေတဲ့သွားက ပိုပြီး လွှမ်းရတယ်”

“မင့်ပါနဲ့ မလေးရယ်”

“ဘူတာရုံ လိုက်ပို့ချင်တယ်”

“မပို့နဲ့မလေး၊ အောင်က သိသွားလို့ ခုက္ခာရောက်နေမယ်။ ပြီးတော့ ရထားက ထွက်သွားရော၊ ဘူတာရုံမှာ မလေး ကျေန်ခဲ့တာကို မြင်ရရင် ကိုယ် ဖြေလို့ရတော့မှာ မဟုတ်ဘူး”

“စာရေးနော် အစိုက်မောင်”

“ရေးမှာပေါ် မလေးရယ်”

“သွားကြခို့၊ မလေး သိပ်ပိုမိုတော့မယ်”

ခေါက်ဆွဲပန်းကန်အနီး စားပွဲပေါ်တွင် ကျေနေသော မလေး၏ မျက်ရည်တို့ကို ကိုရင်မောင် ကြင်နာစွာ၊ သတိတရ ဖြစ်စွာ သုတ်ယူခဲ့သည်။

ရန်ကုန်အရောက်ထိ မစောင့်။ ကိုရင်မောင်သည် ရထား
ပေါ်မှာပင် စားသောက်ခန်းတွဲ စားပွဲတွင်ထိုင်ကာ တစ်လမ်းလုံး
မလေးထံသို့ စာရေးရင်း လိုက်ပါလာခဲ့လေသည်။

သတိရမကြာင်း၊ လွှမ်းဆွတ်ကြောင်း၊ ခွဲခွာရသည့်
အတွက် ထိခိုက်ခဲစားရမကြာင်း၊ မလေးကသာ သစ္စာရှိစွာ စောင့်
ပါမည့်အကြောင်း။





“အချစ်အတ်လမ်းတော့ အချစ်အတ်လမ်းပါဗျာ။ ဒါပေမယ့်
ကျွန်တော့အတ်လမ်းကို ဝွှေ့ရေးဆရာ တစ်ယောက်ယောက်က
အချစ်ဝွှေ့တစ်ပုဒ်အဖြစ် ရေးမယ်ဆိုရင်တော့ အထောက်ကို သိဂါရ
ရသချို့တဲ့တဲ့ဝွှေ့ ဖြစ်လာမှာပဲ။ ဟုတ်ဖူးလား ဆရာ”

“ဒါတော့ ကျွန်တော်လဲ မပြောတတ်ဘူး။ ကျွန်တော်ကာလဲ
အချစ်ဝွှေ့ရေးမယ့် စာရေးဆရာမှ မဟုတ်တာ။ အဲ ဝွှေ့ဆရာ
လက်ထဲရောက်သွားရင်တော့ သူ့အမွမ်းအမဲတွေ ဘာတွေနဲ့ ဝေဆာ
ဆာဆာ ဖြိုင်ဖြိုင်ဆိုင်ဆိုင် ဖြစ်ချင်ဖြစ်သွားကောင်း ဖြစ်သွားနိုင်
ပါတယ်”

ဦးရင်မောင်က ဇြာက်သွေ့စွာ ရယ်ပြန်လေသည်။

“ကျွန်တော်အဖို့ရာတော့ ကာယကံရှင်မို့လား မသိဘူး။ ဒီအတိုင်း ရိုးရိုးစင်းစင်းလေး ဖြစ်နေတာကိုကပဲ အပြည့်စုစုံ ပန်းချီကားတစ်ချပ် ဖြစ်နေပြီ”

“ထားပါတော့ပျော်။ ဒါက ဝတ္ထုရေးဆရာနဲ့ ဆိုင်တဲ့ အပိုင်းပါ။ အခု ကျွန်တော်တို့နှစ်ယောက်ရဲ့ တာဝန်က ဆရာအနေနဲ့ ဆက်ပြောဖို့၊ ကျွန်တော်အနေနဲ့ ဆက်နားထောင်ဖို့ ဒါပဲ မဟုတ်လား”

“ဆရာက ကျူးကာမဟုတ်ပဲ သတင်းထောက်လုပ်ဖို့ ကောင်းတယ်”

ဦးရင်မောင်သည် သူ့ဘာသာသူ ရယ်စရာလုပ်ကာ ‘အနာ’ ကို သက်သာရာရကြောင်း ရှာကြိနေသည်ဟု ကျွန်တော် ထင်မြို့သည်။

စစ်တွေ့၏ ညည်သည် ပို၍ သီပ်သည်းနက်ရှိုင်းနေပြီ။ ပင်လယ်ကို ဖြတ်သောလေသည် ကျွန်တော်တို့ အဓန်းထဲသို့ တစ်ချက် တစ်ချက် အရိုန်ပြင်းပြင်း ဝင်လာတတ်သည်။



ရန်ကုန်သို့ ပြောင်းရွှေခဲ့ခြင်းသည် ကိုရင်မောင့်အတွက် ချစ်သော မလေးနှင့် စေးကွာရခြင်းမှတစ်ပါး ကောင်းသောပြောင်းခြင်းဟု ဆိုနိုင်လေသည်။

ပထမဦးစွာ ကိုရင်မောင့်ပညာရေး သီသီသာသာ

ပြောင်းလဲသွားသည်။

ရန်ကုန်တ္ထားသို့လ် ပရီဂါဏ်၏ ကြီးမားကျယ်ပြန်၊ မမဲ့အားသော အဆောက်အအုံကြီးများနှင့်အတူ နဖူးတွေ၊ ချုံးတွေ၊ လိုက်ရသော အတွေ့အကြော်သစ်က ကိုရင်မောင့်ကို စိန်ခေါ်သည်။ အိုင်အေပထမနှစ်ကျခဲ့သော အနာကာလည်း အခံရှိပြီးသား ဖြစ်လေရာ ကိုရင်မောင် စိတ်ထဲ မောင်းတင်လိုက်တော့သည်။

မိသားစုနှင့်အတူနေရသောကြောင့်လည်း ကိုရင်မောင့် စိတ်များ လန်းဆန်းလာခဲ့သည်။ “ရန်ကုန်တ္ထားသို့လ်ကျရင် စာကြိုးစားနော်”ဟူသော မလေးမှာလိုက်သည့် စကားကလည်း ကိုရင်မောင့်အတွက် မောင်းနှင့်အားတစ်ခု။

သို့ဖြင်ပင် ပထမနှစ်၊ ဒုတိယနှစ်၊ ကျောင်းဝိတ်ရက်များမှာ ကိုရင်မောင် မလေးရှိရာ မပြန်ဖြစ်။ ထို့ကြောင့် ရန်ကုန်ပြောင်းပြီး ကတည်းက ကိုရင်မောင်နှင့် မလေးတို့ စာချင်းအဆက်အသွယ် မှတ်စီးပါး တစ်ခါမှ မတွေ့မဆုံးဖြစ်ကြ။

သို့သော် ကိုရင်မောင်၏ ‘ပိုယောဟိုပို့ပြုယောကောခုကျွာ’ ကို အဘက်ဘက်မှ ကယ်တင်ကုစားပေးမည့်သူတစ်ယောက် ပေါ်လာလေသည်။ သူကား ကိုရင်မောင့်ဘဝတွင် မိဘနှစ်ပါးမှ လွှဲလျှင် အားအထားရဆုံးဖြစ်သော ဆရာတိုးမင်းဆွေပင်တည်း။

“ဆရာတိုးမင်းဆွေဟာ ကျွန်တော်အတွက် အရိပ်အာဝါသ သာမက ရှေ့ခရီးတစ်ထောက်ကိုဆက်ဖို့ စွန်အားသစ်တွေကိုပါ ပေးစွမ်းနိုင်တဲ့ ညောင်ပင်ကြီးတစ်ပင်ပါပဲဖျား”

သုံးပွင့်ဆိုင် အတ်လမ်းထဲက တတိယပုဂ္ဂိုလ်ကို
ကိုရင်မောင်က ဤသို့ အချိုးနိခါန်းဖွင့်ကာ အတ်လမ်းထဲသို့
ခွဲသွင်း လာလေသည်။

“ဒုတိယနှစ်ရောက်လာပေမယ့် ကျွန်တော်မှာက အားငယ်
တုန်းပဲ။ ရှင်ကျိုးရောက်တဲ့သက်တမ်းနဲ့ ကျောင်းသားသက်တမ်းက
အတူတူပဲလေဥာ့။ ကျောင်းမှာ ကျွန်တော်က မိတ်ဆွေ
သူငယ်ချင်းလဲ မရှိဘူး။ မန္တာလေးကနေ အင်တာအကျလာတယ်
ဆိုတဲ့အခံ၊ အဲဒီစာမေးပွဲကျိုးမြင်းကြောင့် ရှစ်သူနဲ့ ဝေးခဲ့ရတယ်
ဆိုတဲ့အခံ၊ အားငယ်စိတ်ဓာတ်အခံလေးတွေနဲ့ ညီးနှမ်းနေတဲ့
ကျွန်တော်အပေါ်မှာ ဆရာတိုးမင်းဆွေဟာ အားသစ်တွေ လောင်း
ပေးခဲ့တယ်”

“ဆရာတိုးမင်းဆွေက ဘယ်ကလဲ”

“ကျွန်တော်တို့ ဌာနကပဲလေး။ ကျွန်တော် စက်ကင်း
ယီးယားမှာ ဆရာက ကျိုးတာသက် ၅ နှစ်လောက်ရှိနေပြီ။
အဲဒီတုန်းက ဆရာဟာ မာစတာဆက်တက်နေတုန်း။ ကျွန်တော်
ကျိုးတို့ရိုယယ်ကျတဲ့အခန်းမှာ ဆရာက သင်တယ်”

ဆရာတိုးမင်းဆွေ၏ ရပ်ပုဂ္ဂိုလ်ကို ကျွန်တော် စိတ်မှန်းဖြင့်
မြင်ကြည့်သည်။ ကျွန်တော်လူကို အားသစ်တွေ လန်းဆန်း
ဆစည်လာအောင် ထိုဆရာတိုးမင်းဆွေ အဘယ်သို့ ကိုင်တွယ်လေ
သနည်း။

“ကလပ်စ်ထဲမှာ အမြိုတမ်းညီးငယ်နေတဲ့ ကျွန်တော်ကို

ဆရာ သတိထားမိဟန်တူပါရဲ။ ကလပ်စီးချိန်မှာ ဆရာတွေ
အစိန်းထဲက သူစားပွဲဆီ ကျွန်တော်ကို ခေါ်သွားတတ်တယ်”

■
“တိုင်ဟေ့.... မောင်ရင်မောင်၊ လွယ်အိတ် အဲဒီမှာ ချိတ်ထား၊
စီးကရက်သောက်ဦးမလား.... ရော့”

“ကျွန်တော် ဆေးလိပ်မသောက်တတ်ဘူး ဆရာ”

“တယ်ဟုတ်ပါလား။ မမယ်မက ဆေးလိပ်မသောက်ရလို့
ပညာတ်ထားသလားကျ ဟား.... ဟား”

ဦးမင်းဆွဲက ရယ်ရယ်မောမောဖြင့် ကိုရင်မောင့်ဝေအနာ
ကို တီးခတ်ကြည့်လိုက်သည်။ ကိုရင်မောင် အနေကြို့နေ
သလောက် ဆရာအသွောင်က တက်ကြွေ့လင်းလှသည်။

“ပြောစမ်းပါကွာ။ မမယ်မက ဘယ်မှာလဲ ဆရာလဲ သိရ^၅
တာပေါ့။ ဘယ်မေဂျာကလဲ၊ ဘယ်နှစ်ကလဲ”

“မ.... မဟုတ်ပါဘူးဆရာ”

“ဘာမဟုတ်တာလဲ မောင်ရင်မောင်ရဲ့”

“မသိဘူးဆရာ”

“အေး.... အဲခါ အကောင်းဆုံးပဲ”

“ခင်ဗျာ”

“မနက်က ဆရာတို့ ဆိုခရေးတီးအကြောင်းသင်တယ်
မဟုတ်လား၊ ဆိုခရေးတီးက ကျွန်ုပ်သိသည်မှာ တစ်ခုတည်းသာ

ရှိ၏။ ထိုအရာကား ကျွန်ုပ် ဘာမှမသိသေး ဟူသော အရာ ပင်တည်း..... တဲ့လေ။ အခု မင်းဟာ အနိဉုံးဆုံးတော့ ဂရိ တွေးစော်ရှင်တစ်ယောက်ရဲ့ လမ်းစပ်မှာ ရပ်မိန္ဒြုပြီ။ ရှုံးဆက်ပြီး သိမြဲပဲ လိုတော့တယ်။ မင်းကလဲ မသိခြင်းက စတာကိုးကွဲ၊ မင်း တွေးစော်ရှင်ပဲ”

ကိုရင်မောင် ပြီးမိတော့သည်။

“ကဲ.... ဆိုစမ်း ငါတပည့်၊ မင်းဘာကြောင့် ညီးငယ်နေတာလဲ”

ဆရာက စကားကို ချက်ချင်း လမ်းပြောင်းလိုက်သော ကြောင့် ကိုရင်မောင် အဖြောက်သွားသည်။ သို့သော် ထူထည် အားကြီးသော ဆရာမျက်လုံးမှ အကြောင်နာ အခင်မင်စိတ်တို့က ကိုရင်မောင့်ထံ ကူးပျုံသွားလေသည်။

“ငါတပည့်.... မင်းကို ဆရာ သတိထားမိတဲ့ ကြောပြီ။ ပထမဆုံး သတိထားမိတာကတော့ မင်း ကျွဲ့တိုရိုယယ် အဖြေ လွှာက စတာပဲကွဲ။ ခုံနှံပါတယ် ပဲ နှစ်ဆယ့်သုံး အဖြေလွှာမှာ တဗြား အဖြေလွှာတွေနဲ့မတူတဲ့ ထူးမြားချက်ကို ဆရာ တွေ့လိုက်ရတယ်။ ဒါဟာ တွေ့သို့လ်ဆရာတို့ရဲ့ စူးရှုသော မြင်တတ်မှုဆိုပါတော့ကွာ”

ကိုရင်မောင် တိုတ်ဆိုတို့ရာ ရှိနေသည်။

“မင်း မှတ်မိသေးလား၊ မင်းတို့ ဒုတိယနှစ်သမားတွေရဲ့ ပထမဆုံး ကျောင်းဖွင့်စ ကျွဲ့တိုရိုယယ်မှာ ‘မိုင်လေးတပ် တွေး

ခေါ်ရင်များ၏ အယူအဆကို သုံးသပ်ပါ'လို မေးထားတယ်။ သူများတွေကတော့ ရော လေ၊ မီး အမြစ်စံ စဉ်းစားတဲ့ အတွေး အခေါ် အကြောင်းတွေကို တည့်တည့်ရှင်းရှင်းပဲ ရေးထားတယ်။ မင်း အန်းဆာဖေပါမှာကျတော့....”

ကိုရင်မောင် မှတ်မိသည်။ ထိုစဉ်က သူဖြေပုံကို ဆရာ ကြိုက်မှုကြိုက်ပါမလားဟု တထိတိထိတ် ဖြစ်ခဲ့ရသေးသည်။

“မှတ်မိလားတဲ့ပည့်၊ မင်းက အာရုံမိုင်းနားဒေသရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဖွဲ့စည်းပုံတွေကို အသေးစိတ် စရေးတယ်။ ကျွန်ုပ်ရှင်းရှင်းစနစ်အကြောင်း၊ ပင်လယ်ဆိပ်ကမ်း ကူးသန်းရောင်းဝယ်ရေးအကြောင်း စသည်ဖြင့် ပြောက်မျက်နှာ တိတိ။ နောက်.... ကျွဲ့တိုရိယယ်အရှိန် စွေးသွားရော့။ အဲဒီ တုန်းက ကလပ်စဲမှာ မင်းတစ်ယောက်ထဲပဲ ကျွန်ုပ်ရှစ်တော့ တယ်။ အရှိန်စွဲလို့ ဘဲလ်တီးလိုက်တော့ ခေါင်းမဖော်တမ်း ရေးနေတဲ့မင်းက အလန့်တကြား ဆရာကို မေ့ကြည့်တယ်။ ဒီအရှိန်မှာ တစ်ယောက်မှ မရှိတော့ဘူး။ မင်းက ဆရာကို အားနာ ဟန်နဲ့ကြည့်ပြီး ပေပါပေါ်မှာ တစ်ခုခု ကောက်ရေးလိုက်တယ်။ ပြီးတော့ မင်းစာရွက်ကို ဆရာဓာတ် လှမ်းပေးပြီး မင်း ထွက်ခွာ သွားရော့။ အဲဒီအရှိန်လေးမှာ မင်းရေးလိုက်တဲ့ နောက်ဆုံး စာကြောင်းကို မှတ်မိသေးလား”

မမှတ်မိဘဲ မရှိ။ ကောင်းစွာ မှတ်မိသည်။

“အရာမှ မေးခွန်းကို ဖြေစိုး အစပျိုးဆဲ ရှိပါသေးတယ်

ဆရာ။ အချိန်မလောက်သောကြာင့် ဤမျှသာ ဖြေလိုက်နိုင်ပါ
တော့သည်” ဟု။

“အဲဒီကတည်းက မင်းကို ဆရာ စိတ်ဝင်စားခဲ့တယ်ဘူး”

“ကျွန်.... ကျွန်တော် ကြိုးစားဖြေပါမယ်။ ကျွန်တို့ရိုယ်
တိုင်းမှာ”

“ဟုတ်ပါတယ်။ မင်း ကြိုးစားဖြေတာကို ဆရာသီတယ်။
မင်းအဖြေလွှာတိုင်းမှာ မင်းရဲ့ အသေးစိတ် ကြိုးစားအားထုတ်မှု
ရိုယ်ကို ဆရာ အတိုင်းသား တွေ့နေရတာပဲ့။ ပြီးတော့လဲ
ကျွန်တို့ရိုယ်တိုင်းမှာ မင်းဖြေခဲ့တာတွေဟာ တစ်ခုမှ မေးခွန်းရဲ့
လိုရင်းကို မရောက်ခဲ့ဘူး။ အသေးစိတ် အစပျိုးနေတာနဲ့ပဲ
အချိန်စွေးသွားလို့ အမိကအချက်ကို မဖြေရသေးပဲ ဒီအတိုင်း
ထားခဲ့ရတာချည်း မဟုတ်လား”

ဟုတ်သည်။ ကိုရင်မောင့် ကျွန်တို့ရိုယ် အဖြေလွှာ
တိုင်းမှာ ‘ဂရိတ်ဘူး’ က မတက်။ ဘယ်မှာ အမှတ် တက်လိမ့်
မည်နည်း။ မေးခွန်း၏ လိုရင်းကို ဖြေလိုက်ရသည်ဟု၍ ရှိမှ
မရှိဘဲ ကိုး။

“နောက်တော့ ကျွန်တို့ရိုယ် စာချက်တွေ ပြန်ပေးတဲ့အခါ
ဂါ နှစ်ဆယ့်သုံး ခုံနှံပါတ်ပိုင်ရှင်ကို ဆရာ သတိထားကြည့်တယ်။
အဲဒီတော့ မင်းကို ဆရာတွေ့လိုက်ရတယ်။ မင်း ကျွန်တို့ရိုယ်
အဖြေလွှာတွေလိုပဲ မင့်အသွင်း၊ မင့်မျက်လုံးတွေဟာလဲ ဘာတစ်ခုမှ
မပြီးစီးသေးတဲ့ အလုပ်တွေကို တသို့ လုပ်ထားဆဲ တန်းလန်းပဲ

ဆိုတဲ့အချက်ဟာ မင့်မျက်လုံးမှာ ဘွားခနဲပေါ်လာတာပဲကွဲ”

ကိုရင်မောင် ရှက်မြတ်ကိုစွာ ခေါင်းင့်လိုက်မိသည်။
ထိုနောက် အထောက်ထောက်အပေါ့ပေါ့ဖြင့်ပင်....

“ကျွန်တော်.... အသေးစိတ် အကွက်စွေအောင် ကြိုးစား
ပြေ....”

“ဟုတ်ပါတယ် တပည့်ရာ....၊ မင်းဟာ အလွန်တရာမှ
အသေးစိတ် ထောင့်စွဲ အဲစွဲဖြစ်အောင် ကြိုးစားတယ်ဆိုတာ
ဆရာ သိထားပါတယ်။ ဒါပေမယ့် ဝီရိယရဲ့ လွန်ကဲခြင်း ဥစ္စ္စ္
အဖြစ်ကို မင်းရောက်နေတယ်ကွဲ။ အသေးစိတ်လွန်း အရျိန်ယူ
လွန်းတော့ လိုရာခရီးကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ
မရောက်တော့ဘူးကွဲ။ မင်းဟာက သေနှင့်ဗျာဗျာ ကောင်း
သလောက် နည်းပရိယာယ်မှာ ချို့တဲ့နေတယ်။ အဲဒီအချက်
အတွက် မင်းနဲ့ အွေးအွေးချင်လို့ မင်းကို ဆရာအိုတွေ့တာ။ ဝီရိယ
သမားတစ်ဦးရဲ့ အစွမ်းအစကို ဆရာ တွန်းတင်ပေးချင်လို့”

“ကျွန်တော့ကို ဆုံးမပါဆရာ”

“မဆုံးမပါဘူးကွဲ၊ မင်းဟာ အဆုံးအမ ခံရလောက်
အောင် မိုက်မဲသူ၊ ညွှံ့ဖျင်းသူမှ မဟုတ်ပဲ”

“ကျွန်တော် ညွှံ့ပါတယ်ဆရာ”

“မညွှံ့ပါဘူးတပည့်ရာ....၊ မင်းက ညွှံ့တာ မဟုတ်ပါဘူး။
တွေ့ဝေနေတာပါ”

“ခင်ဗျာ”

“ကိုင်.... ဆိုစမ်း ငါတပည့်၊ ကောင်မလေးနဲ့ အဆင်မပြု ဖူးလား”

ဆင်သည်က မိုး၊ တကယ်တမ်း တိုးဝင်သည်က လေ။
ကိုရင်မောင် ဘာပြောရမှန်းမသိ။

“ဟား.... ဟား.... ဒီအချယ်မှာ အချို့သောကထက်
ပိုကြီးမားတဲ့သောက ရှိရှိင်မလားကွဲ။ မင်းကြည့်ရတာ ချမ်းချမ်း
သာသာ မဟုတ်တောင်မှ ဆင်းဓတာင့်ဆင်းရဲ့ မဟုတ်။ စတိုင်ပင်
ယူထားတာလဲ မဟုတ်။ သည့်တော့ စီးပွားရေး ဘာသာအတွက်
မင်းမှာ အပူမရှိရှိင်ဘူး။ တြေားလဲ မရှိရှိင်ဘူး။ ဒါကြောင့် ဆရာ
စွက်မေးလိုက်တာပဲ။ ဆိုစမ်း၊ မောင်ရင်မောင်၊ မမယ်မနဲ့ မင်းနဲ့
ကြားမှာ ဘာပြဿနာရှိသလဲ”

“ကျွန်ုတ်....”

“ဟုတ်ပြီ.... ဆရာသိပြီ။ ဘာပြဿနာရယ်လို့ မသိရသေး
ပေမယ့် မမယ်မ ပြဿနာပဲလို့ ဆရာ သိလိုက်ပြီ။ မင့်မျက်လုံး
တွေက အဖြေပေးနေတယ်။ ကဲ.... ဆိုစမ်းကွား။ မမယ်မ နာမည်က
ဘာတဲ့လဲ၊ ဘာမေဂျာလဲ၊ ဘယ်နှစ်ကလဲ၊ အဆောင် နေသလား။
နေ့ကျောင်းလား”

ဆရာသည် ရင်းနှီးသော သူငယ်ချင်း အစ်ကိုကြီး
တစ်ယောက်အဖြစ်သို့ ချက်ချင်းကျုံပြောင်းသွားလေသည်။

သို့ဖြင့်ပင် မလေးအကြောင်းကို ကိုရင်မောင် ယုံကြည်
အားကိုးစွာ ပြောပြလိုက်တော့သည်။ ငါးနှစ်ငါးမိုး အချို့

ကြီးမားသော သံယောဇို့၊ အင်တာအော ကျခဲ့ခြင်း၊ ရန်ကုန်
ပြောင်းခဲ့ခြင်း၊ မလေးနှင့် စေးကွာခဲ့ခြင်း။

“ကောင်မလေးက အခု မန္တလေးမှာပဲပေါ့”

“ဟုတ်တယ်ဆရာ”

“ဆယ်တန်း ဟုတ်လား”

“ဒီနှစ်ဖြေမယ် ဆရာ”

“အင်း.... ခုထိတော့ စာချင်းအဆက်အသွယ် မပြတ်
ဘူးနော်”

“မပြတ်ပါဘူးဆရာ။ ဒါပေမယ့် သူဆီ စာထည့်တိုင်း
လိပ်စာကို ခဏာခဏပြောင်းရေးရတယ်။ သူ့သူငယ်ချင်းတွေ
လိပ်စာနှုံးပေါ့။ ဒါကို ကြည့်ခြင်းအားဖြင့် သူ့အိမ်က ဘယ်လောက်
ကျဉ်းမြောင်းသလဲဆိုတာ ထင်ရှားတယ် ဆရာ”

“တပည့်ရာ၊ မင်း ဂျိမ်းစိလှကျော်ရဲ့ ဝွေး၊ ဖတ်ဖူးဘယ်
မဟုတ်လား”

“ခင်ဗျာ....”

“မောင်ရင်မောင်နဲ့ မမယ်မအဖြစ်ဟာ မင်းတို့ထက် ပိုပြီး
ဆိုးတာပေါ့။ နှစ်တွေနဲ့ရီပြီး ရှင်ကွဲကွဲရာကနေ မောက်ဆုံးကျ
တော့ ခက်ခဲမှုတွေ မှန်သမျှ ပျောက်ကွယ်ပြီး ပြန်ဆုံးကြဲရတယ်
မဟုတ်လား”

ဆရာသည် လေးနက်စွာ ပြီးနေလေသည်။

ကိုရင်မောင်သည် ဆရာအပေါ် ပွင့်လင်းရင်းနှီးခဲ့ပြီ။

“ကျွန်တော် ဘာလုပ်ရမလဲဆရာ”

“ချို့သူတစ်ယောက်လုံးက ကိုယ့်ဘက်မှပဲကွာ။ ဒါဟာ နည်းနည်းနောနော အင်အားကြီးလား၊ မင်း အဓ ခုတ္တယနှစ် ရောက်နေပြီပဲ။ နောက်ထပ် နှစ်နှစ်ပြီးရင် ဘွဲ့ရပြီ။ ဘွဲ့ရပြီး ပျိုဘက်ပိုင်းမှာ”

“ဒါပေမယ့် သူမိဘတွေက”

“ဆရာ ပြောပါမယ်ကွာ။ ဖိုင်နယ်မှာ မင်း ကွာလီဖိုင်း ဖြစ်အောင်လုပ်၊ မာစတာ ဆက်တက်၊ ကျူးတာဆွေဘက်ယူ၊ ဌာနမှာ အလုပ်ပြန်လုပ်၊ ဘွဲ့တစ်ခုရပြီးသား၊ အလုပ်တစ်ခုရှိပြီးသား၊ နောက်ထပ် အဆင့်မြင့် ဘွဲ့လွန်သင်တန်း တက်နေသူ၊ အလုပ်လဲ တက်မယ့် သူတစ်ယောက်ကို ဘယ်သမီးရှင်က သောာမတူပဲ နေမလဲကွာ။ ရှင်းရှင်းလေးပဲ”

ကိုရင်မောင်အသီမှာ လင်းခနဲပြက်သွားသည်။

သို့သော်....

“အဲဒီအထိ သူအိမ်က သောာမတူရင်ကောဆရာ”

“အဲမာလေး.... တပည့်ရာ။ အဲဒါကြောင့် မင်းဟာ ဓာတ်ပါဝါကျတဲ့ ကျောင်းသားဖြစ်ရက်နဲ့ ဂရိတ်တူးက မတက်တာ။ အဲဒီ ကျတော့ တစ်လောကလုံးကို စစ်ကြော်ပြာပြီး မင့် မလေးကို ဓိုးပြီး ပေါ့ကွာ။ ကဲ....”



နှောက်

စာတော်ချင်သာ ကျောင်းသားတစ်ယောက်၏ ဝိရိယလွန်ကဲခြင်း၊
တွေ့ဆေခြင်း တိမ်သလွှာများကို ဆရာ ဦးမင်းဆွဲသည် ထိုသို့ပင်
အချစ်ရေးမှ အစပြုကာ ကျမ်းကျင်စွာ ဖယ်ရှားပေး ခဲ့သည်။

ဆရာ၏ 'သွေး' ပေးမှုကြောင့် ကိုရင်မောင် 'လက်' ခဲ့ပြီ။

ဆရာသည် ဆရာ၊ အစ်ကိုကြီး၊ သူငယ်ချင်း.... အားထား
တိုင်ပင်ဖက် မိတ်ဆွေကောင်းဖြစ်ခဲ့သည်။ ဝိပွဲလွှာသ ချောက်ကမ်း
ပါးသို့ ကျအုံဆဲဆဲ ကိုရင်မောင်သည် ဆရာ၏ ဆွဲတင်မှုကြောင့်
ရုဏ်မြောက်သော ကျောင်းသားကောင်းတစ်ယောက် ဖြစ်လာ
ခဲ့သည်။

ကျ၍တိုရိယယ်အဖြေလွှာများ 'ဂရိတ်ဖိုး' ထက် အောက်
မကျတော့သော တိုးတက်ခြင်းမှ အစပြုလျက် ကိုရင်မောင်သည်

စာတော်သော ကျောင်းသားအဖြစ်သို့ ရောက်ရှိခဲ့လေသည်။

ဥယျာဉ်မူးသည် အဆင်းရန်ပြည့်စုစွာ ပွင့်လန်းလာသော ပန်းပွင့်ကိုကြည့်ရင်း ချမ်းမြေစွာ ဝိတိသောဓနသု ဖြစ်နေခဲ့ လေသည်။

“ကျွန်တော် တတိယနှစ်မှာ မလေးလဲ ဆယ်တန်းအောင်တယ်။ သူ မန္တလေးတွေ့သိလို ဆက်တက်တယ်။ သူက ဟစ်စထရိ မေဂျာ၊ ဒီအထိ မလေးနဲ့ ကျွန်တော် လုပ်င်း မတွေ့ဖြစ်သေးဘူး။ ကျွန်တော် အာရုံထဲမှာ မလေးကို သတိရတိင်း ကျွန်တော် ရန်ကုန် ပြောင်းရခါနီး ချိန်းတွေ့တုန်းက ခေါက်ဆွဲဆိုင်ထဲမှာ ငိုနေတဲ့ ရုပ်သွင်ကိုပဲ ဖမ်းမိတယ်”

“ကျောင်းပိတ်ရက်တွေမှာ ဆရာ မပြန်ဖူးလား”

“အင်း.... ဆရာဦးမင်းအွေပြောသလို ကျွန်တော်ဟာ ဘယ်နေရာမှာမဆို ဝိရိယလွန်ကဲလေသလား မပြောတတ်ဘူး ဆရာရေ့၊ ဆမ်းမားဗော်ကေးရှင်းတွေမှာ ကျွန်တော် မန္တလေး မပြန်ဘူး။ ဌာနမှာပဲ ဆရာ သူတေသနစာတမ်းတွေ၊ ဌာနရဲ့ သူတေသန လုပ်ငန်းတွေမှာ ဝင်ပြီး ကူလုပ်ခဲ့တယ်။ စာကြည့် တိုက်ထဲမှာ အချိန်ကုန်ခဲ့တယ်။ တမ်းပေပါတွေ ရေးတယ်။ ဖိုင်နယ်မှာ ကွာလီဖိုင်းဖြစ်ရုံတင်မက စရက်ဒစ်ပါရဖို့ ကျွန်တော် ကြီးစားပြီလေ”

စာကြမ်းပိုးလုပ်နေမည့် ဆရာရင်မောင့်အသွင်ကို ကျွန်တော်

မြင်ယောင်မိသည်။

“အဲဒီနောက်တော့....”

“တတိယနှစ်မှာ ကျွန်တော် ဂုဏ်ထူးနဲ့ အောင်တယ်။ စတုတွေနှစ်မှာလဲ သုံးသာသာဂုဏ်ထူးနဲ့ ခရက်ခံစ်ရတယ်။ သူတောသန ထောက်ပံ့ကြေး တစ်လ တစ်ရာအစီတ်ရတယ်”

“ဆရာဦးမင်းအောက်တော့ သူ နိုက်တဲ့အပင်၊ အသီးအပွင့် တွေ့နဲ့ ရှင်သန်ကြီးထွားလာတာကြည့်ပြီး ဘယ်လောက်ကြည့်နဲ့ လိုက်လေမလဲနော်”

“ဟာ.... ဘယ်ပြောကောင်းမလဲ ဆရာရယ်၊ နောက်ပိုင်း ကျတော့ ဆရာနဲ့ ကျွန်တော်က ဆရာတာပည့်မကတော့ပဲ ညီအစ်ကိုရင်းချာတွေလို ဖြစ်သွားတယ်။ ဆရာကလဲ ဗျာနှုန်း အတော်ဆုံး ဆရာတစ်ယောက်ကိုး။ ကြာတော့ ဖိလိုဆိုဖိတစ်ဌာနလုံးကတောင် ကျွန်တော်တို့ကို ပြောလာတယ်။ အနော် ရထာနဲ့ ကျွန်စစ်သားတဲ့။ ဆရာက ဒီသာသာရပ်တွေ ဒီကဏ္ဍတွေ ရှိဆတ်ချိလုပ်ဖို့ အစီအစဉ်တွေပျား ကျွန်တော်က ဆရာတွေဝါဒနဲ့ အလုပ်လုပ်”

“အနော်ရထာနဲ့ ကျွန်စစ်သား.... ဟုတ်လိုက်လေပျို့”

“နောက်တော့ ဆရာမိသာအိမ်.... အဲ ဆရာအိမ်ပေါ့များ။ ကျွန်တော်ဟာ ဝင်ထွေက်စားသောက်ရင်းနဲ့ ဆရာမိသားစုနဲ့ပါတရင်းတနိုး ဖြစ်သွားတယ်။ ဆရာက တစ်ဦးတည်းသောသား၊ အိမ်ထောင်မပြုဘဲ မိဘတွေကို လုပ်ကျွေးနေတာ။ ဆရာတို့ဟာ

မချောင်လည်ရှာပါဘူးများ။ ဆရာ ကျိုတာ လခကလေးနဲ့ နေက
ရတာ။ ကျွန်ုတ်က သုတေသနထောက်ပံ့ကြေး ထုတ်လာ
တုန်းက (ထိုစဉ်က သုတေသနထောက်ပံ့ကြေးကို နှစ်ဝက်စာ
နှစ်ကြိမ် ခွဲထုတ်ပေးခဲ့ကြောင်း ကျွန်ုတ် မှတ်မိသည်။) ဆရာ
အမေနဲ့ အဖေကို မှတ်မှတ်ရရှိ ငွေသုံးရာ ကန်တော့ခဲ့တယ်။
ဒီတုန်းကများ ဆရာကိုယ်တိုင် မျက်ရည်လည်ရှာတယ်”

ဆရာဦးမင်းဆွဲတို့သည် ကုန်သည်မျိုးရီး ဖြစ်ခဲ့ကြောင်း၊
ရိုးသားသော မြန်မာကျေးလက်ကုန်သည်များပါဝါ ပို၍ အင်အား
ကြီးသော တိုင်းတစ်ပါးကုန်သည်တို့၏ ဝါးမျိုးမှုဖြင့် စီးပွားပျက်ခဲ့
ရကြောင်း စသော ဦးမင်းဆွဲ၏ နောက်ကြောင်းများကိုလည်း
ကျွန်ုတ်သိလာရသည်။

ဆရာ ဦးမင်းဆွဲအပေါ်၌ သူ ဘယ်လောက်ကြည်ညို
စလေးစားမြတ်နီးခဲ့ကြောင်း၊ ဆရာသည် သူ၏ အားငယ်တွေဆို
တတ်သော စိတ်ဓာတ်၊ ဥဇ္ဈာဇ္ဇားခဲ့ပြီး တက်ကြနိုးကြားသော၊
အနာဂတ်ကိုယုံးသော၊ စာတော်သော၊ လျင်ယ်တစ်ဦး ဖြစ်လာအောင်
မြတ်တောင် ပြောက်ပေးခဲ့ပုံ များကို ဆရာဦးရင်မောင်သည်
အကိုးအကားဖြစ်ရပ်၊ အထောက်အထား သာဓကများနှင့်တကွ
အသေးစိတ် ဆက်ပြောသည်။

ကျွန်ုတ်အရို့၏ ရုည်လျားတွေပြားလှသော သူ၊
နောက်ကြောင်းပြန်တွေကို အသေးစိတ် နားထောင်ရခြင်းဖြင့်
သည်းမစံနိုင် မဖြစ်မိသော်ပြား ပျင်းရှုလာချေသည်။

ထို့ကြောင့်....

“ကိုင်..... ဆရာ၊ ဆရာဦးမင်းဆွဲရဲ၊ စကားမျိုးကို ကျွန်တော် အခု ပြောပါရစေ ဆရာတော်လမ်းဟာ ရှေ့ပိုင်းသိပ် အသေးစိတ်ပြီး နည်းနည်း ညည်းငွေ့စရာ ကောင်းလာပြီဗျာ။ တော်ကြာ အချိန်သာစွဲသွားရော မေးခွန်းရဲ၊ လိုရင်းအဖြေကို မဖြေမိဘူး ဖြစ်သွားဦးမယ်”

ဆရာဦးရင်မောင် စကားတုံးသွားသည်။ ကျွန်တော်ကို လုမ်းကြည့်ကာ ဟက်ခနဲတစ်ချက် ရယ်လိုက်သည်။

“အား..... ဆောရိုးဗျာ၊ ကျွန်တော်က ဥဒ္ဓစွဲသမားလေ”

“ထားပါတော့ဗျာ၊ အနော်ရထာနဲ့ ကျွန်စစ်သားတို့၊ နိုင်ငံတော် ထူးထောင်ရေးလုပ်ငန်းတွေ လုပ်ကြတဲ့အကြောင်းက အတော်လေး များသွားပြီ၊ အတ်လမ်းအတ်ကွက်တွေ ဘာတွေ ပါတဲ့ ဝတ္ထုခုံတာမျိုးက နည်းနည်းစိန့်ပြည်ပြည် ဖြစ်မှာဣဗျာ”

“အနော်ရထာနဲ့ ကျွန်စစ်သား။ အင်း..... ဒီစကားလုံးကို ဆရာ မှတ်မိနေသားပဲကိုး”

ဆွဲးမြှည့်နာကျင် အငွေ့တို့ သူ့မျက်အိမ်တစ်ခိုက်၌ လွှမ်းသွားကြသည်ဟု ကျွန်တော် ထင်သည်။



၆၂ မြေ ရှုနိုင်

ပုဂ္ဂနာနုတ်တိုက်

<http://myanmarpyithar.net>

၄၅

စတုတ္ထနှစ်၏ ပထမနှစ်ဝက် စာမေးပွဲအဖြီးတွင် ဆရာက
ကိုရင်မောင့်ကို ထူးခြားသော စကားတစ်ချိန်းပြောသည်။

ထံးစံအတိုင်း ဆရာများ ရုံးခန်း၊ ဆရာစားပွဲ။

ဆရာသည် ကိုရင်မောင့်ကို ထိုင်ရိုင်းဖြီး သူ့ဖိရိကို
ဖွင့်သည်။ ဖိုင်တွဲအထူကြီးတစ်ထပ်နှင့် အညီရောင် စာအိတ်ရည်
တစ်လုံး ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။

“မောင်ရင်မောင်ရေ”

“ဆရာ”

“မင်းတစ်ယောက်ထဲ မောင်ရင်မောင်ဖြစ်တာ မဟုတ်ဘူး။
ဆရာလဲ ဂျိမ်းစ်လှကျော်ဖြစ်သွားပြီကွဲ”

“ခင်ဗျာ”

ဆရာက ဟက်ဟက်ပက်ပက်ရယ်လေသည်။ ထို့နောက်
ရယ်သံ စလုံးဗျွေးဖြင့်ပင်....

“ဟား....ဟား.... ကောင့်အောဖူမွန်တိခရှစ်တိထဲမှာတော့၊
အလက်အန္တားအူးမားက မင်းသားနဲ့မင်းသမီးကို ပေါင်းမပေးဘူးကွာ၊
ဂျိမ်းစံလှကျော်ကတော့ အောင်ရင်အောင်နဲ့ မမယ်မကို သူ့ဝါယာထဲမှာ
ပေါင်းပေးတယ်။ အခုလဲ မင့်အတွက် ဆရာဟာ ဂျိမ်းစံလှကျော်
ဖြစ်နေပြီလဲ”

“ခင်ဗျာ”

“ခင်ဗျာ မနေနဲ့တော့၊ အခု မင့်ကို ဆရာ မန္တာလေး
တွေ့သိလို လွှတ်မလို့၊ မမယ်မရှိရာကို ပို့မလို့”

“ဟာ တကယ်လားဆရာ”

“တကယ်ပေါ့ကွာ။ လာမယ့် သူတေသနအေွးနွေးပွဲမှာ
ဆရာ စာတမ်းပတ်မယ်လေ။ အဲဒီစာတမ်းက ‘မာရူး’ က ဆရာ
မိတ်ဆွေ ဦးတင့်ဝေနဲ့ပေါင်းရေးမှာ၊ စာတမ်းကို နှစ်ပိုင်းခွဲပြီး
ဆရာတို့ နှစ်ယောက် ရေးထားတယ်။ အခု ဆရာ ရေးပြီးတဲ့
အပိုင်းကို ဦးတင့်ဝေဆီပို့၊ ဦးတင့်ဝေ ရေးထားတဲ့ အပိုင်းကို
ဆရာဆီ ယူလာ၊ အဲဒီကိစ္စအတွက် ငါတပည့် မာရူးကိုသွား၊
ဟောဒါ ဆရာစာတမ်း”

ဖိုင်တွဲကြီးကို ဆရာ ထုတ်ပြသည်။

“ဘဂဝါ ဂိတကျမ်းနှင့် ဟိန္ဒိအတွေးအခေါ်”

“ဒီစာအိတ်က ဦးတင့်ဝေကို ပေးဖို့”

ဖိုင်တွဲနှင့် စာအိတ်ကိုကြည့်ပြီး ကိုရင်မောင် ဘာပြောရမှန်း
မသိ။

“မမယ်မကိုစွဲကတော့ အ.... အဲဒါက မင့် ရိုဆတ်ချုပ်”

“ကျွန်တော် ဘယ်တော့ သွားရမလဲ ဆရာ”

“မနက်ဖြန်။ ဆရာ ဦးတင့်ဝေဆီ ဖုန်းဆက်ပြီးပြီး အမှန်က
လူကြံ့နဲ့ပို့ဖို့ကွာ။ သိပ်လဲ စိတ်မချုတာနဲ့ ပေပါတွေက အရေးကြီး
တယ်။ ဒီကိုစွဲမှာ ဦးတင့်ဝေနဲ့ တွေ့ဆုံးပဲ။ ဦးတင့်ဝေဆီက စာတမ်းနဲ့
ပတ်သက်တဲ့ အကြီးပေးချက်တွေကို အေားမြှေးညီနှင့်ဖို့ အစစ ကိုစွဲ
တွေဟာ လောကမှာ မင်းကလွှဲလို့ အသင့်တော်ဆုံးလူ မရှိဘူးလို့
ဆရာ ဆုံးဖြတ်တယ်....။ ဘယ့်နှယ်လဲ။ ပြီးတော့ ဒီလိုမှုပဲ မင်းလဲ
မန္တလေးကို ရောက်ဖြစ်မှာ၊ ဒီလိုမှုပဲ မင်းလဲ....”

“ကျေးဇူးတင်ပါတယ် ဆရာရယ်”

“အေး.... ကျေးဇူးတင် ရင် ဆရာဓာတ်းအတွက်
အကောင်းဆုံးကြီးစားခြင်းအားဖြင့် ကျေးဇူးဆပ်ကွာ။ ဟုတ်လား”

“အမှန်က ဆရာကျေးဇူးဟာ ဆပ်လို့မကုန်ပါဘူး
ဆရာရယ်”

“အဲဒါ ထားစမ်းကွာ။ မင့်မမယ်မနဲ့ကောာ၊ စာ အဆက်
အသွယ်”

“ပြီးခဲ့တဲ့ အပတ်ထဲကပဲ ကျွန်တော် စာတစ်စောင်ထဲသို့
လိုက်တယ်ဆရာ။ အဲဒီစာထဲမှာ ဆရာအကြောင်းတွေလဲပါတယ်”

“ဆရာအကြောင်းတွေ....”

“လောက ရေပြင်ပေါက ကျွန်တော်ဘဝ သတ္တာမှာ
ဆရာဟာ ပြောမပြနိုင်အောင် အင်အားကြီးတဲ့ မာလိန်မူးကြီး
တစ်ယောက်ဖြစ်တဲ့အကြောင်း၊ ဆရာတောင့် ကျွန်တော်....”

“ဟေ့.... ဟေ့ ဒါတွေ ထားစမ်းပါကွာ”

“ဘယ်မှာထားလို့ ရမလဲ ဆရာ။ မလေးဆီ ရေးတဲ့
စာထဲမှာ ဆရာအကြောင်း ထည့်ရေးရတာ ကျွန်တော်အတွက်
အကြည်နှုံးရဆုံးပါ”

“ကိုင်း.... မန္တလေး ရောက်တော့မှ နှုတ်နဲ့ ပြောပြ
ဖေတော့ကွာ....”

ဆရာတာပည့်နှစ်ယောက် ရယ်မိကြသည်။



၆၅

ကိုရင်မောင် မဆ္စလေးတွေ့သို့ လျှောက်သည်။ ဆရာ
ဦးတင့်ဝေနှင့် တွေ့သည်။ သုတေသနစာတမ်းကိစ္စ အွေးဖွေး
ကြသည်။

နောက်နေ့တွင် ကိုရင်မောင် သမိုင်းအမိုက ခုတိယနှစ်
စာသင်ခန်းသို့ သွားလေသည်။ မလေးကိုရှာရန်....

အတ်လမ်း သည်နေရာအရောက်တွင် စကားစပြတ်သွား
ကာ ဆရာ ဦးရင်မောင်သည် မျက်စွေအစုံကို မြှုတ်ထားလေသည်။
ကျွန်ုတ် သူကို အချိန်ပေးလိုက်သည်။ သူ ဝေးတောခံစား
ပါစေ....။

“ဆရာရေး... မလေးနဲ့ ပြန်လည်တွေ့ဆုံခန်းကို ကျွန်ုတ်
ဘယ်စကားလုံးမျိုးနဲ့ ပြောရပါမလဲ။ လေးနှစ်လုံးလုံး မတွေ့မမြင်

ခဲ့ရတဲ့ ချေစီးသူနဲ့ ပြန်လည်ဆုံးဆည်းရတဲ့အခန်း....”

“ကျွန်တော် မကြိုးပေမယ့် စိတ်မှန်းနဲ့ ကိုယ်ချင်းစာပါတယ်”

“ရတ်တရက် တစ်ယောက်ကိုတစ်ယောက် မမှတ်မိသလိုလို ဖြစ်နေကြတယ်။ ဓာတ်ပုံတွေ လဲထားကြပေမယ့် အပြင်မှာ တွေ့ရတာနဲ့ မတူဘူးလေ။ မလေးဟာ လေးနှစ်အတွင်းမှာ....”

ချိန်းလက်စွာ သူ ပြီးပြီးမှ....

“သိပ်လူလာတယ်။ ပြီးတော့ တစ္ဆေးသို့လ်ကျောင်းသူ ဖြစ်နေပြီဆိုတော့ ဟိုတုန်းက စတိတ်ကျောင်းသူလေးလို မဟုတ်တော့ဘူး။ ခမ်းခမ်းနားနား သို့က်သို့က်မြိုက်မြိုက်ကို လှနေတော့ တာပါပဲ”

“ဆရာ့ကိုကော သူ ချက်ချင်းမှတ်မိရဲ့လား”

“ကျွန်တော့ကျေတော့ သူ ချက်ချင်းမှတ်မိတယ် ဆရာရေး၊ ဟင်.... အစ်ကိုမောင်လို့ တအုံတော် ရေရွက်လိုက်တဲ့ သူ့အသံနဲ့ သူ့မျက်နှာထားကို ကျွန်တော် အခုထိစွဲနေတုန်းပါ”

“ကျွန်တော် ယုံပါတယ်”

“အင်း.... ရွှေရက်များပေါ့ ဆရာရယ်။ ကျွန်တော် မန္တလေးမှာ ငါးရက်ကြားခဲ့တယ်။ ဝတ္ထုသာပြန်ရေးရရင် ရန်ကုန် တစ္ဆေးသို့လ် ကျောင်းသားတစ်ယောက် ချေစီးသူနဲ့ ချေစ်စကားတွေ ပြောတဲ့ အခန်းဟာ စိန်ပန်းပြာ၊ ကိုကော်လမ်းနဲ့ အင်းလျား ကန်တွေ မဟုတ်ဘဲ ရော်မြောင်းနဲ့ တမာရိပ်တွေ ဖြစ်နေတာ

မဆန်းဖူးလား”

“တစ်မျိုးပေါ့ ဆရာ”



ကိုရင်မောင်နှင့် မလေးတို့ ရှိ၊ အစီအစဉ်များကို ဆွဲကြလေသည်။ ကိုရင်မောင်က ဆရာဦးမင်းဆွဲအကြောင်းတွေ ပြောပြသည်။ နောက်ဆုံးနှစ်ကို ကွာလိုပိုင်းဖြစ်အောင် ဖြေား၍ မာစတာ ဝင်လုပ်။ အလုပ်လုပ်ရင်း ပညာဆက်သင်။ ဘွဲ့လွန်ဒီဂရီ တစ်ခုထပ်ယူ၊ ကျူးတာအဖြစ်မှာသည် လက်ထောက် ကထိကအဖြစ်သို့၊ ရာထူးတက်....

“ဘွဲ့ရပြီး အလုပ်ရပြီးတဲ့ အရိုန်ကျမှ သူ့အိမ်က သောာ မတူဘူးဆိုရင် နိုးရာလိုက်ပါမယ်ဆိုတဲ့ ကတိစကားရသည်အထိ ကျွန်တော်တို့ စီစဉ်ကြတယ်ဆိုပါတော့များ”

ဦးရင်မောင် မျက်နှာနှုန်းနေကာ သူ့အသံလည်း တက်ကြ နေသည်။

“မန္တလေးမှာ ကျွန်တော် ငါးရက်နေခဲ့တယ်။ ဆရာ ဦးမင်းဆွဲရဲ့ သူတေသန စာတမ်းကိစ္စရော၊ ကျွန်တော့ကိစ္စပါ အဆင်ပြေခဲ့တဲ့အတွက် ပြည်တော်ပြန်လှပတဲ့ ခရီးပေါ့”

“ခု အထိတော့ အဆင်မပြစ်ရာ ဘာမှမတွေ့ပါဘူး။ ဆရာ စာတ်လမ်းက ချောလို့ ပြောင့်လို့ပါလား”

ဦးရင်မောင်၏ မျက်နှာ ညီစာနဲ့ဖြစ်သွားသည်။ ဒါကို

ကည်ပြီး ရှေ့ဆက်မည် ဘတ်လမ်းမှာ အဆင်မပြုသည်
တစ်စုံတစ်ခု ပါလာတော့မည် ဖြစ်ကြောင်း ကျွန်တော် သိလိုက်
သည်။ ကံကြွား လက်မည်သည် အဘယ်သို့သော တစ်ထောင့်
တစ်နေရာက အသံမပေး။ အရိပ်အရောင်မပြပဲ ဝင်ရောက်လာလေ
မည်လဲ။ ကျွန်တော် သိချင်လာသည်။



ကိုရင်မောင် စတုတွေ့နှစ်စာမေးပွဲ၏ ခုတိယပတ် နောက်ဆုံးနှစ်ဝက်
နောက်ဆုံး စာမေးပွဲကို ဖြေဆိုပြီးနောက် သုံးလခန့်အတွင်းမှာပင်
ဆရာဦးမင်းဆွဲသည် နိုင်ငံခြားကို သွားရဖို့အကြောင်း ပေါ်လာ
သည်။ ပညာရေးသုတေသန အဖွဲ့ဝင်တစ်ယောက်အဖြစ် ဆရာ
လိုက်ပါသွားရမည်။ ဆရာလို လူတော်တစ်ယောက်ကို အားလုံး
ကပင် ထိုက်ထိုက်တန်တန် ရွှေးချယ်လိုက်ကြသည်။

လန်ဒန်၊ အောက်စတုရိုခ်၊ ကိမ်းဘရစ် တရ္တာသို့လ်များသို့
လည်းလည်းကာ ဘဝသာရပ်ဆိုင်ရာ သုတေသနကိစ္စများကို
လေ့လာရမည်။ ခရီးစဉ်ကာလမှာ သုံးလဲ။

“မောင်ရင်မောင်ရော ဆရာအိမ်ကိုတော့ ဓမ္မဓမ္မ သွားပေး
ပါကွာ။ တပည့်တစ်ယောက်ကို အဖော်ထားခဲ့ပေမယ့် အဖော်
အမေတို့အတွက် စိတ်မချုဘူး။ အဘိုးကြီး အဘွားကြီးကလဲ
မင်းနဲ့မှ ကိုက်မှာပါ။ မင်းနဲ့ကတော့ အိမ်သားလို ဖြစ်နေပြီ
မဟုတ်လား”

“စိတ်ချုပါဆရာ”

လေယာဉ်ဆီသို့၊ သွားကာနီးအထိ ဆရာက တဖွံ့ဖြိုးမှာသည်။

“အေး.... စိတ်ချုပါရစေကွာ”

“ကျွန်တော် ညပါ စောင့်အိပ်ပေးပါမယ် ဆရာ”

“ကျေးဇူးပဲကွာ။ ပြီးတော့ နောက်တစ်ခု မှာခဲ့ဦးမယ်”

“ဟုတ်ကဲ့”

“ဆရာ ပြန်ရောက်ရှိနိုင်ဆိုရင် မင်းလဲ ဌာနမှာ အလုပ်ဝင် နေလောက်ပြီ”

စတုတ္ထနှစ် အောင်စာရင်းများ ထွက်ပြီးရှိနိုင်မှာပင် ကျူးတာ လျှောက်လွှာ ခေါ်သဖြင့် ကိုရင်မောင် လျှောက်လွှာတင်ခဲ့သည်။ ရာထူးဝင်အဖွဲ့တွင် အင်တာဖူးဗြို့ဖြေခဲ့ပြီးဖြစ်သည်။ စတုတ္ထနှစ်တွင် ကိုရင်မောင် သုံးဘာသာ ဂုဏ်ထူးလည်း ရခဲ့သည်မို့ ဌာနမှာ လည်း နည်းပြဆရာ အလုပ်ရဖိုက သေချာသလောက်ပင်။ ဒါကို ရည်ရွယ်၍ ဆရာဦးမင်းဆွေက ပြောခြင်း ဖြစ်လေသည်။

“ဘွဲ့လဲရာ အလုပ်လဲရပြီးပြီဆိုတော့ အင်း.... မင်းစီမံကိန်းလဲ အကောင်အထည် ပေါ်လောက်ပြီကွဲ”

ကိုရင်မောင် ပြီးနေလိုက်သည်။

“ဒီတော့ ဆရာမှာချင်တာက ဆရာ ပြန်ရောက်လာရှိနိုင် လေယာဉ်ကွင်းကို လာကြိုတဲ့အခါမှာ မမယ်မပါ မင်းဘေးမှာ ရှိနေတာကို ဆရာ တွေ့ပါရစေကွာ”

“အာ.... ဆရာ”

“စိတ်ချပါဆရာလို့ပဲ ပြန်ဖြေလေကွာ”

“ဟုတ်ကဲ”

ဆရာသည် တဟားဟားရယ်ရင်း လေယာဉ်ဆီသို့၊
လျှောက်သွားလေသည်။ ဂျက်လေယာဉ်၏ ပြင်းထန်သော
စက်သံက ကိုရင်မောင့် နားဝမ္မတစ်ဆင့် ရင်ထဲအထိ ဝင်ရောက်
ဖြည်းဟည်းသွားသည်။ ဆရာ စကားလုံးများအပြင်....။

“မမယ်မပါ မင်းဘားမှာ ရှိနေတာကို....”



၁၅။

ဘာကိုမှ မသိတတ်နိုင်သည် ဗလာဟင်းလင်း ခံစားမှုတစ်ခု
ရင်ထဲ၌ အပြည့်အသိပ် ဖြစ်ထွန်းသွားသည်။

မျက်လုံးတွေ ဝေဝါးနေသလား၊ ရင်ထဲမှ ပူလောင်နေ
သလား၊ လက်တွေ တုန်နေသလား၊ နားထဲမှာ တရန်းရုန်း မြည်
နေသလား မသိ။ ရင်မှာ မဆုံးနိုင်တော့သော အရာခပ်သိမ်းတို့
စုပြုတိုးရှုံးနေကြသည်ဟု ထင်ရသည်။ အမှာင်တိုက် တစ်ခဲနက်၊
အလင်းတန်း ပြီးပြီးပြုက်။

သရာအဖေကို မျက်နှာချင်းဆိုင်မှာ ထွေ့နေရသော်လည်း
အသံကမူ ဝေးလံသော တစ်နေရာဆီက လာနေသလိုပင်။
သို့သော် အသံသည် ကျယ်လောင် စူးရှုနေလေသည်။ စကားလုံး
တိုင်းသည် လေးလံစွာ တွန်းထိုးဝင်ရောက်နေသည်။

“အစောကြီးကတေသိုးက ဘကြီးသီတယ် မောင်ရင်မောင်ရဲ့၊ လူလေးဟာ မိဘကျေးဇူးကို ပညာရှုထဲနဲ့ ဆပ်မယ့် သား၊ ယောက်ဗျားကောင်းတစ်ယောက် ဖြစ်လာမယ်ဆိုတာ ဘကြီးတို့ တနဲ့နဲ့နဲ့နဲ့ ခံစားလာခဲ့ရသမျှတွေကို လူလေး ချေဖျက်ပစ်နိုင်မယ် လို့လဲ ဘကြီး ကျိုန်းသေသီခဲ့တယ်။ အခု သီခဲ့တဲ့အတိုင်း ဖြစ်လာတော့ ဘကြီးတို့ စိတ်ချမ်းသာရတာပေါ့”

ဆရွာအဖော် မျက်လုံးအိမ်တို့၏ ဘယ်တုန်းကမှ မတွေ့ ခဲ့ရမှုးသည် ပိတ်သောမန်သော အသွေးအရောင်များဖြင့် လင်းနေ ချေသည်။

“လူလေးကို ယုံကြည်စိတ်ချလို့လဲ ဘကြီးတို့ ဘာမှမပြော ခဲ့ဘူး။ လူလေးရဲ့ပညာရေး၊ ရှေ့အလုပ်အကိုင် ရာထူးဌာနနှစ်ရ တိုးတက်ရေးတွေမှာ ဘာမှ မထိခိုက်စေချင်ဘူးလေ။ လူလေးရဲ့ ကြီးစားမျှတွေဟာ ဘယာကြောင့်မဟုတ်ပဲ သဒ္ဓါကြောင့်သာ ဖြစ်စေချင်တယ်။ စိတ်ရှင်းလက်ရှင်း၊ စိတ်အေးချမ်းသာစွာနဲ့ပဲ လူလေး တိုးတက်ရာ တိုးတက်ကြောင်း ရှာစေချင်တယ်။ အခု အဲဒီစေတနာ ပြန်အကျိုးပေးတာပဲ။ ဟုတ်တယ် မဟုတ်လားကွဲ မဖွားမယ်”

“ဟုတ်ပါတယ်တော်”

ဆရွာ မိခင်ကြီးက ဆေးပါ့လိုပ်ကို မီးသီအောင် ညီနေရင်း အားတက်သရော ဝင်ပြောလေသည်။

“အရှင်တုန်းကတော့ မြေသာ့.... ဒါဟာ ဘဝဝနှင့်ကြွား သံသရာ

ကြွေးရယ်လို့ စိတ်ထဲကအောက်မူပြီး တမြှုမြှုနဲ့ စိတ်မချမ်းမသာ ဖြစ်ခဲ့ရတာ။ လူလေးကိုလဲ ပြောမပြရက်ဘူးလော့။ လူလေးပညာရေး အနောင့်အယုက်ဖြစ်သွားမှာ သိပ်စီးရိမ်တယ်။ မင်း ဒေါကြီးကို ဓာတ်မှ ဟော.... မဖွားမယ်ရဲ့၊ ယောင်လို့မှ မဟောလနဲ့လို့ တတွေတ်တွေတ် သတိပေးခဲ့ရတာကလား ”

“ကျွန်ုမ တစ်ခွန်းမှ မဟာခဲ့ပါဘူး ကိုစီးကြယ်ရယ်၊ ကျွန်ုမက မျှေးထုတ်တဲ့ အမေပါ”

“အင်း..... ဆောနာကြီး တစ်ခုကို မျှေးသိပ်ပြီး နေလာခဲ့ရတာ လူလေးရဲ့ အသက်နဲ့အမျှပဲနော်.... မဖွားမယ်”

“အနှစ်သုံးဆယ်ကျော်ရှင်၊ နည်းသလား”

“ဒါပေမယ့် ကြိတ်မှုတ်မျှေးသိပ်ခဲ့ရကျိုး နပ်ပါပြီကွာ”

“တစ်နှေ့နှေ့မှာတော့ သံသရာ ကြွေးကြီး ဒီလို့ ပြောြိမ်း သွားမယ်ဆိုတာ ကျွန်ုမက တွော်ပြီးသားပါ။ လူလေးကို အားကိုး ထားတာကိုး”

“အားကိုးရကျိုးနပ်တယ်ဟော မဖွားမယ်”

“ဟုတ်ပါတယ်တော်.... ဟုတ်ပါတယ်”

“အမှန်ကတော့ မောင်ရင်မောင်ရဲ့၊ ဘကြီးတို့အနေနဲ့က”

ဆရာဖခင်ကြီးက ကိုရင်မောင့်ကို စွေစွေကြည့်ရင်း ပြောပြန်သည်။ ‘ဟုတ်ကဲ့’ ဟု စကားထောက်ဆိုရန် အတွက်ပင် အင်အားမရှိတော့။

“ဘကြီးတို့အပေါ်မှာ ပိကျနေတဲ့ ဒီကြွေးမြိုက် တစ်နှေ့

သောအခါ လူလေး ဆပ်နိုင်ကောင်းစေရယ်လို့ သဘောမထားခဲ့
ပါဘူးကွာ။သို့သော် လူလေးရဲ့ ပညာရှင်နဲ့ စိတ်ဓာတ်ကို ကြည့်ပြီး
သားအပေါ် မိဘက ပြန်အားကိုးလာကြတယ်လဲ။ တကယ်လို့
လူလေးက တစ်နည်းနည်းနဲ့ ပြန်မဆပ်ဘူးဆိုလဲ ဘကြီးတို့က
ဒါကို တစ်သက်လုံး အောင့်အည်း ကုန်းရှန်း စံကြရမှာပဲ။
အခုတော့....”

“အခုတော့ နတ်ကောင်းနတ်မြတ်များ မစတာပေါ်တော်၊
ကိုယ်ကသာ စိတ်ကောင်းထား၊ လောကပါလတရားဆိုတာက
ကြည့်မနေဘူး”

“အေးပေါ်ကွာ။ သူတို့ဘက်က စပြီး စကားပြောလာ
တာပဲကြည့်။ ဘကြီးတို့က ဘာမှလှပ်ရတာ မဟုတ်ဘူး။ အချိန်
တန်တော့ အထုံးအဖွဲ့ဆိုတာ တစ်နည်းနည်းနဲ့ ပြေလျှော့
သွားရတာပဲ”

“ကဲပါထော်.... မိုးလဲချုပ်လှပြီ။ မောင်ရင်မောင်လဲ အားနာ
စရာ။ ကလေးလဲ ဓရီးသွားရညီးမှာနဲ့ ဘာနဲ့”

“အေးပါကွာ။ ငါ ဝမ်းသာလွန်းလို့ပါ”



‘အနော်ရထာ အော်ဖားမား’ စာအုပ်ကို တင်းကျပ်စွာ ဆုပ်
ကိုင်ရင်း ဆရာ ဦးရင်မောင်က ခေါင်းင့်နေသည်။ မျက်နှာကို
မဖော်ဘဲ သူ စကားပြောသည်။

သူအသံ တျော်ယင်အက်ကွဲခြင်းကို သူကိုယ်တိုင်လည်း
ထိန်းချုပ်ပို့ မကြိုးစားတော့။

“ကျွန်တော် ဒီအဖြစ်ကို မအဲသြပါဘူးများ။ ဖြစ်လေဖြစ်ထ
ရှိတဲ့ အဖြစ်မျိုးတွေပါ။ ဒါလေမယ့် ဒီအဖြစ်အပျက်မျိုး တစ်ခုဟာ
ကျွန်တော်၊ မလေးနဲ့ ဆရာ ဦးမင်းဆွဲတို့၊ သုံးဦးအပေါ်ကျေမှ
တည့်တည့်မတ်မတ်ကြီး ကျေရောက်လာတဲ့ ကံကြမ္မာကိုတော့
စိတ်နာလို့ မဆုံးပါဘူး။”

ကျွန်တော် ဘာမှ ပြန်မပြောနိုင်။ ပြောသိမ့်စရာ စကား
ကိုလည်း ရှာမတွေ့။

“ဒီလိုနဲ့ပဲ မန္တလေးကို ကျွန်တော်သွားခဲ့ရပြန်တယ်။
မန္တလေးကို၊ မလေး....ဆိုကို”

ဦးရင်မောင်အသံ တိုးမှုန်နစ်မြုပ်သွားသည်။ သူ မျက်ရည်
မကျေပဲ ငါးကြေးလေပြီလား မသိ။ စင်စစ် ကျွန်တော့ရှေ့တွင် သူ
သောကျေားကြီးတန်မဲ့ ရှိက်နိုင်လာလျှင်လည်း ကျွန်တော် အဲသြမည်
မဟုတ်ပေ။

အကြောင်းမူ သူ၏ ‘မန္တလေးခရီး’ သည် သူနှစ်လုံးသား
များကို တစ်စစ်ဖဲ့ချွေကာ ထိနှစ်လုံးသားအပိုင်းအစတို့ဖြင့် ပြီးအပ်
သော လမ်းပေါ်၌ နင်းဖြတ်သွားရသည် ခရီးဖြစ်ကြောင်း
ကျွန်တော် သောာပေါက်မိသောကြောင့် ဖြစ်သည်။

အဖြစ်ကတော့ ရိုးရိုးရှင်းရှင်းလေးပင်။

ဆရာ ဦးမင်းဆွဲ ငယ်စဉ်က ဆရာမိဘများ မန္တလေးမှာ

နေခဲ့ကသည်။ အလုပ်မှာ ပွဲရုံလုပ်ငန်း။

ဆရာတိုးမင်းခွဲ စုနစ်တန်းကျောင်းသားနှစ်တွင် ပွဲရုံ
မီးလောင်သည်။ အနယ်နယ်အရပ်ရပ်သို့ လွှတ်ထားသော လူယုံ
နှစ်ယောက်ကလည်း ငွေလိမ်သွားသည်။ သို့ဖြင့်ပင် ဆရာမိဘ^၁
များမှာ ရှိသမျှ ပစ္စည်း ပြုတ်ပြုတ်ပြုနိုးကာ နေ့ချင်းသုချင်းပင်
ကုန်းကောက်စရာ မရှိတော့သောဘဝသို့ ရောက်သွားသည်။
ရစရာရှိသော ငွေများကလည်း ပစ္စည်းရှင်ကုန်သည်များကို ပေးချေ
လိုက်ရသဖြင့် လက်မဲ့ဖြစ်သွားရသည်။

လက်ငှတ်လက်ရင်း အစအန္တမျှပင် မကျေနို့။

သို့သော် စာနာဘတ်သော ကယ်တင်ရှင်တစ်ဦး ပေါ်လာ
သည်။ မဆုံးလေးကပွဲစားကြီး ဦးချွေရန်း ဦးချွေရန်က ဦးစိုးကြွယ်
(ဆရာဖော်) ၏ ရိုးသားကြိုးစားခြင်းကို သိနားလည်သည့်
အတွက် လုပ်ငန်းပြန်ထူထောင်ရန် အရင်းအနှံးထူတ်ချေးသည်။
သုံးနှစ်အတွင်း မီးမလောင်ခင် အခြေအနေ၏ ထက်ဝက်အထိ
ပြန်ထူထောင်နိုင်ခဲ့သည်။

သို့သော် ဦးချွေရန် ကွယ်လွန်သွားကာ သူညီ ဦးချွေမှန်က
လုပ်ငန်းဦးစိုးမီးဖြစ်လာသည်။ ဦးချွေမှန်ကား ဦးချွေရန်နှင့်
ဆန်းကျင်ဘက်။ သူအစ်ကိုလက်ထက်က အကြေးကို အတိုးပါ
တွက်ကာ ဦးစိုးကြွယ်အပေါ် အကြေးတောင်းသည်။ လက်ရှိ
လုပ်ငန်း ပွဲရုံ ငွေကြေးတန်စိုး စာရင်းဖြင့် တွက်လိုက်သောအခါ
ဦးစိုးကြွယ် ပေးဆပ်စရာမှာ ကွယ်လွန်သူ ဦးချွေရန် ချေးခဲ့သော

အတိုင်းအတာထက် ကျော်နေသည်။

ဦးရွှေမှန်က သူ ရစရာရှိသည်ကို သိမ်းကာ ဦးဖိုးကြွယ်ကို ဆက်ပြီး မြို့စားချေသည်။ ကုန်သည်ပွဲစားအရပ်ဆုံးသာ ကျွမ်းကျင် သော ဦးဖိုးကြွယ်လည်း မတတ်သာ။ ဦးရွှေမှန်ဆီကပင် ဆက်ယူကာ အလုပ်လုပ်သည်။

ဆရာ ဆယ်တိုးအောင်ပြီး ကောလိပ်တက်နေသည့် အချိန်တွင် မြို့ရှင် ဦးရွှေမှန်၏ အကြွေးသည် နှစ်တိုးများနှင့် ပေါင်းကာ ဆရာအဖေထံတွင် အဆပေါင်းများစွာ တိုးပွားကျ ရောက်နေပေပြီ။ ဆရာအဖေ ဘာမှ မပြင်းနိုင်။

သည်အတိုင်း ဆက်သွားနေလျှင် အကြွေးဆပ်ရင်းဖြင့် အညွှန်းတုံးသွားတော့မည်ကို သိလာသောအခါ ဦးဖိုးကြွယ်သည် ပွဲရုံလုပ်ငန်းနှင့်တကွ ရှိသမျှကို ရောင်းချကာ ဦးရွှေမှန်၏ အကြွေးကို ဖူဆပ်လိုက်သည်။ လုပ်ငန်းတို့ လုံးဝဖျက်သိမ်းကာ မန္တလေးကို စွာနှိမ်ခဲ့တော့သည်။

ဦးရွှေမှန် အကြွေးမှာ မပြောသေး။ သို့သော် ဦးရွှေမှန်က သိမ်မွှေ့စွာ စီစဉ်သည်။ ကျော်ရှိသော အကြွေးလေးသောင်း မြောက်ထောင်အတွက် အတိုးအညွှန်းစွာ မရှိစေရ။ ထိုအတိုင်းသာ တင်ရှိစေမည်။ ထိုအတိုင်းသာ နိုင်သလောက် အရစ်ကျေ့မှုဆပ်သွားရမည်။ သို့သော် သားဖြစ်သူ အလုပ်အကိုင် ရလာသည်အခါန်၊ ဦးဖိုးကြွယ်တို့က အကြွေးကို အပြီးအကျော် ဆပ်နိုင်ပြီဟု မိမိက ယူဆချိန်တွင်မူ အကြွေး အားလုံး ဆပ်ပြီး

ဖြစ်နေရမည်။ ထိုအချိန်အထိ သည်းခံစောင့်နေမည်။

ဦးစီးကြယ်နှင့် ဒေါ်ဖွားမယ်တို့သည် သားဖြစ်သူအား ဤကိစ္စကို လုံးဝမသိစေရပဲ သား၏ ပညာရေး ခြေလှမ်းတို့ တုံးမှ မရှိစေရအောင်သာ လုံးပမ်းခဲ့ကြသည်။

ထိုကြောင့် ဦးရွှေမှန်၏ အကြွေးမကျေသေးစေကာမှ သား ဖြစ်သူကိုကား ပညာတာတ်တစ်ယောက် ဖြစ်စေခဲ့ပြီး ကိုမင်းဆွဲ အလုပ်ရသည့်အချိန်ကျမှာ ကုန်စုံဆိုင်လေးကိုလည်း ရပ်သိမ်း လိုက်ကြသည်။

သည်ကာလတွေအတွင်း ဦးရွှေမှန်ကလည်း အဆက် အသွယ်မပြတ်။ သူ့အကြွေး ရစရာရှိသည်ကို သိမ်မွှေ့စွာ သတိ ပေးနေခဲ့သည်။

ဦးစီးကြယ်၊ ဒေါ်ဖွားမယ်တို့ကား ရိုးသားသော မြန်မာ ကုန်သည်မှား၊ ဖြစ်ကြသည့် အလျောက် သံသရာကြွေးကို ကြောက်ကြသည်။ ကြိုတ်မိုတ်၍ ခံခဲ့ကြသည်။

ယခုမှ....

ဘယ်လိုနည်းနှင့်မှ ဖြေနိုင်စရာမရှိသော ထိုငွေကြေး ပမာဏအပြီးတိုင် ဖျက်သိမ်း ပြေားမြတ်စွာ မေမည့် နည်းလမ်းကို ဦးရွှေမှန်တို့ဘက်ကပင် ကမ်းလှမ်းပြောဆိုလာသည်။

ဦးရွှေမှန်၏ ညီမှာ ဦးရွှေမှုပ်ဖြစ်သည်။

ထိုဦးရွှေမှုပ်သည် မလေးခေါ် လေးခင်ခင်၏ ဖောင်။ အွေ့မျိုးစုံ အကြေးအကဲဖြစ်သော ဦးရွှေမှန်၏ ပြုမေသည် မလေးတို့ အသိကို

အဝန်းတွင် တစ်သွေး တစ်သံ တစ်မိန့်။

မဟာပိဋ္ဌာဘွဲ့၊ လက်ထောက်ကထိက၊ နိုင်ငံခြားပြန်
ဟရသော ဂုဏ်ခြပ်တို့ဖြင့် ပြည့်စုံသော အညွှန်တလူလူရှိသော
ထက်မြက်သည့် လူတော်လူကောင်းလည်းဖြစ်သော ကိုမင်းဆွဲကို
လေးခင်ခင်.... နှင့်။



အောင်

“ဆရာတိုးမင်းဆွဲဟာ ဒီအကြောင်းဆွဲ ဘာမှမသိခဲ့ဘူး။ ဆရာ မိဘတွေကလဲ ကြိတ်ပြီး လုပ်နဲ့ကြတယ်လေ။ ဆရာ နိုင်ငံခြားက ပြန်လာခါနီးတော့မှ ကျွန်တော်အစိုက်ကြီးတို့က ဒီအကြောင်း ဆွဲ ပြောပြတယ်။ ဦးရွှေမှန်ရဲ့ ကမ်းလှမ်းစာကို ထုတ်ပြတယ်။ ပြီးတော့....”

ဦးရှင်မောင်၏ အသံကို ကျွန်တော် ကြိုးစားနားထောင် ယူရသည်။

“ဆရာ ပြန်လာမယ့်နေ့မှာ၊ ပြောဆို ဒီစဉ်နိုင်ကြဖို့အတွက် မလေးနဲ့ သူ့အိမ်က လူကြီးတွေကို ဓာတ်လာဖို့အတွက် ကျွန်တော်ကို မန္တလေးလွှတ်တယ်။ အဘိုးကြီး အဘွားကြီးတွေအနေနဲ့ကလဲ ဆရာမရှိချိန်မှာ တိုင်ပင်စရာ အကုအညီ တောင်းစရာဆိုလို့

ကျွန်တော်ပရှိတာ မဟုတ်လား။ ဦးရွှေမှုနဲ့ အစီအစဉ်ကို လက်ခံ
ကြောင်းနဲ့ မလေးတို့ကို ရန်ကုန်ခေါ်လာဖို့ ဆက်သွယ်ရတဲ့
သံတမန်ပေါ့ဗျာ”

နာကျည်းစွာ သူ ရော်တ်လေသည်။

“ကျွန်တော် အသေးစိတ် မပြောနိုင်တော့ဘူး၊ ကျွန်တော် ခွင့်လွှာတ်ပါ။ ကျွန်တော် မနှေ့လေးသွားတယ်။ ဘကြီးတို့ အစီအစဉ်တိုင်း ဆောင်ရွက်တယ်။ မလေးနဲ့ သူအမေ
တို့ကို ရန်ကုန်ခေါ်လာခဲ့တယ်။ ဆရာတိုးမင်းဆွေရဲ့ သတို့သမီး
လောင်းကို လာခေါ်တဲ့ မောင်ရင်မောင်ဟာ ပြီးခဲ့တဲ့ ငါးနှစ်ကျော်
ကာလက လေးခင်ခင်နဲ့ သမီးရည်းစားဖြစ်ခဲ့ဖူးပြီး အိုင်အေ
ပထမနှစ်ကျေလို့ ဆူပူကြိမ်းမောင်းပြီး အဆက်အသွယ် ဖြတ်နိုင်း
ခဲ့တဲ့ ကောင်လေးဖြစ်ကြောင်းကိုတော့ သူတို့အိမ်က မသိကြဘူး
ပေါ့ဗျာ။ အမှန်တော့ ကျွန်တော်ကန္တာဟာ မလေးရဲ့ မိသားစုထဲမှာ
အမှတ်မထင်လေးပဲ ပေါ်ခဲ့ပြီးနောက် ပျောက်ကွယ်သွားတာ
မဟုတ်လား”

“မလေးကကော့ဗျာ”

မေးပြီးမှ ကျွန်တော် နောင်တရမိသည်။ ကျွန်တော့
မေးခွန်းသည် ဦးရင်မောင်အပေါ် မညားတာရာ ရောက်သွားပြီလား
မသိ။

“မလေးလား”

သူ အက်ကွဲစွာ ရော်တ်သည်။

ဦးချွေမှန်၊ ဦးဖိုးကျယ်တိုကိစ္စကို သူလဲ ဘာမှသိခဲ့တာ
မဟုတ်ဘူး။ သူမိသားစုမှာ သူဟာ သူအံသက်သက်ဖြစ်ခဲ့
တာပါ။ ကျွန်တော် ရောက်သွားတော့မှ သူ သိခဲ့တာ။ လူကြီးတွေ
စိစဉ်တဲ့ ဆရာမင်းဆွဲဆိုတာ ကျွန်တော့စာတွေထဲမှာ ပါတဲ့
ကျွန်တော့ ဆရာဖြစ်ကြောင်းလဲ အဲဒီတော့မှ သူသိတယ်။
ဒါပေမယ့်ဗျာ.... ဒီကိစ္စမှာ ကျွန်တော်နဲ့ မလေး သိတာတွေ မသိ
တာတွေဟာ ဘာမှအရေးမပါတော့ဘူး။ ကျွန်တော်တို့မှာ ဘာမှ
ပြောစွင့်ဆိုစွင့် ရှိတော့တာ မဟုတ်ပါဘူး”

ဖြစ်လာသမျှကို ခေါင်းငှုံလည်စင်းခဲ့ရုံမှအပ ဘာမှ
မလှပ်သာကြတော့သော သူတို့နှစ်ယောက်၏ အဖြစ်ကို ကျွန်တော်
ရင်နာစွာ ကိုယ်ချင်းစာမိသည်။

ဦးရင်မောင်လက်ထဲက စာအုပ်ကို အမှတ်မထင်ကြည့်မိ
ဖြန်သည်။

“အနော်ရထာ အော့ဖ် ဘားမား”

ကျွန်တော် နားလည်လိုက်ပေပြီ။

မထိစန္ဒာကို အနော်ရထာမင်းထံ အောင်ကြော်းခဲ့ရသော
ကျွန်စစ်သား။ အနော်ရထာ၊ ကျွန်စစ်သား၊ မထိစန္ဒာ။ ဆရာ
ဦးမင်းဆွဲ၊ ကိုရင်မောင်၊ မလေး။

“မလေးဟာ ကျွန်တော် မနှဲလေးရောက်သွားပြီး အကျိုး
အကြောင်း သိရတဲ့အဓိန်ကစပြီး ရန်ကုန်ရောက်တဲ့အထိ ဘယ်သူ
ကိုမှ စကားမပြောတော့ဘူးလေ”

မိန္ဒားမသား၏ ခံစားရချက်ကို ကျွန်တော် မှန်းဆမိသည်။

“ဆရာ ဦးမင်းဆွဲ နိုင်ငံခြားက ပြန်မရောက်ခင် ရက်ပိုင်း
မှာပဲ ကျွန်တော်လဲ အပိုင့်မင့်ရတယ်။ ကျွန်တော်ရတာက
လုပ်သားကောလိပ်။ ဒါပေမယ့် ရန်ကုန်မှာ ကျွန်တော် နေလို့
မဖြစ်တော့ဘူးလေး။ ဒါကြောင့် စစ်တွေကောလိပ်ရတဲ့ ဆရာ
တစ်ယောက်နဲ့ညီပြီး စစ်တွေကို ကျွန်တော် ထရန်စဟ တောင်း
လိုက်တယ်။ ထရန်စဟရတယ်။ ကျွန်တော် စစ်တွေကောလိပ်
ရောက်လာတယ်။ ကျွန်တော် ထွေက်ပြေးလာတာလို့ ဆရာ
ပြောချင်သလား။ ထွေက်ပြေးလာတာပဲ။ ဟုတ်တယ်။ ဆရာ
ပြန်ရောက်လာမယ့်နေ့မှာ ဆရာအနီးလောင်း မလေးနဲ့အတူ
လေယာဉ်ကွင်းကနေပြီး ကြံ့ရမယ့်အဖြစ်ကို ကျွန်တော် ရင်မဆိုင်
ရဘူး။ ကျွန်တော် သတ္တိကြောင်သလား၊ သတ္တိကြောင်ပါရစေဥား။
ဒါအတွက် သတ္တိကြောင်တယ်လို့ ပြောကြရင် ကျွန်တော် ပြီးပြီး
နားထောင်နေလိုက်ပါမယ်”

စားပွဲပေါ်သို့ လက်တင်လျက် လက်ပေါ်သို့ မျက်နှာ
မောက်လိုက်သော ဆရာဦးရင်မောင်ကို ထိအတိုင်းပင် ရှိစေလျက်
ကျွန်တော် တိတ်ဆိတ်စွာ ထွေက်လာခဲ့သည်။

သိပ်သည်းသော ညွှန်အမောင်ထုသည် အကန့်အသတ်မဲ့။



တိန္ဒရုတ်

“ဒီအကြောင်းကို တစ်နှုန်းသောအခါ ဆရာ ဝထူးရေးဆရာ ဖြစ်လာ တောင်မှ မရေးပါနဲ့များ”ဟု ဆရာရင်မောင်က အလေးအနက်ပြော ခဲ့သည်။ ‘ကတိပေးပါများ’ဟု ဆိုသောကြောင့် ကျွန်တော်ကတိ ပေးခဲ့သည်။

ယခု ထိုကတိကို ကျွန်တော် တမင်တကာ ချိုးဖောက် လိုက်ပေါ်။

စင်စစ်မှ ဦးရင်မောင်ထံမှ သူ့စာတ်လမ်းကို ကြားခဲ့ရစဉ် ကလည်း တစ်နှုန်းသောအခါ ဝထူးတစ်ပုဒ်အဖြစ် ရေးမည်ဟု ကျွန်တော် မရည်ရွယ်ခဲ့။ ရေးချင်စိတ်လည်း ပြင်းပြင်းပြပြ မရှိခဲ့။

သို့သော်.... ဦးရင်မောင်ကို ပေးခဲ့သောကတိသည် အခြေ အနေပေါ်တွင် မူတည်ကာ သူအလိုအလျောက် ပျက်ပြယ်သွားပြီး

ဖြစ်သောကြာင့်တစ်ကြာင်း၊ ရေးချင်စိတ်လည်း ရှိလာဖြဲ့
ဖြစ်သောကြာင့်တစ်ကြာင်း ယခုအခါ ကျွန်တော် ရေးဖြစ်ခဲ့
လေပြီ။

သည်ဇာတွင် နောက်ဆက်တွဲဖြစ်ရပ်များက ကျွန်တော်ကို
ကတိချိုးဖောက်စေရန်၊ ရေးချင်စိတ်ဖြစ်ပေါ်စေရန် စွဲဆော်
ကြသည်။

ထို နောက်ဆက်တွဲ ဖြစ်ရပ်များကိုမှ အကျဉ်းချုပ်
တင်ပြရန်သာ လိုအပ်မည်ဟု ကျွန်တော်ထင်သည်။



ဆရာတိုးရင်မောင်သည် စစ်တွေကောလိပ်တွင် သုံးလကျော်သာ
နေသွားခဲ့သည်။ ဗဟိုနိုင်ငံရေးသင်တန်းတက်ရန် အမိန့်စာ
လာသဖြင့် သူ ရန်ကုန်ပြန်သွားရသည်။

သူ ပြန်သွားပြီးနောက် သုံးလအကြာတွင် သူထံမှ စာ
တစ်စောင် ကျွန်တော်ဆီ ရောက်လာသည်။ သူ သင်တန်း ပြီးဆုံး
မကြာင်း၊ သူ အသုနိကောဇာနှုန်မှ စီးပွားရေးတွေ့သုံးလို နိုင်ငံရေး
သိပ္ပံ့ဌာနသို့ ပြောင်းရွှေ့ကြာင်းများအပြင် ဖြစ်ကြာင်းရယ်
ကုန်စင် စာအရှည်ကြီးကို ကျွန်တော် ဖတ်ရသည်။

သူစာရှည်ကြီးနှင့်အတူ 'ဆရာတိုးမင်းဆွေ'၏ စာတိုးလေး
တစ်စောင်ကိုပါ ထည့်ပေးလိုက်သည်။

ဦးမင်းဆွေ၏စာသည် ခ်ပ်သီးသောဖြစ်ရပ်တို့ကို ရှင်းလင်း

ပစ်လိုက်သည့် စာပေတည်း။

“မောင်ရင်မောင်”

ဘာကြောင့် အစက ဆရာတိ မပြောသလဲ။ အခု
လေးခင်ခင် ပြောပြလို့ ဆရာ အားလုံးသို့ရပြီ။

ဆရာဟာ အနော်ရထာ မဟုတ်သလို....

မင်းလဲ ကျော်စစ်သားမဟုတ်ဘူး။ လေးခင်ခင်လဲ မဏီစန္ဒာ
မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်က အဖြစ်မျိုးဟာ
ဘာကြောင့် ဒီနေ့ပြန်ပြီးဖြစ်ရမှာလဲ တာပည့်ရာ။

မင့်မလေးဆီ မင်းလာခဲ့။

ဆရာအားလုံးကို ပြောရှင်းနိုင်တယ်။

မင်းဆွဲ



တန်ဆတ်ရှုမ်

စစ်တွေကောလိပ်တွင် ကျွန်တော်တို့ အဓိဋ္ဌာန်းသက် တစ်နှစ်
ရအဲကြပြီ။

ယခုအခါ နေပါပွဲပဲ့၊ ပင်လယ်ကမ်းစပ် သဲသောင်ပြင်
အနှစ်းတောာ့၊ ကုလားတန်မြစ်ကမ်းတို့သည် ကျွန်တော်တို့ ဆရာ
များနှင့် ရင်းနှီး ကျွမ်းဝင်အဲကြပေပြီ။

အဂံလိပ်စာ ဦးအောင်ဘန်းလည်း ရောက်စတုန်းကလို
ကျောင်းရှုံးသစ်ပင်မြောက်ကြီးကိုကြည်းကာ ‘အိုး.... ဟော့န်
တက်ဒ်ထရီး၊ ဟော့န်တက်ဒ်ထရီး’ ဟု မည်ညွှေးတော့။

ပထာဝိုင် ဦးပြည်ဗြိုမ်းလည်း ‘မမလေး’အတွက် ရခိုင်
လုံချည်တွေဝယ်၍ အားရသွားပြီ။

အဂံလိပ်စာ ဦးတင်ဦးလည်း အဆောင်စားဖိုခန်းအတွက်

ပျော်ပျော်ကြီး ဈေးဝယ်နေပြီ။

ကျွန်တော်လည်း အထိုးကျွန်ခံစားမူမျှိုး မရှိတော့။

စစ်တွေတွင် ကျွန်တော်တို့ နေသားကျပြီ။ ကျောင်းသူ ကျောင်းသား၊ မြို့ခံပုဂ္ဂိုလ်များနှင့်လည်း ရင်းနှီးခင်းမင်းနေကြပြီ။

စစ်တွေကောလိပ် တစ်နှစ်တာ အမူထမ်းသက်အတွင်း၊ ကျွန်တော့အဖို့ မကျေမချမ်းပြစ်ရသည် ဖြစ်ရပ်တစ်ခုသာ ရှိသည်။ ယင်းကား အခြားမဟုတ်။ ဆရာရင်မောင်နှင့် လေးခင်းခင်းတို့၏ လက်ထပ်ပွဲကို မတက်နိုင်ခြင်းပင် ဖြစ်သည်။ မကိုလာအညွှန်ခံပွဲ တစ်ခုအတွက် ရန်ကုန်သွားနိုင်လောက်အောင် ကျွန်တော့မှာ အမြဲအနေမရှိ။

နောက်ဆုံး ထူးခြားမူတစ်ရပ်ကို ဆိုပါမည်။

နောက်နှစ် ကောလိပ်ပြန်ဖွင့်ခိုန်တွင် ဒသုန်ကဗောဇူးနှင့် ဌာနမှူးအသစ်တစ်ယောက် ပြောင်းလာမည်။

ပြောင်းလာမည် ဌာနမှူးမှာ ဆရာတိုးမင်းဆွဲ။

ဤလောက်၌ ကျွန်တော်လောက် ဆရာမင်းဆွဲနှင့် တွေ့ဆုံးစကားပြောချင်သူ မရှိနိုင်တော့ဟု ကျွန်တော်ယုံသည်။ ဆရာထံမှ အဘယ်သို့သော ဖြစ်ရပ်များကို ကြားရှုံးမည်မသိ။ ဦးရွှေမှန်၏အကြေး၊ မလေးနှင့်ကိစ္စ၊ မိဘများအတွက် ဖြေရှင်းမှာ ဖြီးတော့.... ဆရာတိုးမင်းဆွဲ၏ ခံစားမူများ။

သည်နေရာတွင်မှ ကိုရင်မောင်နှင့် မလေးတို့ အကြောင်းကိုသာ ကျွန်တော် ဝတ္ထုရေးခွင့်ရှိသည်။ ဆရာတိုးမင်းဆွဲ

အကြောင်းကိုမူ ကိုရင်မောင်ထံမှ တစ်ဆင့်သာ ကျွန်ုတ်
သိထားရသည်။ ဆရာနှင့် ကိုယ်တိုင် တွေ့ဆုံးရသည်ရှိသော်
ဆရာနှင့် ပတ်သက်၍....။

ရဲစိုးညီးညီး



နှောင်း

လောင်စွဲ

စာရေးသူ



မောင်ဝန္တ

စာရေးဆရာ မောင်ဝန္တကို အဘ (စာရေးဆရာ၊ ရပ်ရှင်ဒါရိုက်တာ) ဦးသာဓနှင့် အမိ (ကျောင်းဆရာမကြီး) ဒေါ်မင်းညိုတို့က မွေးဖွားသည်။

ရန်ကုန် ဝန္တာနှင့် သိပ္ပါတရွာသိုလ်မှ ဝိဇ္ဇာ (အသုနိကဗေဒ) ဘွဲ့ရသည်။ ၁၉၆၈ ခုနှစ် အထွေးအဆောင်မရှိတွင် 'ကားလမ်း ဆားက ဆိုင်းသုတေသန' ကဗျာ စတင် ပုနိုင်ဖော်ပြခဲ့ရသည်။ ၁၉၆၉ တွင် 'ဆိုင်းသမား' ရပ်ရှင်အတော်နှင့် ရေးသည်။ ၁၉၇၁ ခုတွင် 'ကတ္တိပါမိန်စီးပွားရေး' ရွှေထိုးဆောင်း ရပ်ရှင်ကားကို ဒါရိုက်တာ ဖြော်ပြန်လည် (အကယ်ဒမီဆုရသည်)။ ရပ်ရှင်ကားထုပ် ၂၀ ကျော် ရိုက်ပြီးဖြစ်သည်။ ၁၉၇၂ ခုတွင် ရူမဝမှုဒင်း၌ 'စိမ့်း ပြုမှုး' ကျော်တော်' ဝတ္ထုကို စတင်ဖော်ပြခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင်

‘ပန်းတွေနဲ့ဝေ’ လုံးချင်းဝတ္ထဲ ရေးသည်။ လုံးချင်းဝတ္ထဲ နှစ်ဆယ် ကျော်ခုနဲ့ ရေးခဲ့ပြီး ဖြစ်သည်။ မောင်စိန်သောင်း + မနှင်းရည် ပင်တိုင် စာတ်ကောင်ဖြင့် ဝတ္ထဲတို့များ ရေးသည်။ ဝတ္ထဲ၊ ဆောင်းပါးများ ရေးခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ခုနစ်စဉ်အလွမ်း ရပ်ရှင်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည် (အကယ်ခမီဆု ရသည်)။

စာရေးမြင်း၊ ရပ်ရှင်ရိုက်မြင်းတို့ဖြင့် အသက်မွေးလျက် ရှိသည်။ နေ့ဗျာရှိခိုင်း၊ သားသမီး သုံးဦးတို့နှင့်အတူ အမှတ် ၃၁ လေးဆောင့်ကန်လမ်း၊ သာဓာခြီး၊ သယ်နိုးကျွန်း၊ ရန်ကုန်တွင် နေထိုင်လျက်ရှိပါသည်။



မောင်

ဒီလောက် ရက်စက်လိမ့်မယ်လို့ ထွေး လုံးဝမထင်ခဲ့ပါဘူး
မောင်ရယ်....

မောင့်ကို ချစ်ခဲ့ရတာလော့၊ ထွေးရဲ့ဘဝတစ်ခုလုံး ထွေးရဲ့
အချစ်အားလုံးကို ပုံပြီး ချစ်ခဲ့ရတာပါ။ မောင့်ဆီကို စာမရေးပါနဲ့
ဦးလို့ မရေးပါနဲ့ဘို့လို့ မရေးပဲ အနဲ့ရယ်မယ် ထွေးလေ တစ်နဲ့မျှ
မောင့်ကိုမမေ့ခဲ့ပါဘူး။ ဘယ်လိုလုပ်ပြီး မွေလို့ရမလဲမောင်၊ မောင့်ရဲ့
ရင်ခြင်ထဲမှာ နေခဲ့ရတဲ့အချိန်ကလေးတွေကို ထွေး ဘယ်လိုလုပ်
မောင်ရမှာလဲ။ မောင့်အန်းတွေကို ထွေး ခုထိ ခံစားနေရသလို
ပါပဲ။ ကျိုန်ဆိုရင် ကျိုန်ရဲပါတယ် မောင်ရယ်။ ဉာဏ်ငါးသိုးခေါင်
လောက်မှ အီပ်ပျော်တယ်။ ဒါတောင် တကယ်အီပ်ပျော်တာ

မဟုတ်ပါဘူး။ နိုးလိုက်၊ မှေးခနဲ့ပျော်လိုက်နဲ့ပဲ အရှင်တက်တဲ့ အထိလောက်ပါ။

မောင် မှတ်မိသားလားဟင်.... အဲသလို သန်းခေါင်အချိန် တွေ့မှာ မောင်နဲ့ တိတ်တိတ်ကလေး တွေ့ခဲ့ကြရတာကလေး တွေ့လေး။ မောင်ကတော့ မူးသွားပြီ မှတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မောင်မူးသွားလို့သာ ထွေးဆိုကို ပြန်မလာတော့တာပါ။

အဲဒီ သန်းခေါင်အချိန်ကလေးတွေ့ ရောက်တိုင်း မောင် ထွေးနားမှာရှိနေတယ်လို့ ထင်မိတယ် မောင်ရယ်။ ဒါပေမယ့် ထွေးနားမှာ ဘယ်သူမှ မရှိပါဘူး။

ထွေးတေးနားမှာလေ ထွေးခဲ့ခြေစောင်ကလေးပဲ ရှိတယ်။ ထွေးဘာလုပ်တယ်မှတ်လဲ။ အဲဒီ ခြေစောင်လေးကို ထွေးဖက်ဖက်ပြီး နမ်းလိုက်တယ်မောင်။ မောင့်အမှတ်နဲ့ပေါ့၊ မောင့်အမှတ်နဲ့ ခြေစောင်လေးကို နမ်းခဲ့ရတဲ့ ညာပေါင်း မရေ့မတွေက်နှင့် တော့ပါဘူး မောင်။

မောင်ရေး.... စာမရေးပါနဲ့ဆိုလို့ မရေးခဲ့ရတဲ့ ရက်တွေ မှာလေး။ မဟုတ်ဘူးလေ မောင်....၊ စာရေးချင်လွန်းတဲ့ အခါတွေ ကျေရင်လေ၊ ထွေးစာတွေ ရေးထားလိုက်တယ်။ အဲဒီစာတွေကို ထွေးသိမ်းထားတယ်မောင်၊ မောင် ဖတ်စေချင်လွှဲပါတယ်။ ထွေးက မောင့်လို့ ဖွဲ့ဖွဲ့ဖွဲ့ဖွဲ့တွေ မပြောတတ်တော့ ထွေးရေးတဲ့ စာတွေဟာလဲ မောင် ဖတ်လို့ကောင်းမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထွေးဘာသာ ဖတ်ကြည့်တာတောင်မှ

ဖတ်လို့မကောင်းဘဲ။ ပြီးတော့လေ အဲဒီစာတွေထဲမှာ ပါတာက မောင့်ကိုချစ်တာရယ်၊ မောင့်ကို လွမ်းလို့ ငိတာရယ်။ ပြီးတော့.... မောင် ကတိဖျက်ပြီး ပြန်မလာလို့ ထွေး သေချင်လောက်အောင် စိတ်ညွစ်တာရယ်....

တကာယ်ပါ မောင်ရယ်.... တစ်ခါတစ်ခါ၊ ထွေးကိုယ်ထွေး သတ်သေပစ်မလားလို့တောင် စိတ်ကူးမိသေးတယ်။ အဖန်ငါးရာ ငါးကမ္မာကို ကြောက်လှလို့ မဟုတ်ပါဘူးမောင်၊ မောင့်ကို စောင့် နေချင်သေးလို့ပါ။ ဒါကြောင့် ထွေး မသေသေးတာပေါ့။ နှုန္ဓိရင် ထွေးသေတာ ကြာလှပြီ။

မောင်ရယ်.... ထွေးဆိုကို ပြန်လာပါတော့။ မောင့်မိဘ တွေကို ခြေသလုံးဖက် တောင်းပန်ဆို တောင်းပန်ပါမယ်။ ထွေး မောင်တို့အိမ်မှာ အစောင့်လိုက်ပါဆိုရင်လဲ နေပါမယ်။ ထွေး ကိုတော့ လာခေါ်ဖြစ်အောင် ခေါ်ပါမောင်ရယ်။ ထွေး မောင့်ဆိုကို လိုက်လာချင်တယ်။ ဒါပေမယ့် မောင်က လုံးဝလိုက်မလာနဲ့ ဆိုလို့။ ပြီးတော့ မောင်လာခေါ်ဖြစ်အောင် ခေါ်မယ်ဆိုလို့ပါ။ ဒီစာရလို့မှ မောင်လာမခေါ်ရင် ထွေးဘဝကို ထွေး.... အို.... မစဉ်းစားရဲ့လောက်အောင်ပါမောင်ရယ်။ ထွေးကို သနားပါ မောင်ရယ်။

မောင် မှတ်မိသေးသလားဟင်၊ ညာတစ်ညာလေ။ အို.... အဲဒီအကြောင်း ပြောတာထက် အစက စပြောချင်တယ်။

မောင် ရောက်လာတဲ့အရိုနိုင်ပေါ့။ ထွေးတို့ ပြု့ကလေးဟာ

အသွားအလာ ခက်ခဲပြီး မြို့ကြီးသားဆိုလို့ အရောက်အပေါက် နည်းလှပါတယ် မောင်ရယ်။ ရောက်လာပြန်တော့လဲ အနီးရအမှ ထမ်းတွေ့လောက်ပါပဲ။ ထွေးလေ.... မောင်ရောက်လာခါစက မောင့်ကို တွေ့တော့ ထွေးတို့မြို့ကိုရောက်နေတဲ့ မောင့်သူငယ်ချင်း တစ်ယောက်ဆီ အလည်းလာတဲ့ မြို့သားတစ်ယောက်လို့ပဲ ထင်ခဲ့တာပါ။ ကိုခင်ရွှေကပြောတော့မှ.... မောင်ဟာ ထွေးရဲ့အကြံ့ကိုဆုံး စာရေးဆရာ မောင်ကြည်သာဆိုတာ သိခဲ့ရတယ်။ အဲသလို သိလိုက်ရတာနဲ့တစ်ဖြိုင်နှင်းတည်း မောင့်ကို ထွေး စိတ်ဝင်စားမီ တော့တာပါ။ နိဂုံကတည်းက ကြည်ညိုရင်းစွဲလုပိပြန်၊ ပြီးတော့ မောင်က သားသားနားနား သပ်သပ်ရပ်ရပ် ဆိုပြန်တော့ မောင့် အပေါ် စိတ်မည့်တ်ပဲ နေနိုင်ပါမလား။

မောင်ရယ်.... ထွေးရဲ့ အချစ်ကို စာနာကြည့်စမ်းပါ။

မိန္ဒားကလေးက စရတဲ့ အချစ်ပါ မောင်ရယ်။

ကိုခင်ရွှေနဲ့ မောင့်နဲ့ ရထားပေါ်မှာ စိတ်ဆွေပြစ်ခဲ့တယ်။ ပြီးတော့ ကိုခင်ရွှေကလဲ မောင့်စာဖတ်ပရိသတ်တစ်ယောက် ဆိုတော့ ထွေးတို့မြို့သာက်ကို အမြှေတည်ပြီး ဝါဌားတစ်ပုဒ်ရေးမယ် ဆိုလို့ ကိုခင်ရွှေကိုယ်ဝိုင် မောင့်ကို ခေါ်ခဲ့တာ မဟုတ်လား မောင်။ ထွေးကံကောင်းချင်လို့လား၊ ကံဆိုးချင်လို့လားတော့ မသိဘူး။ ထွေးတို့ အီမံတစ်ခြမ်းကို ရားနေတဲ့ ကိုခင်ရွှေအခန်းကို မောင်ရောက်လာခဲ့တယ် မဟုတ်လား။ ဒါတွေ ပြန်ရေးပြန်ရတာလေး၊ ဘာကြောင့်မှန်း မသိပါဘူး မောင်ရယ်။ ထွေးအားလုံးကို သတိရ

မှတ်မိန္ဒလို့၊ ရေးချင်လွန်းလို့၊ ရေးလိုက်ရတာပါ။ တကယ်တော့
မောင် အားလုံး သိပြီးသားပါ။

မောင်ဟာ စာရေးဆရာ မောင်ကြည်သာမှန်းလဲ သိရော၊
ထွေးဖြစ်သွားတဲ့အဖြစ်တွေ.... ထပ်ခုန်ရတော့မလို့၊ မောင့်ဆီ
အတင်းလာ၊ ပြီးတော့လဲ မိတ်ဆက်ရတော့မလိုလိုနဲ့၊ အရှုံ
တစ်ယောက်လိုပါပဲ၊ ပြီးတော့လေ ကိုစင်ရွှေကြီးကို ရုက်ချင်းပဲ
အတင်း မိတ်ဆက်ခိုင်းရတာပေါ့။ အဲဒီတုန်းက ထွေးလေ....
မရှုက်နိုင် မကြောက်နိုင် မောင့်ဆီကို လာခဲ့ရပါတယ်။ မောင့်ရှုံးလဲ
ရောက်ရော ဒုံးတွေတုန်းရင်တွေခုနဲ့၊ တစ်ကိုယ်လုံး နတ်ကျနေ
သလိုပါပဲ မောင်ရယ်။ သော်.... တစ်ခုမှောကျနှင့်ခဲ့သေးတယ်။
ကိုစင်ရွှေကြီးအိမ်ကို မောင်ဝင်လာတော့ ထွေး အိမ်ရှုံးမှာ
ထွောက်ထိုင်နေတယ်လေ။ အဲဒီတုန်းက မောင် လုမ်းကြည့်သေးတယ်
နဲ့လား။ ထွေးကို....

ထွေးက မျက်နှာ လွှဲပစ်လိုက်တာပေါ့။

အထေးကြီးထဲက မောင့်ကို ထွေးမြင်ခဲ့သားပဲ။ မြို့ကြီးသား
ဆိုတာတွေက တောာသူလေးတွေကို လွှယ်လွှယ်ကြီးလို့ရမယ်လို့
ထင်ထားတတ်ကြတယ် မဟုတ်လား။ ဒါပေမယ့် ထွေး မောင့်ကို
မိုးကြည့်ခဲ့ပါသေးတယ်။

မောင်က အသားဖြူဖြူ၊ နာတံ့ပေါ်ပေါ် ဆံပင်ကောက်
ကောက်လူချောလွှဲလွှဲတစ်ယောက်လို့တော့ ထွေး သတိထားမိ
လိုက်သားပဲ။ ဒါပေမယ့် ထွေး မောင့်ကို သိပ်စိတ်မဝင်စားလှု

ပါဘူး။ မောင်ရေးနေကျ စကားလုံးမျိုးနဲ့ဆိုရင် အချမ်းမြတ်စွာ ကလေးကို လေတိက်သွားတယ်ဆိုသလိုပါ။

နောက်တော့ မောင်ဟာ စာရေးဆရာ မောင်ကြည်သာ မှန်းလဲသိရော ထွေးလေ မောင့်ရှု၊ မောက်ကို ဒုးထောက်ပြီး ရောက်လာရတာပဲ မဟုတ်လား မောင်ရယ်....

ကိုစင်နွေကြီးက မောင်နဲ့လဲ မိတ်ဆက်ပေးရော ထွေး ပြောမိတဲ့စကား မောင် မှတ်မိသေးသလားဟင်၊ ဆရာဂုဏ်ကို ကျွန်းမ သိပ်ကြောက်ပါတယ်လို့ ပြောမိတာလော့။ အဲဒီလို့ ပြောမိပြီးမှ ရှက် လိုက်တာ လွှန်ပါရောမောင်ရယ်။ မောင်ကတော့ ပြီးပြီးပဲလော့။ ထွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်းတော်တို့လို့ စာရေးဆရာတွေ အနေနဲ့ ကိုယ့်ကို ကြောက်တဲ့ စာဖတ်ပရိသတ်နဲ့ ထွေ့ရတာဟာ သိပ်ကြည်နဲ့စရာကောင်းတဲ့ ခံစားမှုလေးတစ်ခုပါလို့။ ပြီးတော့ မောင်က ထွေးကို စိုက်ကြည့်တယ်။ မောင့်အကြည့်ချင်ကို ထွေးလုံးဝ မခံနိုင်ခဲ့ပါဘူး မောင်ရယ်။ မောင့်အကြည့်က ရင်တုန်းစရာ ကောင်းတယ်။ ပြီးတော့ မောင်က ဆက်ပြောသေးတယ်လော့။ မထွေးထွေးက လုသားပဲပျော်။ သိပ်ချစ်စရာကောင်းတဲ့ ညီမလေး တစ်ယောက်နဲ့ ကွဲကွာနေပြီးမှ မမျှော်လင့်ပဲ ပြန်ထွေ့ရတယ်လို့ သဘောထားပါတယ်လို့လဲ ပြောသေးတယ် မဟုတ်လား။ ထွေးလေ အဲဒီအချိန်က ဘာမှမပြောနိုင်အောင် ဖြစ်ခဲ့ရတယ်။ အာဇား ထည့်ထားတယ်ဆိုတာ ကြားသာကြားဖူးတယ်။ အဲဒီတုန်းကတော့ ကိုယ်ထွေ့ပဲပေါ့ မောင်ရယ်။

နောက်တော့ ရင်းနှီးလာတဲ့အခါ ဘာတွေဖြစ်ခဲ့တယ် ဆိုတာ မောင်မှတ်မိန္ဒာပေါ့။ ဒါပေမယ့် သတိတရအဖြစ်ကလေး ထွေကို ပြန်ပြောချင်သေးတယ် မောင်ရယ်။ အဲသလို ပြောပြ၊ ရေးပြလိုက်မှ ထွေး ခံစားနေရတဲ့ ဝေဒနာတွေ လျှော့သွားလိမ့်မယ် ထင်တယ်။ မောင် သီပြီးသားတွေပေမယ့် ပြန်အမှတ်ရအောင်၊ ပြန်သတိရအောင် ထွေး ရေးပါရစော်း မောင်ရယ်။

နောက်တစ်နှစ်နာရီက မနောက်လလာ။ ထွေး.... အိမ်ရှေ့၊ ရေကြည် မြောင်းထဲက ရေထွေက်ခပ်တော့ မောင်.... ထွေး အနားကို ရောက် လာတယ်မဟုတ်လား။ ပြီးတော့ မေးသေးတယ်လေ။ မထွေးထွေး တို့က ဒီရေမြောင်းထဲက ရေပဲသုံးသလားလို့။ ထွေးက ဒါ မန်းချောင်းထဲက သွယ်ထားတဲ့ရေပါ ဆရာ။ ရေကြည် ရေသန့်ပါ သောက်လို့ကော့၊ သုံးလို့ကော့၊ ရုံးလို့ကော့ ရပါတယ်။ ဒီရေတွေပဲ ထွေးတို့ တစ်မြို့လုံး သုံးနေကြတာပါဆိုတော့ မောင်က ပော်ခါ မန်းချောင်းရေလေးတွေလိုပဲ ထွေးကလဲ ကြည်လင်တယ်။ အေးမြတ်ယ်၊ ထွေးဟာ စမ်းရေကြည်ကလေးနဲ့ တူပါတယ်တဲ့လေ။

မောင်ဟာ စာရေးဆရာပါပီ စကားသိပ်တတ်တာပဲနော်။ အပြောလဲ သိပ်ကောင်းတာပဲ။ မောင် ပြောခဲ့တဲ့ စကားတိုင်းဟာ ထွေးရဲ့ရင်ကို ရန်ခုန်သွားစေခဲ့တာချည်းပါပဲ မောင်ရယ်။

မောင် မနောက်တိုင်း လမ်းလျှောက်ထွေက်လေ့ရှိတယ် မဟုတ်လား။ မန်းချောင်းဖျားဘက်ကိုလေး။ အဲသလို လမ်းလျှောက်ထွေက်တိုင်း ထွေးလေ ဆန်ဆေးရင်း၊ ထမင်းချက်ရင်း

မောင့်ကို မျက်စိတစ်ဆုံး ကြည့်ကြည့်နေခဲ့မိတာပါ။

ကိုခင်ရွှေကြီးကတော့ လမ်းလျောက် ထွက်လဲမှမရှိဘဲ။

ပြောရညီးမယ် မောင်ရယ်။ တစ်နေ့ မောင် လမ်းလျောက် ထွက်တော့ ထွေး ငေးပြီး ဖိုက်ကြည့်နေတာကို ကိုခင်ရွှေကြီးက ထွေးသွားတယ်။ အဲဒီတော့ ထွေးကို စတာပေါ့ မောင်ရယ်။

ကြည့်ရဲသာရဲလားဟေ့တဲ့။ ထွေးလဲ ရှုက်ရှုက်နဲ့ 'ကြည့်တယ်တော်ရေ့.... ကြည့်တယ်တော်ရေ့' လို့ ငော့လိုက်တယ်။ တကယ်လဲ ကြည့်ခဲ့.... သာခဲ့ကြရတယ် မဟုတ်လား မောင်ရယ်။ မောင့်နာမည်ကလဲ မောင်ကြည့်သာ မဟုတ်လား။ တကယ်တော့ မိန္ဒားကလေးက စရမှာလားရှင်လို့ ဆိုတဲ့သီချင်း မောင်ကြားအောင် ဆိုခဲ့တာ မောင်အသိပါ။ မိန္ဒားကလေးက စရမှာလားရှင် ဆိုတဲ့ သီချင်းကို ဆိုကတည်းက မိန္ဒားကလေးက စတဲ့သောာပေါ့ မောင်ရယ်။

တစ်ညွှန်လေ.... မောင်က စာသင်ကျောင်းဘက်က အပြန်။ ထွေးက သူငယ်ချင်းတစ်ယောက်အိမ်က အပြန်လမ်းမှာ ဆုံးကြပါရောလား။ အဲဒါလဲ မောင်နဲ့ဆုံးချင်လို့ ထွေးတမင်ဖန်တီးယူတာပါ။ အဲဒီနေ့က မောင်.... ကျောင်းဘက်ထွက်သွားတာလဲ ထွေးရော။ မောင် အပြန်လမ်းမှာ ထွေးနိုင်မယ့် ထွေးသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို အလည်သွားဦးမယ်ဆိုပြီး ထွေး.... အိမ်က ထွက်ခဲ့တယ်။

ပြီးတော့ အဲဒီ ထွေးရဲ့ သူငယ်ချင်းအိမ်ကနေ မောင့်ကို

စောင့်နေတာပါ။ မောင်လဲ ပြန်လာတာမြင်ရော ထွေးသူငယ်ချင်း
နဲ့ စကားဖြတ်ပြီး ထွက်လာခဲ့တယ်။ မောင် မြင်သာအောင် မောင့်
ရှုံးနားကကြီးပြီး ထွေး ဖြည်းဖြည်းချင်း လျောက်လာတာကို
မောင် သတိထားမိမှာပါ။ မောင်က ထွေးကို လှမ်းခေါ်မယ်ဆိုတာ
ထွေး သိပြီးသားပေါ့။ တမ်းလှမ်းခေါ်အောင် လုပ်ခဲ့တာပဲ မဟုတ်
လား။ မောင်ကလဲ ခေါ်တယ်လေ။ ထွေးက ရပ်စောင့်နေတော့
မောင် အနားရောက်လာပြီး ထွေးကို မေးတဲ့စကားလေ။

‘ဘယ်ရည်းစားနဲ့ ချိန်းထွေးပြီး ပြန်လာတာလဲ ကောင်မလေး။
အိမ်ကို တိုင်ပြောလိုက်မယ်နော်’ မောင်ဟာ သိပ်စကားတတ်လွန်း
အားကြီးတယ်။ ထွေးက ‘ဘယ်က ရည်းစားရှိရမှာလဲ ဆရာရဲ့။
သူငယ်ချင်း အိမ်ကပြန်လာတာပါ’ လို့ ပြန်မပြောရင် တဗြား
ဘာပြောစရာရှိမလဲ။ ထွေး.... သိတာပေါ့ မောင်ရယ်။ ထွေးမှာ
ရည်းစား ရှိ မရှိ မောင်သိချင်လို့ မေးလိုက်တာပဲ မဟုတ်လား။
ထွေးကလဲ မဆွဲတ်ခင်က ညွှတ်ချင်နေတဲ့သူဆိုတော့ ရည်းစား
မရှိဘူးလို့၊ ရည်းစားစကား ပြောချင်လည်း ရပါတယ်လို့ဆိုတဲ့
သောာရောက်အောင် အဲသလို ပြန်ပြောခဲ့တာပေါ့။

အဲဒီတော့ ထွေးနဲ့ မောင်နဲ့ တော်တော်လေး ရင်းနှီးနေကြ
ပြီလေ။ ကိုခင်ရွှေကြီးက ထွေးတို့အိမ်မှာ ထမင်းလခေါ်စားတော့
မောင့်အတွက်ပါဆိုပြီး ပိုချက်ပေးခဲ့ရတယ်။

ထွေးလေ.... ကိုခင်ရွှေကြီး တစ်ယောက်ထဲကို ကျွေးတုန်း
ကထက် ဘယ်လောက်ပိုပြီး ဖွယ်ဖွယ်ရာရာ ချက်ကျွေးခဲ့တယ်

ဆိတာ မောင်အသီဆုံးပါ။ ကိုခင်ရွှေကြီးကတောင် နောက်သေးတယ်လေ။ 'ဆရာကိုကြည့်သာ ဒီမှာကြာကြာနေရင် ပိုကောင်းမယ်များ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာရောက်လာမှ ဟင်းကောင်း၊ ထမင်းကောင်းတွေစားရတာများ။ အရင် ကျွန်ုတ်တော် တစ်ယောက် တည်းတုန်းက ထွေးတို့.... တစ်ခါတလေများဆုံး ငါးပိုရည် တို့စရာလောက်နဲ့ ကျွန်ုတ်တို့ကို ကျွေးတာများ'

အဲသလို ပြောခဲ့တယ် မဟုတ်လား။ အဲဒီတုန်းက ထွေးရှုက်လိုက်တာလေး။ တကယ်လဲ ဟုတ်နေတာကိုး။

မောင်.... ထွေးကို ချစ်တယ်လို့ စပြောတဲ့နေရာလေးနဲ့ အချိန်ကလေးကို မှတ်ခိုးသေးသလားဟင်။ မန်းချောင်းစပ်က ကျောက်စရစ် ဖြူနို့ပြာဝါလေးတွေကြားမှာ ထွေး.... ရေချိုးပြီးစ တာက်ကလေးမြှုပြီး ပြန်လာတဲ့အချိန်လေးလေး။ ညနေစောင်းနေဝင်ကာနီးလေးပါ။

ထွေး ရေချိုးပြီးလို့ တာက်ကလေးမြှုပြီး ပြန်အလှည့်မှာ ဘယ်အချိန်က ထွေးနောက်နားကို ရောက်နေမှန်းမသိတဲ့ မောင်က ထွေးကို စိုက်ကြည့်ပြီး ပြီးပြနေတော့ ထွေးလေ ရေချိုးပြီးစ ရှမ်းတာလေး ဘယ်ပျောက်သွားမှန်း မသိဘူး။ ရင်ထဲမှာ ဇွဲးခနဲဖြစ် သွားတယ်။ ရင်ထဲမှာ ဇွဲးသွားပေမယ့် အဲဒီအချိန်မှာ ကြိုက်သီးက ဘာကြောင့်များ ထရသလဲ မသိဘူး။ အဲဒီတုန်းက မောင်ပြောခဲ့တဲ့ စကားကို တစ်လုံးမကျွန်ုတ်မှတ်ခိုးနေပါတယ် မောင်ရယ်။

"ရှေ့က ကြည့်လဲ ယဉ်တယ်။ နောက်က ကြည့်လဲ

ယဉ်တယ်။ ဘယ်လိုပဲ ကြည့်ကြည့် ယဉ်တဲ့သူရယ်။ အဲဒီ
သီချင်းဟာ ထွေးကို မြင်ပြီးတော့များ စပ်ထားတဲ့ သီချင်းလား
မသိဘူးနော်။ ထွေးကို ကိုယ်ချစ်တယ်။ ချစ်မြှုပြုကွယ်။ မနေနိုင်
လွန်းလို့ ဖွင့်ပြောရတာပါ။ ထွေးလေး စိတ်မဆိုးနဲ့နော်။ ကိုယ့်ကို
ဖြန့်ချုပ်ပါလားဟင်”

ထွေးက စကတည်းက ချစ်ပြီးသားမဲ့ ချက်ချင်းကြီး
ဖြေလိုက်ချင်ပါတယ်။ ဒါပေမယ့် မိန့်ကလေး မဟုတ်လား
မောင်ရယ်။

“အို.... ဆရာကလဲ” ဆိုပြီး ထွေး ထွေးကြပြီးခဲ့တယ်
မဟုတ်လား။ တကယ်တော့ အဲဒီအချိန်မှာ ထွေး ဖျော်နေခဲ့တာပါ
မောင်ရယ်။

မောင့်ကို ထွေးက ‘ချစ်တယ်’လို့ ပြောတဲ့အချိန်နဲ့ နေရာ
လေးကို မှတ်မိသေးသလားဟင်။ နောက်တစ်နေ့ မနေက်အစော
ကြီးလေး။ ထွေး အိမ်ရှုံးထွေးအလာမှာ မောင်က ထွေးရဲ့လက်ကို
ဖမ်းဆွဲပြီး ‘ကိုယ်သိပါတယ် ထွေးရယ်။ ထွေး ကိုယ့်ကိုချစ်တယ်
မဟုတ်လား’ ‘မေမေတို့ မြင်ကုန်မယ်’ဆိုတော့ မောင်က
‘စကြေဝြာတစ်ခုလုံးက မြင်ပါစေ’တဲ့ ‘မြင်ရုံမက သိကြပါစေ’တဲ့
‘စကြေဝြာကြီးကို သက်သေထားလိုက်မယ်’တဲ့ ‘ထွေးချစ်ရင်
ခေါင်းညီတ်ပြု၊ ခေါင်းညီတ်ပြုလိုက်လေ ထွေး’ ထွေးမရှုက်နိုင်
မကြောက်နိုင် ခေါင်းညီတ်ခဲ့ရပါတယ် မောင်ရယ်။ ဒါတောင်
မောင်က လက်ကို မလွှာတ်ဘူး။ ချစ်ပါတယ်လို့ ပြောရမယ်

တဲ့လေ။ ထွေးတိုးတိုးလေး ပြန်ပြောခဲ့တယ်လေ။
“ချမှတ်ပါတယ်”လို့။

နောက်ဖေးဘက်က ရေကပြင်လေးဟာ ထွေးနဲ့ မောင်နဲ့
ချိန်းတွေ့နေကျ နေရာလေး မဟုတ်လား။ အချိန်က သန်းခေါင်
လေ၊ မောင်က ညာဘက်စာရေးပြီး သန်းခေါင်လောက်ရောက်တော့
နောက်ဖေးဘက်ကို ထွောက်တယ်။

ကိုစင်ရွှေကြီးကတော့ သူ့ထံးစံအတိုင်း မူးပြီး အိပ်ပျော်
နေတယ်။ မေမဇကလဲ တစ်နေကုန်ပင်ပန်းနေကျမျို့ အဲဒီသန်းခေါင်
ယံအချိန်ဟာ မေမ အိပ်မောကျချိန်ပဲပေါ့။ အိပ်မပျော်နိုင်ခဲ့တာက
ထွေးပါ မောင်ရယ်။ မောင့်အချက်ပေးသံကို နားတစ္ဆေးစွာနဲ့ မေး
ခနဲတောင် အိပ်မပျော်အောင် စောင့်နေခဲ့ရတာပါ။ မောင့်
အချက်ပေး ပုံကလေးကို မောင်မှုမှာ မဟုတ်ပါဘူး။

နောက်ဖေးတံခါးကို အသံကျယ်ကျယ်မြှုည်အောင်
ဖွင့်လိုက်ရိတ်လိုက် နှစ်ခါလုပ်တာလေး။ တစ်ခါတည်းနဲ့ ထွေးက
အဆင်သင့်ဖြစ်နေခဲ့ပါပြီ မောင်ရယ်။ ထွေးကတော့ ထွေးတို့
ဘက်က နောက်ဖေးတံခါးကို မြှုည်းမြှုည်းကလေး အသံ
မကြားအောင် ဖွင့်ခဲ့ရတယ်။

မောင်ရယ် အဲဒီညာကလေးတွေ မောင် မမှတ်မိဘဲ နေမှာ
မဟုတ်ပါဘူး။ မောင်မြိုက်နိုင်စရာ အကြောင်းလဲ မရှိဘူး
မဟုတ်လား။

ပထမဦးဆုံးညာလေ....နှေ့လယ်ဂိုင်းက မောင်က ချိန်းတယ်

မဟုတ်လား။ “ဒီနှေ့ညွှဲနဲ့တွေ့ချင်တယ်။ သန်းခေါင်လောက် ကျေရင် ကိုယ် နောက်ပေးဘက်ထွက်ခဲ့မယ်။ ထွေးလာတွေ့နော်။ ထွေးက ကြောက်တယ်လို့ပြောတော့ မောင်က ထွေးမကြောက်ရင် လက်ဖျားနဲ့တောင် မတို့ပါဘူး။ လွှတ်လွှတ်လပ်လပ် စကား ပြောချင်လို့ဝါလို့ ပြောခဲ့တယ်မဟုတ်လား။ ထွေးက မလာရဲဘူး ဆုံးတော့.... မောင်က ထွေးမလာမရှင်း ကိုယ်စောင့်နေမှာပဲ။ မိုးလင်းတဲ့အထိ စောင့်မယ်။ နောက်နှေ့တွေ့လဲ စောင့်မယ်။ တစ်သက်လုံး စောင့်မယ်။ မလာမရှင်း စောင့်မယ်လို့ဆုံးပြီး ဇွဲတ် ခေါ်တော့....။

ညကျတော့လေ ထွေး ချောင်းကြည့်တယ်။ မောင်က တကယ်စောင့်နေတယ်၊ ထွေးရင်တွေ့ ရန်လိုက်တာ ချိတုချုတုနဲ့ အကြာကြီး ချောင်းကြည့်နေတယ်။ မောင်က တကယ်စွဲကောင်းတာပဲ။ ထွေးကလာချင်ရက်သားမို့သိပ်အကြာကြီးမနေနိုင်ခဲ့ပါဘူး။

အဲဒီညာက လမိုက်ညာနော်။ မောင်နဲ့မည်းထဲမှာ ချမ်းချမ်းစီးစီးနဲ့ မောင်ထိုင်စောင့်နေတာကို ထွေးမကြည့်ရက်ခဲ့ဘူးပေါ့။ ဒီတော့.... ဒီတော့ မောင့်အနားကို ရောက်ခဲ့ရတယ်။ မောင်က ပထမ စိတ်ဆိုးချင်ယောင် ဆောင်နေသေးတယ်လေ။ ပြီးတော့ ညျဉ်းရက်တယ်နော်တဲ့။ မဟုတ်ပါဘူး အစ်ကိုရယ်ဆို တော့ မောင် သိပ်ချမ်းတာပဲတဲ့။ ထွေး.... မောင့်အနားမှာ ကပ်ထိုင် လိုက်ရတာပေါ့။ လက်ဖျားနဲ့တောင် မတို့ပါဘူးဆိုတဲ့ မောင် ကလော အို....

ခု ပြန်တွေးမီရင်းတောင် မောလာပြီ မောင်ရယ်၊ ချစ်လိုက်
ရတာ တွေးလေးရယ်ဆိုတဲ့ မောင့်အသံကို ခုထိ ကားယောင်
နေတုန်းပါ။

အဲဒီလက္ခယ်ညာကနဲ့ စခဲ့တဲ့၊ မောင်ပြောတဲ့ အချစ်ညာ
လေးတွေနဲ့ အချစ်နေရာလေးတွေဟာ....

လပြည့်ညာရောက်တော့ မြို့နောက်ဖေးက သရက်ပင်ကြီး
အောက်မှာ မူးမျှင်ရိပ်ခိုခဲ့ကြရတယ် မဟုတ်လားကွယ်။

မောင်က သီချင်းလေး တိုးတိုးညည်းပြသေးတယ်လေ
‘ချိန်းတဲ့ညာကျမှ ဈွေလမောင် သူတွင်ကျယ်.... ကမ္မာမြေတစ်ခွင်လုံး
မြှုမဖုံး တိမ်မကွယ်.... ထက်ကောင်းကင်းဝယ် ထိန်ထိန်သာ
လှတယ်၊ မူးမျှင်ရိုက်ခိုက် ချောင်ကြိုက်ကြတဲ့အခါဝယ် လောကျက်
ချော်တော်မူအားတယ်။ ဖိုးလန်တံ့သား.... တိမ်ကြားမြှုပ်စေသား
လို့ ဆူတောင်းရမလား..... သတိထားတော်တော်ကျယ်’ အဲဒီ
သီချင်းလေးကိုလေ လပြည့်ညာတိုင်း ထွေး ညည်းရင် ဆိုရင်း
င့်ခဲ့ရပါတယ်မောင်၊ သီချင်းဆို၍ ငါရသည်ပါ မောင်ရယ်....

သက်ရှင်းဆေး၊ ချစ်မတနှင့်

လွှမ်းစယုက်တွေး၊ ဝေးသည့်နိုက်ကို
တိမ်တိုက်ကသာ၊ မြို့မြို့မြို့ပါအောင်
ဘယ်ညာပတ်ခြို့၊ မိုင်းကာအုံလျက်
ဆော်လွှာ့၊ ဖိုးညီး၊ အညီးသို့၍
မလိုတမာ၊ ရွာလိုသော်လည်း

ချွေလျှော်ယိုးယား၊ သခင်သားနှင့်
နှစ်ပါးစုံမှ ရွာပါဘီ....။

အဲဒီကဗျာ ကလေးကို ဝတ္ထုတစ်ပုဒ်ထဲမှ တွေ့လိုကူးပြီး
ကျက်ထားတာပါ။

ရှုံးကဗျာဆရာကြီးတစ်ယောက်ရဲ့ 'ပျို့' တစ်ပုဒ်ထဲကလိုပဲ
သိတာပါ။ ဒါပေမယ့် မောင်နဲ့ ထွေးတို့ရဲ့ ဘဝဟာ ကိန္ဒရိကိန္ဒရာ
ချောင်းခြားတဲ့ ဘဝလိုများ ဖြစ်နေပြီလား မသိဘူးနော်။

ထွေးတို့ဘက်က မိုးရွာရင် ဖွဲ့ဖွဲ့မဟုတ်ဘူး မောင်။ သည်း
သည်းမည်းမည်းပါ။ မိုးမရွာတဲ့ အချိန်မှာ လမ်းလျှောက်ဖြတ်ကျုံး
လို့ ရတဲ့ချောင်းတွေဟာ တောင်ပေါ်မှာ မိုးညီပြီး ခက္ကာတာနဲ့
လူမပြောနဲ့ သစ်ပင်ကြီးတွေပါ မျှောပါသွားအောင် ရေလုံးကြီးတွေ
ဆင်းလာလေ့ရှိပါတယ်။

ဒု မောင်နဲ့ ထွေးကြားမှာ ခြားနေတဲ့ ချောင်းကလေးရဲ့
ချောင်းဖျားမှာ မိုးထွေညီနေပြီထင်ပါရဲ့ မောင်ရယ်။ အမျှန်းလိုင်း
ကြီး ဆင်းမလာခင် မောင်နဲ့ ထွေးတို့ နှစ်ယောက်ကြားထဲမှာ
ခြားနေတဲ့ အချို့ချောင်းကလေးကို ဖြတ်ကျော်လာခဲ့ပါတော့လား
ကျယ်....

မောင် ပြန်သွားတဲ့နေ့က မိုးတွေ ရွာနေတယ်နော်။ ထွေး
သေသေချာချာ မှတ်ထားပါတယ် မောင်ရယ်။ ထွေးတို့ဆီမှာ
မောင်တစ်လနဲ့ ဆယ့်တစ်ရက်တိတိ နေသွားခဲ့တာပါ....

ထွေးနဲ့မောင်နဲ့ ရုစ်ခဲ့ရတဲ့ အချိန် ဆယ့်ခြားက်ရက်တိတိ

ကြာနဲပါတယ်။ လက္ခာယ်ညက လပြည့်ညအထိပေါ့....

ကဆုန်လက္ခာယ်ညက နယုန်လပြည့်အထိ မောင်ရင်ချင်
ထဲမှာ ထွေး ဗိုလိုက်ရ၊ ရယ်လိုက်ရ၊ ဖျော်လိုက်ရနဲ့ ပြီးတော့
မောင်ပြန်မယ်လဲဆိုရော ဗိုလိုက်ရတဲ့ထွေး။

မျက်ရည်တွေကို မောင် အမှတ်ရသင့်ပါတယ် မောင်ရယ်။

ထွေးတို့ကိစ္စကို မေမဇကလဲ နိုဝင်မိဘရော မောင်ပြောနဲတယ်
မဟုတ်လား။ ‘စိတ်ချေပါ ဒေါ်ခေါ်။ ကျွန်တော် ဆယ်ရက်အတွင်း
ပြန်လာခဲ့ပါမယ်။ ဖြစ်နိုင်ရင် ကျွန်တော့မိဘတွေပါ ခေါ်ခဲ့ပါမယ်။
ထွေးကို ကျွန်တော် တကယ်ချေစံတာပါ’ လို့။

အဲဒီတုန်းက မေမဇကလဲ ယုံတယ်။ ထွေးကလဲ ယုံတယ်။

မောင်က မောင်အဝတ်အစား တရှုံးကိုတောင် ထားပစ်
ခဲ့သေးတယ် မဟုတ်လား။ ပြီးတော့မှ မောင်က ထွေးကိုမှာတယ်။
‘ဒီအတွင်းမှာ စာမရေးပါနဲ့။ မောင်မိဘတွေကို ပြောလည်အောင်
ပြောပြီးမှ မောင်ပြန်လာခဲ့ပါမယ်။ မောင်မိဘတွေက နည်းနည်း
ရှုံးဆန်တယ်ကျယ်။ မောင်ကို သူတို့သောကျတဲ့ မိန်းကလေးနဲ့
ပေးစားလို့ စီစဉ်ကြေမယ်တဲ့။ ဒါပေမယ့် မောင်သောာတစ်ခုပါ။
အဲဒီကိစ္စတွေကို မျက်ပြီးပြီးချင်း မောင်ပြန်လာခဲ့ပါမယ်။ ကြာလျှောင်
ဆယ်ရက် ဆယ့်ငါးရက်ပေါ့ကျယ်။ မောင်ကိုမျှော်နေနော်’ ဆိုတဲ့
မောင်နောက်ဆုံး စကားကို မွေးလောက်မယ် မထင်ပါဘူး။

မောင်လဲ ပြန်သွားရော ထွေး ဗိုလိုက်ရတာလေ.... ဂီးမ
စိုးနဲ့ အပြုံင်ပါပဲ မောင်ရယ်။ အဲဒီနောကစပြီး ဗိုခဲ့ရတဲ့ အငိုဟာ

ဒီနှင့်ထိပ် ဆိုဝါတော့။

မောင်ရေး.... ဒီလောက်ဆိုရင်တော့ မောင် ထွေးကို တကယ် ချစ်တယ်ဆိုရင်ပေါ့လေ ထွေးနဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ စဉ်းစားပြီး စာနာလောက်ပါပြီ။ ဆယ်ရက် ဆယ့်ငါးရက်ပဲ ကြာမယ်ဆိုတဲ့ မောင်ဟာ.... အခု နှစ်လကျော်တဲ့အထိ ပြန်မလာ သေးဘူး။ မောင့်မိဘတွေနဲ့များ အဆင်မပြလို့ပဲလား။ ဒါမှ မဟုတ်၊ မောင် ထွေးကို ညာသွေးတာလား။ ညာမယ်လို့တော့ မထင်ပါဘူးမောင်ရယ်။ ထွေး မောင့်ကို ယုံပါတယ်။ ချစ်တာကိုး မောင်ရဲ့။

မောင်ရေး.... မောင် သီပြီးသားတွေ အဖြစ်အပျက်တွေကို ခုလို ပြန်ရေးပြနေတာ အကြောင်းရှုတယ် မောင်။

မောင် ပြန်လာမယ်ဆိုတဲ့ ဆယ့်ငါးရက် ကြာတဲ့အခါ ကျတော့ မျှော်လိုက်ရတဲ့ထွေးအဖြစ်၊ မောင်ရောက်မလာတော့ နိုလိုက်ရတဲ့ ထွေးအဖြစ်၊ ပြီးတော့လည် အရေးအကြီးဆုံးကိုစွာတစ်ခု ဖြစ်လာခဲ့တယ် မောင်....

မောင်ရေး.... မောင့်သွေးကို ထွေး ရင်မှာ ပိုက်ထားရပါပြီ မောင်ရယ်။ ဒါကြောင့်မို့ ဒီစာကို ရေးလိုက်ရတာပါ။ ထွေးကို မသနားချင်ရင်နေပါမောင်ရယ်။ မချုပ်တော့ရင်လဲနေပါ မောင်ရယ်။ မောင့်သွေးကို ချုပ်ပါမောင်ရယ်.... သနားပါ မောင်ရယ်....

ထွေးဆီကို အမြန်ပြန်လာပါတော့၊ မောင် ပြန်မလာလို့ မဖြစ်နိုင်တော့ဘူးဆိုတာ သီပြီး မဟုတ်လားမောင်။

ဒါကြောင့် ဒီစာကို ရေးလိုက်တာပါ။ မောင်လာလိမ့်မယ်
လို ထွေး ယုံပါတယ်။ မောင့်ကို ထွေး အသက်ထက်ချေစပါတယ်။

မောင့်ရဲ့

ထွေး



ထောင်

စာရေးဆရာ မောင်ကြည်သာသည် ထွေးဆိုသော မီန်းကလေး ရေးလိုက်သော စာကို ဖတ်ပြီးအောက် တုန်လှပ်ချောက်ရှားသွား၏။

မောင်ကြည်သာသည် စာဖတ်ပရိသတ် ကြိုက်နှစ်သက် သော နာမည်ရ စာရေးဆရာတစ်ယောက်ဖြစ်သည်။ မဂ္ဂဇင်းတိုက် တစ်တိုက်တွင်လည်း လက်ထောက်အယ်ဒီတာအဖြစ်ဆောင်ရွက် နေသူဖြစ်၏။

ထွေးဆိုသော မီန်းကလေး၏ စာကို ဖတ်ရကာစွဲ သူတို့ မဂ္ဂဇင်းသို့ ပို့လိုက်သော စာမူတစ်ပုဒ်ဟုထင်၍၊ ဖတ်ခြင်းဖြစ်သည်။ ဖတ်ရင်းနှင့်....။

‘မောင်ဟာ စာရေးဆရာ မောင်ကြည်သာမှန်းလဲသိရော’
ဟူသော စာပိုဒ်ကို ဖတ်ရသောအခါး၌ စတင် တွေ့ဝေလာ၏။

သိန့်နှင့်ဆက်ဖတ်ရင်း....

မောင်က အသားဖြူဖြူ။ နှာတံ့ပေါ်လဲ။ ဆံပင်
ကောက်ကောက်၊ လူချောလူလှ တစ်ယောက်
လို့တော့ ထွေး သတိထားလိုက်သားပဲ’

ဟူသော စာပိုဒ်ကို ရောက်သောအခါ မောင်ကြည်သာ
စိတ်၌ ရွှေပ်ထွေးလာ၏။

မောင်ကြည်သာသည် အသားဖြူသူမဟုတ်။ အသား
ညီညီ ဖြစ်၏။ နှာတံ့ပေါ်သူတစ်ယောက်လည်း မဟုတ်။ ဆံပင်
လည်း မကောက်။ လူချောလူလှတစ်ယောက် မဟုတ်။ အသား
ညီညီ ကိုယ်လုံးသွယ်သွယ်၊ လက်ပြင်ကုန်းကုန်း၊ နှုတ်ဓမ်းဇွေး
ကျင့်စွယ် ကျိုးတိုးကျွဲတနှင့် ဖြစ်၏။

ဆက်၍ ဖတ်လိုက်သောအခါ ဝတ္ထုအာတ်လမ်းလေး
သဖွယ် ဖြစ်နေပြန်သဖြင့် စာမူတစ်စုစုဟုပင် ယဉ်ဆြေးဖတ်ခဲ့၏။

‘အဲဒီ လကွယ်ညာကနေ စခဲ့တဲ့ မောင်ပြောတဲ့အချို့ညာ
လေးတွေနဲ့ အချို့နေရာလေးတွေဟာ လပြည့်ညာရောက်တော့
ဒြိနာက်ဖေးက သရက်ပင်ကြီးအောက်မှာ မူာ်ရိုပ်စိုးကြတယ်
မဟုတ်လားကွယ်’

ထိုစာစုသို့ ရောက်သောအခါ မောင်ကြည်သာ
ချောက်ချားစ ပြုလာ၏။ လိပ်စာတပ်ထားသော စာအိတ်ကို
ဖြန့်ကြည့်သည်။

ရေးထားသော လိပ်စာမှာ....

၃၅

စာရေးဆရာ မောင်ကြည်သာ
တစ်ဆင့်-

ချွေသူ့ စာအုပ်တိုက်
အမှတ် ၁၇၆/၁၇၈
မဟာဗန္ဓုလ ပန်းခြံလမ်း
ရန်ကုန်မြို့။

ဟု ရေးထား၏။ သို့ဖြစ်လျက် မဂ္ဂဇင်းသို့ပို့သော စာများ
မဖြစ်နိုင်။ သူ့ထံ တိုက်ရိုက်ရေးသော စာသာဖြစ်နိုင်၏။

မောင်ကြည်သာ ချွေးပြန်လာသည်။ ရင်တထိတိတိ
ဓန်လျက် စာကို ဆက်ဖတ်သည်။

‘မောင်ရေ.... မောင့်သွေးကို ထွေး ရင်မှာ ပိုက်ထားရပြီ
မောင်ရယ်....’

ထိစာပိုဒ်အရောက်တွင် မောင်ကြည်သူ ဦးနောက်၌
ကျင်စက်အတို့ခံရသကဲ့သို့ ဖြစ်သွားသည်။

တုန်လျှပ်ချောက်များစွာ စာကို ဆက်ဖတ်လိုက်သည်။ စာ
အဆုံး၌ မောင့်ရဲ့.... ထွေး ဆိုသော စာစွဲလေးမှတစ်ပါး အခြား
မပါ။ ကျောဘက် စာရွှေက်များတွင် လိပ်စာပါလေမလားဟု
လှန်လျောကြည်၏။ မည်သည့်လိပ်စာမျှမပါ။ မည်သည့် မြို့ချာ
ကမှန်း မသိ။

မန်းချောင်းဟူ၍သာ ပါသဖြင့် စေတုတွေရာ၊ ပဒီန်း၊ ငွေ

စသည် နယ်ဘက်မှဖြစ်မည်ဟုသာ ခန့်မျန်း၏ ရသည်။

မောင်ကြည်သာ အမျိုးမျိုး စဉ်းစားကြည့်၏။

ထွေးဆိုသော မိန့်းကလေးတစ်ယောက်က သူ့ဆီရေးသော စာတော့ အမှန်ဖြစ်သည်။ သို့မဟုတ် သူငယ်ချင်း အပေါင်းအသင်း တစ်ယောက်ယောက်က မိန့်းကလေး တစ်ယောက်ယောက်၏ လက်ရေးနှင့် သူထံမှာက်ပြောင် ပိုလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

သူတို့ သူငယ်ချင်း အသိုင်းအရိုင်းတွင် အချင်းချင်း နောက်လေ့ပြောင်လေ့ရှိသော်လည်း သည်မျှထိ စိတ်ရှုပ်စရာ ကောင်းအောင် နောက်ပြောင်ကြလိမ့်မည်တော့ မဟုတ်။

မောင်ကြည်သာသည် စာအိတ်တံ့ဆိပ်ခေါင်းပေါ်၌ ရှိက်ထားသော စာတိုက်တံ့ဆိပ်တုံး အမှတ်အသားမှ မြို့အမည်ကို ကြိုးစားပတ်ကြည့်ပြန်၏။

N ဟူသော စာလုံးမှတစ်ပါး အခြားစာလုံးများသည် ထင်ထင်ရှားရှား မရှိ။ ထို့ကြောင့် မန်းချောင်းတစ်ပိုက်မှ ‘န’ အစပါရှိသော မြို့အမည်များကို စဉ်းစားကြည့်မိပြန်သည်။ ထွေး၏ မရှာ။ နောက်ဆုံးတော့ လက်ထွေ့လိုက်ရသည်။

ထွေး ဆိုသူ၏ စာကလေးကို သူ၏ အလုပ်စားပွဲအံဆွဲထဲ ထည့်လိုက်၏။

ဆက်၏ လုပ်စရာရှိသည်များကို လုပ်နေသော်လည်း စိတ်က မပြောင့်တော့။ ထို့ကြောင့် အလုပ်စားပွဲမှ ထထွက်လာခဲ့သည်။

မဟာဗုဒ္ဓလပန်းခြံလမ်းမှ ၃၃လမ်းဘက်သို့ လျှောက်ခဲ့၏။ ၃၃လမ်းတွင် စာသမား၊ ပေသမား လောကသားများ စုစုပေါင်းစည်းတွေ့ရလေ့ရှိသည်။ တစ်ယောက်မဟုတ် တစ်ယောက်နှင့်တော့ တွေ့တတ်၏။ တွေ့သူ တစ်ယောက်ယောက်နှင့် လက်ဖက်ရည် ဆိုင်သွားထိုင်၍ စကားပြောနေလိုက်မည်ဟု မိတ်ကျးပြီး ၃၃လမ်းထဲ ဝင်လာခဲ့သည်။ သို့ရာတွင် သူအတွေး၌ ထွေးသည် ကပ်ဖြပါလာနေ၏။ ဖြစ်နိုင်စရာ အကြောင်းတစ်ခုကို သူ စဉ်းစားမိ လေသည်။

လူလိမ့်တစ်ယောက်သည် သူဟန်ဆောင်၍ 'ထွေး' ဆိုသော မိန်းကလေးအား ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင် ဖြစ်စေ၊ မိန်းကလေး ရေးသောစာအတိုင်းသာ မှန်ခဲ့လျှင် ထိုမြို့နယ်တစ်ရိုက်၌ သူ နာမည်ပျက်တော့မည်။

ရုစခန်းတိုင်၍ အမှုဖွင့်လိုက်လျှင်လည်း၊ သူ လိုက်ရင်း ပေးရညီးမည်။ မိန်းကလေးက သူထံလိုက်လာလျှင်လည်း ပြသုနာ ကိုတော့ရှင်းရညီးမည်။ သူကို မည်သို့မျှ အမှုမပတ်နိုင်သော်လည်း အနည်းဆုံး အများတော့ အလုပ်ရှုပ်ရဲလီးမည်။ တစ်ပန့် တွေးမိ ပြန်၏။ ထိုမိန်းကလေး၏ အဖြစ်အပျက်သည် အမှန်တကယ် ဖြစ်ပါက မိန်းကလေးခများ၊ သမားစရာကောင်းလှ၏။ သူ နှစ်ချင်း စာနာမိပါသည်။

“ဟေ့လူကြီး.... ဘာင်္ဂီ္ဒီး လျှောက်လာတာလဲဗု”

နှုတ်ဆက်သံကိုကြားမှ ငိုက်စိုက်ငိုက်စိုက် လျှောက်

လာသော မောင်ကြည်သာ မေ့ကြည်လိုက်သည်။ စာရေးဆရာ
ကိုကျော်စွာကိုတွေ့ရ၏။ မျက်မှန်ထူထူ ဆံပင်ကောက်ကောက်
ကိုယ်လုံးတောင့်တောင့်နှင့် အသားမည်းမည်း မျက်နှာဖြီဖြီ
ကိုကျော်စွာကာ ဆက်၍....

“ဆိုစမ်းဉီးလော့.... ဘာတွေ ငါ့ငိုလာတာလဲလို့”

“ဘာရယ်ဟုတ်ပါဘူးပျာ လက်ဖက်ရည်လေး ဘာလေး
သွားသောက်ကြေရအောင်”

“ဒါ လက်ဖက်ရည်အချိန်.... မဟုတ်တော့ဘူးပျာ။ ကိုယ့်
ဆရာရဲ့ ညာနောင်းနေပြီ၊ နေအောင်းမှာ အရည်လေးလောင်း
လိုက်ကြရအောင် လိုက်မလား”

မောင်ကြည်သာသည် စိတ်ထဲမြို့လည်း ခပ်ထွေထွေဖြစ်နေ
သဖို့....

“လုပ်လိုက်လေ.... ကြာသလားလို့”

“နည်းနည်းတော့ ကြာမယ်ဖို့၊ နှုတ်စမ်းမွှေးကြီး ဝင်ခေါ်
ရုံးမယ်”

“ဖြစ်ပါတယ်ပျာ.... သွားကြတာပေါ့”



၂၆

“အဲဒါပဲဗျာ”

မောင်ကြည်သာသည် အရက်နည်းနည်း ထွေလာသည်နှင့် ထွေး၏ စာအကြောင်းကို ပြောပြလိုက်၏။

“ဖြစ်နိုင်စရာအကြောင်း နှစ်ခုရှိတယ်ဗျ။ တစ်ခုက မိန့်းကလေးက လူလိမ့်တစ်ယောက်နဲ့ တကယ်ဖြစ်ခဲ့တာ ဖြစ်ချင်ဖြစ်မယ်။ နောက်တစ်ခုကတော့ စင်ဗျားကိုယ်တိုင် သွားရှုပ်ခဲ့ပြီး မောင်ယောင်ဆောင်နေတာ ဖြစ်ရမယ်”

ဟု ကိုကျော်စွာက ပြော၏။ နှုတ်ခမ်းမွေးကြီးဟု သူတို့ အောက်သော ကိုသန်းဆောင်က....

“တစ်ချက်ထဲ ဖြစ်နိုင်တယ်ဗျ။ စင်ဗျား သွားရှုပ်ခဲ့တာ အမှန်ပဲ၊ အချင်းချင်းတွေ့ပဲဗျာ။ ငြင်းမနေပါနဲ့တော့၊ ကိုယ့်ဘာသာ

ကိုယ်ရှုပ်တာ ဘာဖြစ်လဲပေါ့”

မောင်ကြည်သာက သူတို့ နောက်နေမှန်း သိသော်လည်း
ပြဿနာ အပြောစုသဖြင့် စိတ်ညွစ်စွာရှိ၏။

သူတို့သောက်နေသော အရက်ဆိုင်တန်းမှာ လေးဆယ့်
နှစ်လမ်း အရက်ဖြူခိုင်ရှုံးမှ ဆိုင်တန်းကလေးဖြစ်၏။ ပတ်ဝန်း
ကျင်သည် ဆူညံလွှာစွာ၏။ ကိုယ့်ကိစ္စနှင့်ကိုယ်၊ ကိုယ့်အကြောင်း
နှင့်ကိုယ် စကားများ ဖောင်ဖွဲ့နေကြ၏။ မမူးတမူး စသောက်ကာစ
အချိန်၌ သူ နားသည်းလှသည်ထင်၏။ ကိုယ်လည်းမူး၊ သူများ
လည်းမူး၊ ကိုယ်လည်းပြောချင်ရာပြော၊ သူများလည်း ပြောချင်ရာ
ပြောကြသော အချိန်သို့ရောက်သောအခါ ထိုဆူညံခြင်းသည်ပင်
လိုအပ်ပျက်တစ်ရပ်ကဲ့သို့ ဖြစ်သွားသည်။

ယခုလည်း မောင်ကြည်သာတစ်ယောက် ရေချိန်ရလာပြီ
ဖြစ်၍ ဆူညံခြင်းကို ဂရမစိက်နိုင်တော့သူ။ ကိုယ်ပြောချင်ရာသာ
ပြောနေမိတော့သည်။

“ခက်တယ်များ၊ ကျူးပ်လဲ ဘာမှမလုပ်ရပဲ”

“အေးလေ.... အဲခါ ဘာဖြစ်လဲ”

“ဘာဖြစ်ရမလဲများ၊ ကျူးပ် သိက္ခာကျတာပေါ့”

“နေစမ်းပါဉီး၊ စင်များမှာ သိက္ခာရှိလို့လား”

“စင်များ.... ဘာစကား ပြောတာလဲ၊ ဒီလိုကိစ္စမျိုးနဲ့
ပတ်သက်ပြီး ကျူးပ်မှာ သိပ်သိက္ခာရှိတယ်”

နှုတ်ခမ်းမွေးကြီးက ဝန်ဖျိန်ဖြေ၏။

“နေ နေကစမ်းပါဉီး.... ခင်ဗျားတို့ကလဲ၊ ပျော်စွေ့ပျက်စေကလက်စေကနေ အတည်ပေါက် ထဆော်နေကြဉီးမယ်။ ကဲကိုကြည်သာ စင်ဗျား အတ်လမ်းကို အစက ပြန်ပြော၊ ကျူးပို့မနောက်တော့ဘူး။ အကြံကောင်း ဉာဏ်ကောင်းတွေပေးမယ်၊ အကြံကောင်းဆိုတာကလဲ ဉာဏ်ရွှင်မှုဗျာ၊ ဉာဏ်ရွှင်တယ်ဆိုတာကလဲ”

“တော်စမ်းဗျာ၊ အစီယာရေး.... နောက်တစ်လုံး ထပ်ပေး၊ ငါးကျော်သုံးကောင်ပါပေး”

မောင်ကြည်သာသည် သူ့အတ်လမ်းကို ပြန်စနိုင်၏။ ‘ထွေး’ဆိုသော မိန်းကလေး တစ်ယောက်ထံမှ စာရွောက်လာသည်။ ဘယ်ဆီနေမှန်းမသိ.... အစရှိသဖြင့်။ ပြီးတော့.... မိန်းကလေးတွင် ကိုယ်ဝန်ရှိနေပြီဆိုကြောင်း။ သူလည်း တစ်ခါမျှ မြင်ပုံးမြင်းမရှိကြောင်း။

အမူးသမားတို့ ထုံးစံအတိုင်း ထပ်တလဲလဲ ပြောနေတော့သည်။

“ကျူးပ် ဘာလုပ်ရမလဲ၊ ကျူးပ် ဘာလုပ်ရမလဲ” ဟု ထပ်ခါတလဲလဲ မေးနေတော့သည်။

“ဒီမယ်ကိုကြည်သာ၊ ပြဿနာက ဘာမှုကြီးကျယ်တာမဟုတ်ဘူး စင်ဗျားသာသာ ကြီးကျယ်နေတာ”

“ဘယ့်နှယ် မကြီးကျယ်ရမှာလဲဗျာ၊ ကျူးပ် ဂုဏ်သိက္ခာတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စ”

“နို နေပါဉီး.... ခင်ဗျားက တကယ်ပ အဲဒီထွေးဆိုတဲ့
မိန်းကလေးနဲ့ဖြစ်ခဲ့လို့လား”

“မြင်တောင် မမြင်ဘူးပါဘူးဆိုနေ”

“ဒေဖြင့် ပြီးနေပြီပ”

“ဘယ်လိုလုပ်ပြီးမှာလဲဗျာ ပြသုနာက စနေတဲ့ဘွား”

“မဟုတ်ဘူးလော၊ ခင်ဗျားနဲ့ အဲဒီမိန်းကလေးနဲ့ ဘာမှ
မပတ်သက်ခဲ့ရင် သူအလိုလို ရှင်းသွားလိမ့်မယ်”

“ဘယ်လိုလုပ်ပြီး အလိုလိုရှင်းသွားမှာလဲ”

“ကျွန်ုတ် ပြောပြမယ် ကိုကြည်သာ၊ ခင်ဗျား သိပ် မမူး
သေးပါဘူး ဟုတ်တယ် မဟုတ်လား”

“နည်းနည်းတော့ မူးနေပြီ”

“ထားတော့ဗျာ သတိလက်လွတ် မဖြစ်သေးဘူး
မဟုတ်လား”

“ဘယ်တုန်းက ကျူပ် လွတ်စုံလို့လဲ”

“ကောင်းပြီ ပြသုနာကိုအစကပြန်ဖော်မယ်။ ကောင်မလေး
တစ်ယောက်နဲ့ မောင်ကြည်သာ အမည်ခဲ့တဲ့ ငနဲ့ တစ်ယောက်နဲ့
ဖြစ်ကြတယ်။ အဲဒီ မောင်ကြည်သာဟာ မောင်ကြည်သာ အစစ်
ဖြစ်တဲ့ ခင်ဗျား မဟုတ်ဘူး ဟုတ်တယ် မဟုတ်လား”

“ဟုတ်တယ်၊ ကျူပ် မဟုတ်ဘူး”

“ဒီတော့ကာ အဖြစ်နိုင်ဆုံး ကိုစွာက စာရေးဆရာ
မောင်ကြည်သာ ဟန်ဆောင်ပြီး ကြားလွှာတစ်ယောက်က ဝင်နောက်

သွားလိမ့်မယ်။ အဲဒါဆိုရင် ခင်ဗျားနဲ့ ဘာမှ မပတ်သက်တဲ့အပြင် အဲဒီ ကြားလူ ငလိမ့်ကို ခင်ဗျားတရားစွဲလို့ ရသေးတယ်”

“ဘယ်သွားယ်ဝါမှန်းမှ မသိတာ”

“ထားပါလေ စကားအဖြစ်ပြောတာပါ။ ဖြစ်လာနိုင်စရာ အကြောင်းတစ်ချက်ရှိတယ်။ ခင်ဗျားဆီကို အဲဒီ မိန်းကလေး လိုက်လာလိမ့်မယ်”

မောင်ကြည်သာ ခပ်စိကိစိက် ဖြစ်နေသော ဦးခေါင်း ထောင်သွား၏။

“လိုက်လာရင် ကျူပ် ဘယ်လိုလုပ်ရှင်းရမလဲ”

“လိုက်လာရင် ရှင်းသွားပြီလေ့မျှ။ သူနဲ့ဖြစ်ခဲ့တာ ခင်ဗျား မဟုတ်မှန်း သူ သိသွားမှာပေါ့”

“အတင်းစွပ်စွဲနေရင်ကော်များ”

“ဒီမှာကိုယ့်ဆရာ ဒီလောက် အပူအပင် မကြီးနဲ့ အဲဒီ အရိုန်မှာ ခင်ဗျားဘယ်နေရာမှာ ရှိတယ်ဆိုတာ သက်သေပြရုပဲ၊ ပြီးတော့ ဒီလိုစွပ်စွဲတိုင်း ရရှိးလားမျှ”

“ပြသောမာဖြစ်လာလို့ ရှင်းရ လင်းရရင်လဲ ကျူပ်အတွက် ကောင်းနိုင်ပါတော့မလား”

“ဟ.... ကိုယ့်လူရဲ စစ်မရောက်ခင် မြှေးအကျိန်ပစ်မနေစမ်းပါနဲ့၊ ကျူပ်တို့ ပိုင်းကူရှင်းပေးပါမယ်။ လွယ်လွယ်လေးပါ”

“ခင်ဗျားတို့က လွယ်နော်၊ ကျူပ်မှာက ခေါင်းရှုပ်လွှာ့”

“ကိုကြည်သာ.... ခင်ဗျား တယ်လဲ ခံစားချင်တဲ့ပုဂ္ဂိုလ်ပဲ့”

ခင်ဗျားဆီရောက်လာတဲ့စာဟာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်
ဆိုရင် ကောင်မလေးဟာ သနားစရာကောင်းတယ်။ လူလိမ့်ကို
ရှာရမယ်၊ တရားစွဲရမယ်၊ ထောင်ကျအောင် လုပ်ရမယ်၊ ဒါပဲ။
အဲ.... နောက်တစ်ခုရှိတယ်။ ခင်ဗျားဆီကို လာတဲ့စာဟာ စာ
လိမ့်ကြီးဆိုရင်တော့ ခင်ဗျား ခေါင်းရှုပ်ခံရတာကလွှဲလို့ ဘာ
အကြောင်းမှ မထူးဘူး”

“စာလိမ့်တော့ မဖြစ်နိုင်ဘူးပျူး။ ရေးထားတာ အပီအသ
ကြီးပဲ”

“အေးလေ... အဲဒါဆိုလဲ ဒီရက်ပိုင်းအတွင်း ကောင်မလေး
ခင်ဗျားဆီ ရောက်လာမှာပါ။ ဒီတော့ ခင်ဗျားမဟုတ်မှန်း သိရင်
ပြီးသွားမှာပဲ”

“သူမှာ ကိုယ်ဝန်ရှိနေပြီတဲ့ပျူး”

“ဒါဆိုလဲ ငင်ဗျားပဲ လုညွှုးကျိုးထမ်းလိုက်ပေါ့”

“ဘာပျူး.... ခင်ဗျား ထမ်းပါလား၊ ခင်ဗျား ယူလိုက်
ပါလား”



၁၅။

ထွေး၏ စာကလေးသည် မောင်ကြည်သူအံဆွဲထဲ၌ ရောင်ထိုး
ထားခြင်း ခံလိုက်ရရှာသည်။ မောင်ကြည်သာလည်း ထိုကိစ္စကို
မျှနိုင်သမျှ မေ့ထားလိုက်ရသည်။

သူနှင့် ဘာမျှမပတ်သက်ခဲ့သော ကိစ္စတစ်ခုကို မောင်
ကြည်သာ မည်သို့ ဖြေရှင်းရမည်နည်း။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အလိုလို ရှင်းသွားပါလိမ့်
မည်ဟု ဆုံးဖြတ်ထားလိုက်၏။ ထိုသို့ သဘောမထားလျှင်လည်း
မည်သို့ပြုရမည်နည်း။

သူလည်း ဘာမျှတတ်နိုင်သည် ကိစ္စမဟုတ်။

ဉာက အီပ်ရေးပျက်ထားသဖြင့် နံနက် ကိုးနာရီစန်းမှ
နိုးသည်။ ခေါင်းနည်းနည်း အုံနေသည်။

မောင်ကြည်သာသည် အီပိရာမှ ရုတ်တရက် မထသေးဘဲ
အတွေးကွန်ယက် ဖြန့်နေလိုက်၏။

အနည်းငယ်အိုက်စပ်စပ်ဖြစ်လာသဖြင့် ခေါင်းရင်းတံခါးကို
ဖွင့်လိုက်သည်။ အလင်းရောင်သည် စူးရှစ်ဝင်လာ၏။ မျက်စီ
ကျိုန်းစပ်သွားသည်။ မျက်စွေ အသာပြန်စွေးထားလိုက်သည်။

ဦးနှောက်ထဲတွင် ဘာကိုမျှ ဝါရီပြင်ပြင် စိတ်ကူး၍မရ။
ယနေ့ လုပ်ရမည့်အလုပ်များကို စဉ်းစားကြည့်သည်။

ထုံးစံအတိုင်း မရှိစောင်းတိုက်သို့ သွားရမည်။ စာမျှ ဖတ်ရ^၅
မည်။ မဖတ်ချင်သေးလျှင်လည်း သူ ဖတ်ရမည့် စာမျှများကိုယျှုံး
ဟိုသွား ဒီသွား ဆွောက်သွားနိုင်သည်။ လက်ဖက်ရည်ဆိုင် ထိုင်၊
ထွေရာလေးပါး ဆွောက်ပြော၊ ညနေစောင်းတော့ အီမ်ပြန်၊ ညကျ
စာရေးချင်ရေး၊ စာဖတ်ချင်ဖတ်၊ စာမျှများ ဖတ်ချင်ဖတ်။

လက်နှစ်ခါနီးဖြစ်၍ မရှိစောင်းကိုစွဲ သိပ်အလုပ်မများတော့။
ပုံနှိပ်စက်ဆရာတို့သာ အလုပ်များနေကြမည်။

ရိုက်ပြီး စာဖောင်များချုပ်ရန် ပို့သုပို့နေကြမည်။

နောက်လအတွက် စာများအချို့ စီစဉ်ပြီးရှိသည်။ သူသာက်က
မရှိစောင်းကိုစွဲ တာဝန်ကျေသလောက်ရှိပြီး။ ယနေ့ ဘယ်သွားရ^၆
ကောင်းမလဲဟု သူ စဉ်းစားနေပြန်သည်။

လုံးချင်းစာအုပ်ရေးရန် လက်ခံထားသည်မှာ နှစ်လ^၇
ကျော်ပြီး။ စာမျက်နှာ နှစ်မျက်နှာလား ရေးရသေးသည်။ ဒီလ^၈
အတွင်း လုံးချင်းတစ်အုပ်တော့ ပြီးအောင် ရေးမှုဟု တွောက်စီသည်။

စာဖတ်ပရီသတ်နှင့် အတန်ကြာကြာ ကင်းကွာနေခြင်း
သည် မကောင်း။ နှစ်လ သုံးလမြား၏ လုံးချင်းတစ်ခုပ်လောက်
ထုတ်သင့်သည်။ သို့မှုလည်း စားဝတ်နေရေး အဆင်ပြေမည်။
မရှုစ်းဝတ္ထုတိများ၊ ဆောင်းပါးများ ရေးနေရသဖြင့် လုံးချင်းသည်
တုံးဆိုင်းတုံးဆိုင်း ဖြစ်နေခဲ့၏။

မောင်ကြည်သာသည် မိမင်နှင့် ညီငယ် ညီမငယ်များကို
တာဝန်ယူထားရ၏။ ညီ ညီမများ အားလုံးကျောင်းနေကြခဲ့။

သူ့မရှုစ်းအယ်ဒီတာ လစာများလည်း မဖြစ်စလောက်။
ဝတ္ထုတိရှည် ဆောင်းပါးကလေးများမှာ စာမျခန့် လစပါ ပေါင်း
ပါမှ အီမီစရိတ်လောက်ငါရိရှိသည်။

တစ်ခါတစ်ရု လုံးချင်းဝတ္ထုတွက်လျှင် မြှက်မြှက်ကလေး
ရတတ်သည်။ ထိုငွေထဲမှ အကြွေးဆပ်စရာရှိ ဆပ်၊ အနည်း
အကျဉ်းပိုလျှင် စုထားရန် စဉ်းစားသည်။

သို့သော်....

စုသည်ဆီမရောက်၊ ဘယ်လိုကဘယ်လို ကုန်သွားသည်
မသိ။ အပေါင်းအသင်းများနှင့်တွေ့ပြီး စားကြသောက်ကြန့်
ကုန်သွားသည်။

မောင်ကြည်သာသည် လုံးချင်းဝတ္ထုရှည်ရေးရန် စဉ်းစား
မြို့ပြန်သည်။ အီပ်ကပ်ကို ယောင်ယမ်းစမ်းမိ၏။ အီပ်ကပ်ထဲတွင်
ကျပ်တန် လေးငါးရွက်ရှိသည်။ ပြီးမှ သူ့ပိုက်ဆံများ ခေါင်းအုံ
အောက် ထိုးထည့်ထားသည်ကို သတိရ၏။

အီပိရာက ထလိက်သည်။ စားပွဲအံဆွဲထဲမှ လက်ပတ်
နာရိကို ထုတ်ကြည့်သည်။

နှစ်က်ကိုးနာရိခဲ့။

ပြတင်းမှ အပြင်သို့ ကြည့်လိုက်၏။

အီမ်ခေါင်းရင်းမှ သရက်ပင်တွင် ရွှေက်နှကဗေားများ ထွက်
နေပြီ ဖြစ်သည်။

ဗန်ဒါပင်ကြီးသည် အီမ်ခေါင်ကိုကျော်၍ အရွက်ဟားဟား
များနှင့် ဝေစိနေ၏။

ယမန်နောကဗ မိုးရွာသေး၏။ မိုးကုန်လုမို့ ရက်ခြား
ရွာလေ့ရှိ၏။ ရွာလျှင်လည်း သည်းသည်းမည်းမည်း ရွာတတ်
သည်။ ဉာက မိုးကြာ့နှင့် မြေပြင်သည် စိတ်ထပ်ထပ်ဖြစ်နေသည်။

မောင်ကြည့်သာ မျက်နှာမသစ်သေးပဲ အေးပေါ့လိပ်တိုကို
မီးညီဖွာနှိုက်လိုက်သည်။

စာရေးစားပွဲ၌ ထိုင်မြို့ပြန်သည်။

တစ်စုံတစ်ခု ရေးချွှတ်မည်ကြု၏။ ခေါင်းထဲက ဘာမျှ
ထွက်မလာာ။

ဘာ(လ်)ပင်ကို ဖွင့်ပြီးကိုင်လျက် ဂိုင်နေမိသည်။ ဘာမျှ
မရေးဖြစ်။ စာအုပ်ပင် မဖွင့်ဖြစ်။ ဘာ(လ်)ပင်ကို ပြန်ချထား
လိုက်သည်။

ဆေးလိပ် မီးသေနေပြီ။ မီးပြန်ညီ၏။ တစ်ရွှေ့က် ဖွာ
လိုက်သည်။

ဘယ့်နယ်က ဘယ့်နယ် ထွေးခိုသော မိန်းကလေးကို
သတိရမိပြန်သည်မသိ။

ထွေးထံမှ စာလာသည်မှာ နှစ်လနီးပါးရှိပြီ။ ဤအတော
အတွင်း နောက်ထပ် ထူးခြားမှုမရှိ။

စာလည်း ထပ်မလာ။ လူလည်း ရောက်မလာ။

သူကိစ္စသူ ရှင်းလိုက်ပြီထင်သည်။ သို့တည်းမဟုတ်
ထိစာသည် စာထိမဖြစ်လိမ့်မည်။ သူကို တစ်ယောက်ယောက်က
နောက်ပြောင်ခြင်း ဖြစ်လိမ့်မည်။

ထိသို့ပင် ဖြစ်ပါစေဟု မောင်ကြည်သာ ဆုတောင်း၏။

အတွေးထဲမှ ဖျောက်ဖျောက်ပစ်လိုက်သည်။ ခဏသာရ၏။
ထွေးအကြောင်း သတိရမိလျှင် ထွေးလက်စစ်တ်ကူးကို တော်
တော်နှင့် ဖျောက်၍မရ။ သူနှင့် ဘာမှမပတ်သက်ခဲ့သော်လည်း
ထွေး၏ အဖြစ်ကို ထွေးမိတိုင်း မောင်ကြည်သာ စိတ်မှာရသည်။

ထွေးသည် မောင်ကြည်သူစိတ်ကူးကို နောင့်ယျက်လေ့
ရှိ၏။ အခြား အလုပ်များကို စိတ်ဝင်စားနေလျှင် ခဏသာလျှင်
မောင်ကြည်သာ ထွေးကို မေ့ထား၍ရသည်။

ထွေးအကြောင်း အတွေးတစ်စရဲလျှင် တော်တော်နှင့်
ဖြတ်၍ မရတော့။

ဆေးပေါ့လိပ်ကို ချုလိုက်သည်။ မျက်နှာသုတ်ပဝါကို
ပစ္စားတွင် တင်၍ ရေတွင်းသို့ ထွက်ခဲ့သည်။

မောင်ကြည်သာတို့အီမှာ ရန်ကုန်းဆင်ခြေဖုံး သက်နှုန်း

အစွမ်းဘက်တွင်ဖြစ်၍ ဝင်းနှင့် မြန်မာ့ကြသည်များ၏။ ဝင်းထဲ
ခြုံသူ ဟိုနားတစ်အိမ် ဒီနားတစ်အိမ်စု၍ အောက်ခြင်း ဖြစ်သည်။

လူနေရပ်ကွက်စိပ်စိပ်မဟုတ်။ အိမ်ရျင်းကပ်၍ ဆောက်
ထားကြသည် မဟုတ်။ တွင်းရေကို အားထားရသည်။ ဘုံသိုင်
ရေနှင့် အလျမ်းစေးသည်။

ရေတွင်းတွင် လူမရှိ။ ရေဆွဲပုံးလည်း မရှိတော့။ သူတို့
အရပ်သည် လက်လှပ်လက်စားများသာကြောင့် နံနက် ငါးနာရီ
မြောက်မှာရှိမှ ကိုးနာရီလောက်အတွင်း ရေချုပ်ခြင်း ရေချိုးခြင်းများ
ပြေကပြီး ကိုးနာရီလောက်တွင် အလှပ်အသီးသီးသို့ သွားကြသည်။

မောင်ကြည်သာ အနီးအနား အိမ်တစ်အိမ်မှ ရေပုံးငါးရှုံး၍
ရေချိုးလိုက်သည်။

သူမိခင်က လုမ်းအော်ပြော၏။

“သား ထမင်းစားသွားမယ် မဟုတ်လား”

မောင်ကြည်သာ ခေါင်းညီတ်ပြသည်။ တွင်းရေသည်
စိတ်ကို ရွှေ့လန်းစေ၏။



၁၀၀၈

မရွှေ့အင်းတိုက်သို့ ရောက်သောအခါ သူစားပွဲရှေ့တွင် ယောက်ား
နည်းသည်နှစ်ယောက် ထိုင်နေသည်ကို တွေ့ရ၏။

“ဆရာနဲ့ တွေ့ချင်လိုတဲ့ နည်းသည်တွေ ရောက်နေတယ်”

စာမူလက်ခံသော မောင်အေးကျော်က တိုက်သို့ဝင်လျှင်
ဝင်ချင်း လုမ်းပြော၏။

မောင်ကြည်သာ သူစားပွဲရှေ့၌ ထိုင်နေသော လူ
နှစ်ယောက်ကို အကဲခတ်လိုက်၏။ နောက်ကျောဘက်မှ မြင်ရ^၅
သည်။ ဆံပင်တိုတို တိုက်ပုံအကျိုကိုယ်စီနှင့်။ ချည်ချောလုံချည်
မီးပူကျေများ ဝတ်ထားသည်။ သူတို့သေးတွင် တောင်သူလယ်
သမားနေ့ အထိမ်းအမှတ် လက်ဆွဲအိတ်များ ချထားသည်။

နယ်မှ စာပေဟောပြောပွဲအတွက် လာဖိတ်သော ပုဂ္ဂိုလ်

များဟု တွက်လိုက်သည်။

မောင်အေးကျော် အသံကြားသဖြင့် ပုဂ္ဂိုလ်နှစ်ယောက်က
လုညွှန်ကြည်သည်။ မောင်ကြည်သာနှင့် အကြည်ချင်းဆုံးသွား
သည်။ မောင်ကြည်သာ ပြီးပြီ၏။ ထိုပုဂ္ဂိုလ်နှစ်ယောက်သည်
မျက်နှာ၌ တစ်စုံတစ်ရာ ပြောင်းလဲမှုဖြစ်သွားပြီး တစ်ယောက်ကို
တစ်ယောက်ကြည့်ကြ၏။

မောင်ကြည်သာ သူ့စားပွဲသို့ လျှောက်လာသည်။
ဓည့်သည်နှစ်ယောက်က မောင်ကြည်သူကို လိုက်ကြည့်၏။
မောင်ကြည်သာ စားပွဲ၌ ထိုင်ပြီးသောအခါ....

“ဘာကိစ္စများရှိလိုပါလဲ ခင်ဗျာ၊ ကျွန်တော် ကြည်သာပါ”

ဓည့်သည်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်
ပြန်လှည့်ကြည့်ပြန်၏။ သူတို့၏ မျက်နှာ၌ ဝေခွဲမရသောအသွင်
ပါ၏၏။

ကြည်သူ့စိတ်ထဲ၌လည်း ထင့်ခန့်ဖြစ်မိ၏။

“ကျွန်တော် ဘာအကုအညီပေးရမလဲခင်ဗျာ။ အကြောင်း
ကိစ္စရှိရင် ပြောပါ”

ဓည့်သည်နှစ်ယောက် တစ်စုံတစ်ရာ တိုင်ပင်သကဲ့သို့
တစ်ယောက်ကိုတစ်ယောက် မျက်လုံးဖြင့် စကားပြောပြန်၏။
မောင်ကြည်သာ စိတ်အိုက်လာ၏။ အနောက် ကျဉ်းကျပ်သလို
ဖြစ်လာသည်။ သက်ပြင်း မသိမသာ မှတ်မိ၏။ စည်းနှင့်အနည်းငယ်
ကြာမှ ဓည့်သည်နှစ်ယောက်အနှက် အသက် နည်းနည်း ပိုကြီးပုံ

ရသူက စပြောသည်။

“ဒီက ဆရာက စာရေးဆရာ ကိုကြည်သာ ဟုတ်ပါတယ်နော်....”

မောင်ကြည်သာစိတ်ညှစ်သွားသည်။သူကို မောင်ကြည်သာ ဟုတ်မဟုတ် ထပ်မေးနေပြန်ပြီ။

“ဟုတ်ပါတယ်၊ ကျွန်တော် စာရေးဆရာ မောင်ကြည်သာပါ။ ဘာဖြစ်လို့လဲ”

မောင်ကြည်သူလေသံ အနည်းငယ် မာသယောင်ရှိ၏။

“ခြော်.... ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ ဆရာနဲ့တွေ့ချင်လိုပါ”

အညွှန်သည်က တောင်းပန်သံဖြင့် ပြော၏။

“ဟုတ်ပါပြီလေ။ အဲဒီတော့ ကျွန်တော် ဘာအကူအညီ ဓမ္မာရမလဲ”

အညွှန်သည်သည် ဘာဆက်ပြောရမှန်း မသိသကဲ့သို့၊ ဖြစ်သွားလေ၏။

“ဘာရယ်လို့ မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်တို့ ဆရာနဲ့တွေ့ချင်လို့ လာတာပါ။ ကျွန်တော်တို့က ဆရာပရှိသတ်ပါ”

“ခြော်.... ဟုတ်ကဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်၊ နယ်က လာကြတယ်နဲ့ တူပါရဲ့”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ ငဗ္ဗာပါ”

မောင်ကြည်သူစိတ်ထဲတွင် ချက်ခဲနဲ့ နားလည်လိုက်

သလို ရှိ၏။ နံနက်ကပင် ထွေးအကြောင်း အဆက်အစပ်မရှိ
တွေးမိသေးသည်။ ပြီး.... ငဖဲဆိုသော မြို့ကလေးသည် ရရာဝတီ
အနောက်ဘက်ကမ်း မင်းကွန်းမှတစ်ဆင့် အနောက်ရှိုးမတောင်သို့
သွားသော မော်တော်ကားလမ်းဆုံး မန်းချောင်းဖျားက မြို့ကလေး
တစ်မြို့ဖြစ်သည်။

ထွေးနှင့် ပတ်သက်နိုင်သည်။

သို့သော် မောင်ကြည်သာ စကားစ ဖော်မပေးရဲ။

သူနှင့်မဆိုင်သော်လည်း ဘာကြောင့်မှန်းမသိ စိတ်
လှပ်ရှားနေ၏။

အညွှန်သည်နှစ်ယောက်လည်း နှုတ်ဆိုတ်နေကြပြန်၏။
မောင်ကြည်သာ တိတ်ဆိုတ်ခြင်းအတ်ကို မခံနိုင်။

မောင်ကြည်သာကပင် စကားစရာ၏။

“ငဖဲတာ ဟို ပဒိန်းငဖဲကို ပြောတာ မဟုတ်လား၊
အနောက်ဘက်ကမ်းကလေ....”

“ဟုတ်ပါတယ်ခင်ဗျ”

“အဲဒီဘက်မှာ ချင်းတွေရှိတယ်နော်”

“ဟုတ်ကဲ့ခင်ဗျ”

“ကဲ.... ဆိုပါဉ္စီး၊ လာရင်းကိုစုံ”

အညွှန်သည်နှစ်ယောက်အနောက် အနည်းငယ် အသက်ကြီး
သွားသာ စကား ပြန်ပြောနေ၏။ ငယ်သွားတစ်ယောက်ကမူ ရောင့်
နှုတ်ပိုတ်လျက် တစ်ဦးစားတည်း စဉ်းစားနေသည်။ အညွှန်သည်

အကြီးပင် စကားစပြန်သည်။

“ဆရာနဲ့ တွေ့ချင်လိုပါပဲ”

“ကိစ္စ အထွေအထူး မရှိဘူးပေါ့”

“ဟုတ်ကဲ မရှိပါဘူး။ ဆရာနဲ့ တွေ့ရုံသက်သက်ပါပဲ။

ကျွန်တော်တို့က ဆရာ စာဖတ်ပရှိသတ်ပါ။ ဒါကြောင့်ပါ”

“ည်းသည်၏ စကားနောက်ကွယ်၌ တစ်စုံတစ်ရာ ထူးရက်ချက်ရှိသည်ဟု ထင်ရ၏။

ရှိပါသည်။ မည်သည်အကြီးသည် ကိစ်ချေဖြစ်ပြီး၊
မည်သည်အငယ်သည် မောင်အောင်စံဖြစ်၏။

ထွေး၏ကိစ္စအတွက် လာကခြင်းဖြစ်သည်။ လာရင်းတွင်
သူတို့၌ အကြံရှိ၏။ စာရေးဆရာ မောင်ကြည်သာဆိုသူ သူတို့ထဲ
လာစဉ်က ထွေးနှင့် ပြီစွန်းခဲ့သည်။ ကြောရရုံကြပြီး ထွက်ပြုး
သွားသည်။

ဤသည်ကို စေစေကပင် ကိစ်ချေက ရိပ်မိန့်သည်
အတွက် ထွေး၏မိခင်ကို တိုးတကိုးတိုးတိုးပြောပြုသည်။

ထွေး၏ မိခင်သည် ရှိုးသားသော အမျိုးသမီးကြီးဖြစ်၍
ပြောင်ပင်ဖွင့်မေး၏။ မောင်ကြည်သာက ဝန်ခံသည်။ ပြန်လာ
ပါမည်ဟု ကတိကဝတ်ပြုသွားသည်။ ပြန်မလာ။

ထွေးတွင် မဖုံးနိုင်မဖို့နိုင် ဖြစ်လာသောအခါမှ မျက်လုံး
ပြုးကြရတော့သည်။ သည်တော့ မောင်ကြည်သူကို စုစုမဲ့ရ
တော့၏။ မရွှေင်း၊ ဂျာနှယ်များ၌ လိပ်စာရှာရသည်။

အောင်ကြည်သာ ဆိုသူသည် လိပ်စာပေးခဲ့ပါသေး၏။ ထို
လိပ်စာနှင့် စာထည့်ကြသည်။

“ဆရာကိုကြည်သာ အမြန်ပြန်လာပါ။ ထွေးမျှော်နေသည်”
သို့သော်....

ထိုစာသည် ဘယ်ရောက်ချုပ် ဘယ်ပေါက်သည် မသိ။ ပြန်
စာလည်း မလာ၊ လူလည်း ရောက်မလာ။

ကိုစင်ရွှေတစ်ယောက်လည်း ရန်ကုန် ဆင်းလာခဲ့သည်။
ရွှေသွား မရွှေအင်းတို့က်သို့ ရောက်ခဲ့သေး၏။ အောင်ကြည်သာ
ခရီးထွက်နေခိုက်ဖြစ်သဖြင့် ပြန်သွားခဲ့ရသည်။

ထို့မောက်တွင်ကား....



၆၅

ထွေး အီမိတ္ထုံးပုန်းဖြစ်နေပြီ၊ အဖြစ်အပျက်ကို တစ်ဖြုံးလုံး
တစ်ရပ်လုံး သိ၏။ မြို့က ကျဉ်းကျဉ်းကလေးမျှ ဆောင်ဖျားက
အဖြစ်ကို မြောက်ဖျားက နှုံမကူးမီ သိကြ၏။

မောင်အောင်စံ အခံရခက်နေသည်မှာ ကြာပြီ။ ထွေးနှင့်
သူနှင့် စာရည်းစား ဖြစ်ခဲ့ကြသည်။ အောင်စံသည် ထွေးကို နှစ်နှစ်
ကာကာချုစ်၏။ ငယ်ငယ်ကတည်းက နှမကလေးတစ်ယောက်လို
ယုယ္ခဲ့ရသည်မို့ အလို့လိုက် စွဲ့ဗွဲ့တဲ့ပြီး ချုစ်ခဲ့သည်။ ထွေး
ကလည်း သူကိုချုစ်ကြောင်း အဖြေားခဲ့ပြီးပြီ။ ဤသည်ကြား
တွင်မှ မောင်ကြည်သာဆိုသော စာရေးဆရာက ဝင်ဇာဌာန်သည်။
ကိုစင်ဆွဲ ရထားပေါ်တွင် အသိမီတ်ဆွေဖြစ်ခဲ့ပြီး သူတို့ မြို့အထိ
လိုက်လာသည်။

ကိုခင်ချွဲ အဆိုအရ ရန်ကုန်၊ ပြည် အမြန်ရထားပေါ်တွင် မောင်ကြည်သာနှင့် တွေ့၏။ တွေ့ပုံမှာ သိပ်မဆန်း၊ တစ်ခုတည်း နှစ်ယောက်တွဲကျသည်။ မောင်ကြည်သာဆိုသူ၏ စာအုပ်များ ပါလာသည်။

မရှိအင်းတစ်စောင်ကို ကိုခင်ချွဲ ယုဖတ်သည်။ မျက်နှာဖုံး၌ ‘ဆရာ မောင်ကြည်သာသို့ မေတ္တာလက်ဆောင်’ ဟူသော စာတန်းကို တွေ့ရသည်။

မောင်ကြည်သာ၏ ဝွေးများကို ကိုခင်ချွဲ နှစ်သက် ခဲ့သည်။ ထိုကြောင့် ကိုခင်ချွဲကပင် စတင်နှုတ်ဆက်၏။

“စာရေးဆရာ ကိုကြည်သာဆိုတာ ဆရာပါလားခင်ဗျာ”

ထိုသူသည် စွဲအန်းနေပြီးမှ ရတ်ခြည်းသဏာပေါက် လိုက်ဟန်ဖြင့် ချော်လဲရောထိုင်၍ “ဟုတ်ပါတယ်၊ ကျွန်တော် မောင်ကြည်သာပါ” ဟု ဆိုသည်။

ဤမှစ၍ ကိုခင်ချွဲနှင့် အသိမိတ်ဆွဲဖြစ်ပြီး မောင်ကြည်သာ ဆိုသူက ခြေားတည်ရာ ထွက်လာကြောင်း၊ စာရေးရန်၊ အတ်လမ်း ဓာတ်ကွက်ရာရန် ဖြစ်ကြောင်း၊ ငမ်းဘက်သို့ မရောက်ဖုံးကြောင်း၊ အသွေးပါး အဟုသုတေသနရာရန် လိုက်ခဲ့မည်ဖြစ်ကြောင်းနှင့် စပြီး ငမ်းသို့ မောင်ကြည်သာဆိုသူ ရောက်ခဲ့လေသည်။

အမှန်မှာ ထိုသူသည် ရန်ကုန်မှ လိမ်းလည်မှုဖြင့် တွက်ပြီး တိမ်းရောင်လာခဲ့ခြင်းဖြစ်သည်။ နေရာအနှံသွားပြီး နည်းမျိုးစုံဖြင့် လိမ်းလည်စားသောက်နေသူသာ ဖြစ်သည်။

မရှစ်င်းစာအပ်သည်လည်း အောရနကွတ်ပါသူမို့ မနေနိုင်
မထိုင်နိုင် မရှစ်င်းတိုက်တစ်တိုက်မှ 'မြို့င်' ခဲ့ခြင်း ဖြစ်သည်။

ထိုမောင်ကြည်သာ ဆိုသူသည် ထွေးကို အညွှန်ချိုးခဲ့၏။
မောင်အောင်စံ ရင်ဗြှုံးမချိပါ။ ထွေးကို နှစ်ယောက်ချင်း တွေ့နိုင်ရန်
ကြိုးစား၏။ တွေ့ခွင့်ရပါသည်။

ထွေးကို လက်ထပ်ဖွင့် တောင်းသည်။ အောင်စံ အရဲစွာနှင့်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရပ်သီရာသိ ပြဿနာကို အောင်စံ
ရင်ဆိုင်ဖြေရှင်းချင်လာသည်။

ထွေးကို သနားသည်လည်းပါ၏။ ထွေးက လက်မခံ။

ကိုခင်ချွေက နားချေသည်။ မရ။

နောက်ဆုံး မောင်ကြည်သူ ရှာပုံတော်ဖွင့်ရတော့၏။

အောင်စံအီတ်ကပ်၌ စားမြို့င်ပါလာခဲ့သည်။

မောင်ကြည်သာကို တွေ့လျှင် နည်းနှစ်နည်းနှင့် ရှင်းရမည်။
ပထာမနည်းမှာ ထွေးကို အေးအေးဆေးဆေး လက်ထပ်ရန်၊
အကယ်၍ ဒေါ်မယား ရှိပြီးသားဆိုလျှင်လည်း ပြဿနာကို
ဖြေရှင်းပေးရန်။ ထုံးဝင်းပယ်လျှင်မူ စားနှင့်ရှင်းရန်။

သို့ရာတွင် မောင်ကြည်သာကို တွေ့လိုက်ရသောအခါ
သူတို့ နှစ်ယောက်စလုံး မောသွားကြရသည်။ သူတို့၏
မျှော်လင့်ချက်မှန်သမျှ ကုန်ဆုံးခဲ့ရသည်။ စီစဉ်လာခဲ့သမျှလည်း
ပျက်ကုန်ရသည်။

သူတို့ တွေ့ခဲ့သော စာရေးဆရာ မောင်ကြည်သာ

ဆိုသူနှင့် ယခု တွေ့နေသော စာရေးဆရာ မောင်ကြည်သာသည်
အသွင်အပြင်ခြင်း လုံးဝကဲ့ပြားခြားနားနေသည်။

သူတို့သီသည် မောင်ကြည်သာသည် ရပ်ရော အပြော
ကောင်း၊ ယခုတွေ့နေသည် မောင်ကြည်သာသည် ရပ်မရော၊
အပြောလည်း စီကာပတ်ကုံး မရှိ။



ကျော်

ရှေ့ခြီး လာချပေးထားသော လက်ဖက်ရည် ပန်းကန်များကို
ကြည့်လျက် အောင်မဲ့ တွေ့ဆောင်သည်။

“သောက်လိုက်ပါဉီးဗျာ၊ အေးကုန်မယ်”

မောင်ကြည့်သာက လက်ဖက်ရည်ပန်းကန်များ ရှေ့တိုး
ပေးရန် ပြောလိုက်သည်။

ကိုခင်္ချွန်းအောင်မဲ့သည် သံပတ်ပေးထားသော စက်ရှုပ်
များသမ္မတ် လက်ဖက်ရည်ကို ပြုလုပ်တူလို ယူသောက်လိုက်ကြ၏။

အမြဲအနေသည် ပျင်းတွဲကြီး ဖြစ်နေ၏။ စာရေးဆရာနှင့်
သူစာစတ်ပရီသတ်တို့ တွေ့ဆုံးနိုးမျော့နောက်ခြင်းနှင့်မတူ။ မောင်ကြည့်
သာသည် ထွေးကိစ္စနှင့်ပတ်သက်ပြီး သူတို့ကို မေးရန် စကားစ

ရှာ၍ မရ။ သူတိနှင့် ပတ်သက်သည် မပတ်သက်သည်လည်း
တိတိကျကျ မသိရသေး။ ကိုခင်ရွှေသည် အခြေအနေကို
နားလည်၏။ သူတိပြန်မှ သင့်တော်မည်။

“ကျွန်တော်တို့ ဆရာနဲ့ တွေ့ရရှိ လာခဲ့တာပါဆရာ။
အလုပ်ပျက်နေပါမယ်။ ကျွန်တော်တို့ကို စွင့်ပြုပါတီးဆရာ”

ပြောပြောဆိုဆိုပင် မတ်တတ်ထရပ်လိုက်၏။

မောင်ကြည်သာလည်း ရောယောင်ရပ်လိုက်ဖြီး....

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ မောက် ရောက်ရင်လဲ ဝင်ပါ”

“ဟုတ်ကဲ့ ဆရာ”

ဓည့်သည်နှစ်ယောက် ထွက်သွားကြသည်။

မောင်ကြည်သာ တွေးစေလျက် ကျွန်ခဲ့သည်။ သူမိတ်
ထဲတွင် မရှင်းမလင်း ဖြစ်နေသည်။ ဓည့်သည်နှစ်ယောက်တွင်
အခြား လျှို့ဝှက်ချက်တစ်ခုရှိမည်ဟု သူ ယုံကြည်လိုက်၏။

ရှိလည်း ရှိသည်ပင်။

အောင်အနှင့် ကိုခင်ရွှေသည် တစ်ယောက်နှင့် တစ်ယောက်
စကားမပြောဖြစ်ပဲ လျှောက်လာကြ၏။ အတာန်ကြာမှ ကိုခင်ရွှေက
စကားစသည်။

“ဘယ့်နှယ်လုပ်မလဲ”

“ကျူးပိုလဲ မပြောတတ်ထော့ဘူးများ။ ဒီအတိုင်းဆိုရင်ဖြင့်
ဟို ကျူးပိုတို့ဆီရောက်လာတဲ့ စာရေးဆရာဆိုတာ အတူကြီးပေါ့”

“အေးပေါ့၊ ဒါပဲ ဖြစ်နိုင်တာပဲ”

“ကျူးပေါ်တော့ ဘယ်လိုပြောရမလဲ မသိတော့ဘူးဗျာ”
“ဒီအတိုင်း ပြန်ပြောရုံပေါ့ကွာ”



ထွေးမျက်ရည်စက်လက်ဖြင့် နားထောင်နေသည်။ ကိုခင်ဗျာ
ထွေးကို မကြည့်ဘဲ အထေးကိုမျှော်ရင်း ပြောနေသည်။

“ထွေးရော၊ ဘဝဝန့်ကြွေးလို့ပဲ မှတ်လိုက်ပါတော့ကွာ။
ငါတို့ နင့်ကို အပြစ်မတင်ရက်ပါဘူး။ နင့်အသက်အရွယ်နဲ့ ရူးရူး
မိုက်မိုက် ဖြစ်ခဲ့ရတာလို့ပဲ သဘောထားလိုက်ပါမယ်။ အေး၊
ဖြစ်သမျှ အကြောင်းပေါ့ကွာ။ တစ်ခုရှိတယ်။ ခု အဖြစ်အမျက်ကို
မေ့ပစ်ဖို့ မကြိုးစားနဲ့၊ ရင်ဆိုင်ဖို့ပဲ ကြိုးစား၊ တကယ်တော့ကွာ
ရှာက်ရမှာက ညည်းမဟုတ်ဘူး။ အဲ ဟိုကောင် လွှလိမ်”

ဤသို့နင့် ထွေး၏ ဘဝတစ်ဆိတ်ချိုးသည် အကျော်အချိုး
ကြိုးလှပစွာ ဖြစ်ခဲ့ရသည်။ ထွေး မင့်တော့ပါ။ ငိုရလွန်း၍ ထုံသွား
ခဲ့ပြီ။ ထွေး ဖြစ်သမျှကို ရင်ဆိုင်ဖြေရှင်းရန်သာ ကြိုးစား
ရတော့၏။



၁၄၆ မ အောင်ဗျာ

ရှုန်

နေပါလျသည်။ ရိုးပြတ်များ အတိပြီးသော လယ်ကွင်းပြင်သည်
ညီရော်သော အဆင်းရှိ၏။ တပြန့်တပြုး မြင်နေရသော
လယ်ကွင်းပြင်ကို ကြည့်၍ မောင်ကြည်သာ ကြည်နဲ့မိသည်။
လယ်ကွင်းမည်သည် စိမ့်နှင့်လျှင်လည်း လုပ်၏။ ရိုးပြတ်များ
အတိပြီး၍ မြောက်သွေ့နှင့်လျှင်လည်း လုပ်၏။ မြေကျစ်ပ်ကား
အက်များ ပေါ်နေလျှင်လည်း လုပ်၏။ လယ်မြေယာမြေကို ချစ်
တတ်သူတို့အတို့ လယ်ကွင်းပြင်သည် အခါဓပ်သိမ်း လုပနေတတ်
မြှဖြစ်၏။

နံနက် ကိုးနာရီခန့်သာ ရှိသေးသော်လည်း တာဓပါတ်း
နေသည် ပူပြင်းလာပြီဖြစ်၏။ လေက မပူသေး၍ ထော်သေးသည်။
မောင်ကြည်သာသည် ကားလမ်းဘေး ဝယာရှိ ရိုးပြတ်

တောတိုကို ကြည့်ရင်း စိတ်ကူး ဖြန့်လျက်ရှိသည်။

သူသည် အငါးဂျားတွင် အပေါ် ဖြော်ပြင်ဘက် ထွက်လာခဲ့ခြင်းဖြစ်သည်။ သူဝါးတွေ့ပုဒ်အတွက် ကွင်းဆင်းခြင်း ဖြစ်သည်။ မောင်ကြည့်သာသည် တောသားဖြစ်၏။ တောကို ချုပ်စင်ရင်းစွဲ ရှိခဲ့သည်။ ယခု သူ လယ်တောကို အခြေခံလျက် ဝါးတွေ့ပုဒ် ရေးနေသည်။

မောင်ကြည့်သာ၌ အကျင့်တစ်ခုရှိသည်။ သူရေးသော ဝါးတွေ့၏ နောက်ခံအသကို ကိုယ်တိုင် သွားရောက်လေ့လာလေ့ ရှိ၏။ အနည်းဆုံး တစ်ခေါက်နှစ်ခေါက်တော့ ရောက်အောင် သွား၏။

နောက်ခံအသက် အငွေ့အသက်ကို ရအောင်ယူ၏။ ပြီးမှ သူဝါးတွေ့ကို ခြယ်မှုန်း၏။

ယခုလည်း လယ်တောကွင်းပြင်ကို ထွေက်လာခဲ့၍ တတ်နိုင်သမျှ လယ်တော်၏ အငွေ့အသက်ကို ရှုရှိက်နေခြင်း ဖြစ်သည်။ သူစိတ်သည် လန်းဆန်းလျက်ရှိ၏။

ငယ်စဉ် ရွှေတွေ် နေရစဉ်ကကဲ့သို့ ငယ်ဘဝကို ပြန်လည် သတိရမိ၏။ လယ်ကွင်းထဲက ရောင်းကြိုမြောင်းကြားတွင် ငါးသေးငါးမွားများ ဖမ်းခဲ့ခြင်းကို သတိရမိ၏။ ဘုရားဖွဲ့မှ တရတ် ခေါက်ဆွဲကြော်ကိုပင် သတိရမိ၏။

သက္ကန်းကျွန်းအလွန် ငမိုးရှိပ်တံတားအနီးမှ သောက် ခဲ့သော လက်ဖက်ရည်တစ်ခွဲက်သည် လေးထောင့်ကန်အနီး

ရောက်သောအခါ ကုန်လေပြီ။ ဆာလောင်စပြုလာ၏။

“လေးထောင့်ကန် ရောက်ရင် လက်ဖက်ရည်လေး
ဘာလေး သောက်ရအောင်ဗျာ”

ကားမောင်းသူကို လှမ်းပြောလိုက်၏။

ကားဆရာသည် ဘာမျှပြန်မပြောဘဲ ခေါင်းညီတဲ့
လိုက်၏။ ရှုံးတွင် လေးထောင့်ကန်ရွာကို မြင်နေရပြီ။ ရွာအဝင်မှ
ဆန်စက်သည် မီးခီးတလူလူ ထုတ်နေ၏။

ဆန်စက်နှင့် မျှက်နှာချင်းဆိုင်လောက်တွင် မြေလမ်းမ
တစ်ခုကို တွေ့ရ၏။ မော်တော်ကားသည် လေးထောင့်ကန်ရွာ
ဘက်သို့ တစ်ဆစ်ချိုးဖြစ်ပြီး မြေနှီးလမ်းသည် မော်တော်ကား
လမ်းသို့ ဦးတိုက်ထား၏။

မြေနှီးလမ်းသားတွင် တဲ့ငယ်များ အစီအရိုက်၏။ မြေနှီးကို
တဲ့ကလေးများ ဖြစ်သည်။ ဓနီမိုးတို့သည် ကျိုးတိုကျိုးကျား၊ ထရု
များသည်လည်း ပေါက်ပြီလျက်။

အကြော်ဆိုင် တဲ့ကလေးတစ်တဲ့ကို လှမ်းတွေ့ရသည်။

အကြော်တဲ့ကလေးသည် ယိုင်နဲ့နဲ့ဖြစ်၏။

“အဲ ဟို အကြော်တဲ့ကလေးဆီ မောင်းများ၊ အကြော်
စားရအောင်”

အကြော်တဲ့ရှုံးမြှို့ ကားရပ်လိုက်သောအခါ ဖုန်တထောင်း
ထောင်း ထသွား၏။

မောင်ကြည်သာ ကားပေါ်မှ ဆင်းလျှင်ဆင်းချင်း အကြော်

တဲထဲမှ မိန့်ကလေးကို ဂရပြုခိုသည်။ ရောင်းသူ ဟုတ်ဟန်မတူ၊ အကြောင်စားသူ ခရီးသွားဖြစ်ဟန်ရှိ၏။ မိန့်ကလေး၏ထားတွင် ယောကျားတစ်ယောက် တွေ့ရ၏။ မောင်ကြည်သာသည် မိန့်ကလေးကို အလျင် ဂရပြုခြုံမှ ယောကျားကို အာရုံထားမိသည်။ ရှိုင်းစိုင်းသွားမည်စီးသဖြင့် စေသာကြည်ပြီး မျက်နှာလွှဲ၏။

ကြည့်မိလိုက်စဉ် တစ်ခဏျုံ သူသည် ထိုယောကျားအား တွေ့ဖူးသလို သိဖူးသလို ထင်လိုက်၏။ အကြောင်တဲ့၏ ဓမ္မား ခနဲ့နဲ့ ခုံကလေးများပေါ် ထိုင်လိုက်သည်။ လေးထောင့် စားပွဲကလေးသည် ဆိုရောင်ဖြင့် ညာစွဲနေ၏။

ကလေးတစ်ယောက် စားပွဲပေါ်မှ **ကြက်သွန်ဖတ်အစအန်** များကို သုတ်ပေးသည်။ ကလေး၏ အဝတ်အစားများလည်း ညာစွဲနေ၏။ အရောင်အဆင်းမပေါ်။ အကြောင်မှာလိုက်သည်။

မိန့်ကလေးထံ အာရုံရောက်သွားပြန်သည်။ သူရှေ့တွင် လမ်းမဘက် မျက်နှာမျော် ထိုင်နေသည်။ မောပန်းနှမ်းနယ်နေပုံ ရသည်။ မျက်ကွဲ့ဗြို့နေသည်။ မျက်လုံးမျက်ဖန်ကောင်းသည်။ မျက်ဝန်းသည် ကျယ်၏။ မျက်ခုံးတန်းတန်းကလေး ဖြစ်သည်။ သို့သော် သူမျက်ဝန်းအစုံသည် ညီးရော်နေ၏။ နာတံစင်းသည်။ နှုတ်ခမ်းထုသယောင်ရှိ၏။

မိန့်ကလေးဘားမှ ယောကျားသည် မောင်ကြည်သူကို **ကြည့်နေ၏။** မောင်ကြည်သာနှင့် အကြည့်ချင်း ဆုံးသည်။

မောင်ကြည်သာ ပြီးပြနိသည်။ သူနှင့် တွေ့ရှုံးသည်။ ဘယ်နေရာ
ဘယ်အချိန်၊ ဘယ်ကဲ့သို့၊ ဘယ်သူ စသည်ဖြင့် မသိ။ သို့သော်
မောင်ကြည်သာအနေဖြင့် ပြီးပြရလေမည်။ သူကိုသိသူ၊ တစ်ခါက
ဆုံးသူ၊ အကူအညီပေးဖူးသူ၊ သို့မဟုတ် သူစာဖတ် ပရိသတ်
တစ်ယောက်ယောက် ဖြစ်နိုင်သည်။

ထိုလူကလည်း ပြန်၍ ပြီးသည်။

“နေကောင်းလား ဆရာ”

သူက နှုတ်ဆက်သည်။

“ဟုတ်ကဲ့.... ကောင်းပါတယ်”

မောင်ကြည်သာ အလိုက်သင့်ပြန်ဖြော်ပြီး၊

“ဘယ်သွားကြမလို့လဲ”

“ကျွန်တော်တို့ ငဲ့ ပြန်မလို့ပါ”

မောင်ကြည်သာ ဦးဓနာက်ထဲတွင် အသိညာတ်တစ်ခု
လက်စန်း ဖြစ်သွားသည်။ ငဲ့ ပြီးတော့ ထွေး။

မိန်းကလေးကို ဂရတုနိက် ကြည့်မိ၏။ အသားညီရော့
ကလေးဖြစ်သည်။ လည်ပင်းတွင် နန္ဒုင်းရောင်လဲလဲကို တွေ့ရ၏။

ထိုအခါမှ မောင်ကြည်သာသည် မိန်းကလေးဘေး၌
ချထားသော ဝိတ်ပြုနှင့်ထုပ်ထားသည့် ကလေးငယ်ကို ဂရပြုမိ
တော့သည်။

“ကလေးငယ်လေးနဲ့ ညျှော်နဲ့ဖြာ” ဟု ပြောမိသည်။
အဘယ်ကြောင့် ထိုသို့ လွှာတ်စန်း ပြောလိုက်မိသည် မသိ။ အမှန်က

သူစိတ်လှပ်ရားသွားသည်ကို လှည့်စားရင်း ပြောမီပြောရာ
ပြောလိုက်ခြင်းပင်ဖြစ်သည်။

“အကြောင်းက မီးသတ်ပြီးပါပြီ ဆရာ” ဟု ဖြေသည်။

မိန်းကလေးသည် မောင်ကြည်သူကို လှည့်ကြည့်၏။
ထိုနောက် ယောက်ရားကို ကြည်ပြန်၏။ ယောက်ရားသည် တစ်စုံ
တစ်ရာ ပြောမည်ပြပြီးမှ တွေ့ဝေသွားသည်။ ထိုအမှုအရာကို
မောင်ကြည်သာ မှတ်မိသည်။ သူထဲ ငပဲမှဆိုသော လူနှစ်ယောက်
လာဖူးသည်။ ထိုစဉ်က သူကို တွေ့လိုက်ရသောအခါ ထိုသူသည်
ယခုကဲ့သို့ပင် တွေ့ဝေသွားပူး၏။

“ကျွန်တော့နာမည် ခင်ရွှေပါဆရာ၊ ဆရာခါ တစ်ခါက
ရောက်ဖူးပါတယ်”

သေချာသွားပြီ။

မောင်ကြည်သာ စိတ်ထဲ၌ မရှင်းမလင်းဖြစ်နေသည်များ
အားလုံး ရှင်းလင်းသွားသည်။ ကိုခင်ရွှေဟူသော အမည်ကို သူ
ရှင်းနှီးခဲ့၏။ ယခင်တစ်ခါက နာမည်မသိခဲ့ရ။ ယခုမှ
သိရသည်။ ယခင်က သိခဲ့ရလျှင် ယခင်တစ်ခါကတည်းက
ရှင်းခဲ့မည်။

“ဟုတ်သားပဲ ကျွန်တော် မေ့နေလို့”

ကိုခင်ရွှေသည် မိန်းကလေးဘက်လှည့်၏ လျော့ရဲ့ရဲ့
ပြုးရင်း ပြောလိုက်သည်။

“အဲဒါ ဆရာ ကိုကြည်သာပေါ့စွား”

‘ထွေး’၊ ထွေးတဲ့။ မောင်ကြည်သာ ရင်ထဲ၌ နှင့်ခနဲဖြစ်သွားသည်။

“ကျွန်တော်အနီးပါဆရာ၊ မထွေးမေတဲ့”

မောင်ကြည်သာ ထွေးကို ဂရာတန်ကိုကြည်သည်။ ထွေးကလည်း ဝန်းပိုင်းသောမျက်လုံးများဖြင့် ပြန်ကြည်နေသည်။

ယခုမှ ထွေး၏အလုကို မောင်ကြည်သာ ဖြင့်သွား၏။ ရိုးသား သန့်စင်သောအလု။ လယ်တော့နှင့် တူသော အလု။ စိမ်းလန်းသည်ဖြစ်စေ၊ ရိုးပြတ် အတိဖြီးသည်ဖြစ်စေ၊ ပပ်ကြား အက်တို့နှင့် ခြောက်သွေ့နေသည်ဖြစ်စေ၊ သူရာသီနှင့်သူ အမြဲလှနေသော တော့အလု။ သန့်ရှင်းစင်ကြယ်သော အလု။

ထွေး၏ ဝန်းပိုင်းသာ မျက်လုံးအစုံတွင် မျက်ရည်ဥများ လဲ လာ၏။ သူ လေးစားသော စာရေးဆရာ၊ သူချစ်သော စာရေးဆရာ၊ တကယ်တဲ့မူးတွေ၊ ချော်ချော်မြို့သော မောင်ကြည်သာမဟုတ်ခဲ့။ ထွေးရင်းရင်နှင့်မိသည်။ တလိုက်လိုက်ဖြစ်လာသည်။ ထိန်းထားရသော မျက်ရည်တို့ဖြင့် ထွေး မွန်းကျပ်နှစ်နဲ့စွာ ခံစားရသည်။ အံကလေးကြိတ်မိသည်။

သူအဖြစ်က ဆိုးလှသည်။ လက်စားချေရန် စဉ်းစား၍ မရ။ မည်သူကိုလိုက်၍ လက်စားချေရမည်နည်း။ အယုတ်တမာ ကောင် ဘယ်ရောက်နေပြီမသိ။ သူကိုယ်သူသာ အပြစ်ဖို့မိတော့သည်။

မောင်ကြည်သာလည်း တွေ့ဝေ မိန္ဒာမောခြင်းသာ
တတ်နိုင်၏။ သူဆီကို ထွေး၏ စာကေလေးတစ်စောင် ရောက်လာ
ခဲ့ကြောင်း ပြောပြသင့်၊ မသင့် စဉ်းစားသည်။ မပြောသင့်ဟု
ဆုံးဖြတ်သည်။ မျက်နှာထွေ့လိုက်ရသည်။

ကိုစင်ရွှေလည်း အနေရကျပ်လာ၏။ သူတို့၏ အဖြစ်
အပျက်ကို ဆရာ ကိုကြည်သာအား ပြောပြရ ကောင်းနှီး၊
မကောင်းနှီး တွေးနေရ၏။

အောင်စံက ထွေးကို လက်ထပ်ခွင့်တောင်းပုံ။ ထွေးက
ခါးခါးသီးသီး ငြင်းပယ်ခဲ့ပုံ။ ထွေး အစာရောစာပြတ်ပြီး အိပ်ရာထဲ
လဲခဲ့ပုံ။ ငဲ့တွင် လုံးဝမနေချင်ကြောင်း ပြောခဲ့ပုံ။ ထို့နောက်
ကိုစင်ရွှေက သူမိဘများရှိရာ လေးထောင့်ကန်နားက မအုံ
ကျေးဇားသို့ ခေါ်လာခဲ့ပုံ။ အနေနီးပြီး ကရာဏာသက်မိရာကာအစ
ထွေးကို လက်ထပ်ခဲ့ပုံ။ ယခု မီးဖွားသန့်စင်ပြီး၍ ပြန်ခေါ်လာပုံ။

ဤအကြောင်းများကို လျှပ်တပြက်အတွင်း စဉ်းစားမိပြီး
ဆရာ ကိုကြည်သူ့ကို ပြောပြသင့်မသင့် တွေးနေသည်။

မောင်ကြည်သာသည် အမြေအနေကို ရိုပ်စားမိ၏။
ဆက်စပ် တွေးခေါ်ခြင်းဖြင့် သူ နားလည်လိုက်သည်။

ထွေး၏ အရှက်ကို ကိုစင်ရွှေက ကာကွယ်ပေးခဲ့ခြင်းဟု
ယုံကြည်လိုက်သည်။

ပြီးခဲ့ပြီပါ၊ ဤအမြေအနေတွင် သူ စိတ်လျှပ်ရှားစရာ
အကြောင်းမရှိတော့။ သို့ရာတွင် သူအဘယ်ကြောင့် တုန်လျှပ်

နေမိသနည်း။ အကြောင်းပန်းကန်ကို ရှုံးထားလျက် ဦးနေသည်။ ကိုစင်ဆွဲ သိလိုက်ပါသည်။ မောင်ကြည်သူထဲ ထွေး၏ စာ ရောက်ရမည်။ သူကိုလည်း မှတ်မိမည်။ သူတို့အဖြစ်ကို ဆရာ ကိုကြည်သာ ဆက်စပ်တွေးခေါ်နေပေးမည်။

သို့ရာတွင် သပ္ပတ်အုပ်ရှင်းထုတ်ရန်မလွယ်။ သူအတိုင်း ထားလိုက်သည်က ကောင်းမည်။ ဆရာ ကိုကြည်သာ နားလည် ချင်သလို နားလည်ပါစေ။

ကလေးက ငဲ့ခနဲ့ငါ့သည်။ ထွေးသည် ကလေးကို ချီမ ယူ၍ နို့ချို့ တိုက်လိုက်၏။ မောင်ကြည်သူကို ကျောဝေး လိုက်သည်။ ကျေလုလုမျက်ရည်ကို သုတ်လိုက်၏။

ကိုစင်ဆွဲက စကားဖြစ်ရုံး ပြောလိုက်သည်။

“ဆရာ ဘယ်သွားမလို့လဲ”

“ဒီနားတင်ပါပျော့၊ ခင်ပျော့တို့၊ ရန်ကုန်သွားမှာဆိုရင် ကျွန်တော်နဲ့ လိုက်ခဲ့ပါလား။ ရှုံးက လေးထောင့်ကန် ခဏဝင်ပြီး ပြန်မှာပဲ”



အတန်တန်ဖြင့်သော်လည်း မောင်ကြည်သာ ကိုစင်ဆွဲနှင့် ထွေးတို့ကို ခေါ်ခဲ့၏။

တစ်လမ်းလုံး အထူးအထွေ စကားမပြောဖြစ်ကြ။ အတွေး ကိုယ်စိန့်လုံးကြော်ကြ၏။

ထွေးတို့၊ သွားလိုရာသို့ပြီးသော် မောင်ကြည်သာ
ရင်ထဲ၌ ဟာသလို ဖြစ်သွား၏။

နှောက်ဆုံး နှုတ်ဆက်သွားသော ထွေး၏ အနိပ်သတ္တာနှင့်
ကိုသာ မြင်ယောင်နေ၏။

ရှိုးသားသန့်စင်စွာလှသော ထွေး။ သူအမည် အလွှဲ
သုံးစားပြုသွားသော လျယ့်တိမာ၏ ပက်စက်ခြင်းကို ခံခဲ့ရရှာသော
ထွေး၊ သနားစဖွယ် ထွေး။ မောင်ကြည်သာသည် ထွေးကောင်း၏
မတွေးကောင်း၏၊ မစဉ်းစားနိုင်ဘဲ တစ်နံတစ်ခုကို ထွေးလိုက်
မီသည်။

“မောင်ကြည်သာ အတုနဲ့ မတွေ့ခဲ့ဘဲ မောင်ကြည်သာ
အစ်နဲ့ တွေ့ခဲ့ရောပေါ့ ထွေးရယ်”ဟု အသံတိတ် ညည်းမီသည်။
ထိုစဉ် ခဏ်၌ မောင်ကြည်သာ၏ ရင်သည် တဆတ်ဆတ်
စုနှစ်သွား၏။

မောင်ဝါ



ရန်ပြည်။ မောင်လူ

မှတ်တမ်း

နောက်